

သူမိုက်နှင့် ပေါင်းဖော်၍ လှည့်လည်သောသူသည် ကာလရှည်မြင့်စွာ စိုးရိမ်ရ၏။ လူမိုက်တို့နှင့် အတူနေရခြင်းသည် ရန်သူနှင့် အတူနေရသကဲ့သို့ အခါခါသိမ်းဆင်းရဲရ၏။ ပညာရှိနှင့် အတူတကွ နေခြင်းသည် ဆွေမျိုးတို့နှင့် အတူတကွ နေထိုင်ရသကဲ့သို့ ချမ်းသာ၏။

သုခဝဂ်(ဓမ္မပဒ-၂၀၇)

## နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်

- ၁။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ပြန်လည်ဖွဲ့စည်းပြီး မဲစာရင်းများ စစ်ဆေးခြင်းများ အပါအဝင် လုပ်ဆောင်သင့်၊ လုပ်ဆောင်ထိုက်သည်များကို ဥပဒေနှင့်အညီ ဆက်လက်လုပ်ဆောင်သွားမည်။
- ၂။ လတ်တလော ဖြစ်ပွားနေဆဲဖြစ်သည့် COVID-19 ကပ်ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ထိထိရောက်ရောက် ဆက်လက်ဆောင်ရွက်သွားမည်။
- ၃။ COVID-19 ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေးလုပ်ငန်းများအား ဖြစ်နိုင်သမျှ နည်းလမ်းများဖြင့် အမြန်ဆုံးကုစားသွားမည်။
- ၄။ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်သွားမည်။
- ၅။ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်။

## နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံ သံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

နေပြည်တော် ၇ ဇွန် ၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံ သံအမတ်ကြီး အဖြစ်ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး H.E. Mr. J. M. Janaka Priyantha Bandara သည် ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး သံတမန်ဆောင်စဉ်ခန်းမ၌ ၎င်း၏သံအမတ်ခန့်အပ်လွှာကို ပေးအပ်သည်။

ရင်းရင်းနှီးနှီး ဆွေးနွေး

ထို့နောက် နှစ်နိုင်ငံသံတမန်ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှုဆိုင်ရာ ကိစ္စရပ်များ၊ ခရီးသွားလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် သီရိလင်္ကာနိုင်ငံသို့ မြန်မာနိုင်ငံမှ အကူအညီပေးရေးကိစ္စရပ်များ၊ စီးပွားရေးဆိုင်ရာများနှင့် စိုက်ပျိုးရေးဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ စာမျက်နှာ ၃ ကော်လံ ၁ သို့



နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံ သံအမတ်ကြီး H.E. Mr. J. M. Janaka Priyantha Bandara က ၎င်း၏ သံအမတ်ခန့်အပ်လွှာကို ပေးအပ်စဉ်။

**ယနေ့ ဖတ်စရာ**

**ငယ်စဉ် တောင်ကျေးကလေးဘဝ**

ဆောင်းပါး စာမျက်နှာ » ၆



**တရုတ်နိုင်ငံတောင်ပိုင်း ရှင်ကျန်းဒေသ၌ စက်မှုဥယျာဉ်များ တည်ဆောက်မည်**

စာမျက်နှာ » ၁၃

**ယဉ်ကျေးလိမ္မာ စာပဒေသာ**

စာမျက်နှာ » ၁၈၊ ၁၉

မြန်မာ့

အကျိုးကျေးဇူးများသော မူပိုင်ခွင့်အခွင့်အရေး

မူပိုင်ခွင့် (Copy Right) သည် ဥပဒေတစ်ရပ်ဖြစ်သည်။ ကိုယ်တိုင်ဖန်တီးထားမှု အား အကာအကွယ်ပေးခြင်းဖြစ်သည်။ မူပိုင်ခွင့်ဥပဒေသည် ဖန်တီးသူအတွက်

ဖွံ့ဖြိုးတိုးတက်သောနိုင်ငံများတွင် တီထွင်ဆန်းသစ်မှု၏ အကျိုးကျေးဇူးများ နှင့် အာမခံနိုင်ပိုင်ခွင့်များကြောင့် အစဉ်အမြဲဆန်းသစ်တီထွင်ကြပြီး အစဉ်

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နိုင်ငံသားများကို အကာအကွယ်ပေး နိုင်ရေး မူပိုင်ခွင့်ဆိုင်ရာကိစ္စရပ်များ ပြဋ္ဌာန်းထားသည်။ နိုင်ငံသားများအား ပစ္စည်း

မူပိုင်ခွင့်ဆိုင်ရာများတွင် စက်မှုပစ္စည်းဆိုင်ရာ တီထွင်မှုများ၊ ကုန်အမှတ် တံဆိပ်များ၊ စက်မှုဒီဇိုင်းများနှင့် စာပေ၊ ဂီတ၊ အနုပညာ၊ ဓာတ်ပုံ၊ အရုပ်၊ အသံ စသည့်

ထို့ကြောင့် နိုင်ငံတစ်နိုင်ငံတွင် မူပိုင်ခွင့် အကာအကွယ်ပေးသည့်စနစ်တစ်ရပ် ထူထောင်ထားခြင်းသည် ထိုနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့တစ်ခု

နိုင်ငံ၏ စီးပွားရေးမူဝါဒများကို အကောင်အထည်ဖော်ရာတွင် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (၂၀၁၈-၂၀၃၀)

သို့ဖြစ်ရာ နိုင်ငံ၏ စီးပွားရေး၊ လူမှုရေး၊ သိပ္ပံနှင့် နည်းပညာ၊ ယဉ်ကျေးမှုကဏ္ဍ များတွင် တီထွင်ဆန်းသစ်မှုနှင့် ဖန်တီးမှုများကို ဖွံ့ဖြိုးတိုးတက်စေနိုင်မည့် မူပိုင်ခွင့်

ပုံနှိပ်ခြင်းလုပ်ငန်းအမှတ် (၀၀၆၄၀)၊ ပုံနှိပ်ထုတ်ဝေခွင့်အမှတ်(၀၀၇၇၁)ဖြင့် ကြေးမုံသတင်းစာတိုက်က ထုတ်ဝေသည်။

မြန်မာနိုင်ငံပြန်တမ်း

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး အတည်ပြုခန့်ထားခြင်းနှင့် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ခန့်ထားခြင်း

၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထိန်ဝင်းကို အစမ်းခန့်ကာလ (၁) နှစ်ပြည့်မြောက်သည့်နေ့မှစ၍ အတည်ပြု ခန့်ထားလိုက်သည်။

အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ ကောဒသမအစည်းအဝေး ကျင်းပမည်

နေပြည်တော် ဇွန် ၇ အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့(၄၇)ပါး စုံညီ ကောဒသမအစည်းအဝေးကို ၁၃၈၄ ခုနှစ် ဝါဆိုလဆန်း(၃၊ ၄၊ ၅၊ ၆) ရက်၊ ၂၀၂၂ ခုနှစ် ဇွန် ၃၀ ရက်နှင့် ဇူလိုင် (၁၊ ၂၊ ၃)ရက်၊ ကြာသပတေး၊ သောကြာ၊ စနေ၊ တနင်္ဂနွေနေ့များတွင် အကြို ညှိနှိုင်းအစည်းအဝေးနှင့် ၁၃၈၄ ခုနှစ် ဝါဆိုလဆန်း (၇၊ ၈)၊ ၂၀၂၂ ခုနှစ် ဇူလိုင် (၄၊ ၅)ရက်၊ တနင်္လာ၊ အင်္ဂါနေ့များတွင် ကျင်းပမည် ဖြစ်ရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများ သည် ၁၃၈၄ ခုနှစ် ဝါဆိုလဆန်း ၂ ရက်၊ ၂၀၂၂ ခုနှစ် ဇွန် ၂၉ ရက်

ကျိုက်ထိုမြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု မွေးမြူရေးဆိုင်ရာသင်တန်းဖွင့်

ကျိုက်ထို ဇွန် ၇ သမဝါယမနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကျိုက်ထိုမြို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု (မွေးမြူရေးဆိုင်ရာ) သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီ

ရန်ကုန်စတော့အိတ်ချိန်းဈေးကွက် (၇ - ၆ - ၂၀၂၂)

Table with 5 columns: Index, FFB, TMH, EFR, AMATA, MCB. Values include ၁၇၅,၀၀၀, ၂,၅၀၀, ၂,၅၅၀, ၅,၀၀၀, ၀.

နိုင်ငံခြားငွေလဲလှယ်နှုန်း

Table with 2 columns: နိုင်ငံခြားငွေလဲလှယ်နှုန်း, နေပြည်တော် ဇွန် ၇. Includes US Dollar, Euro, etc.

မြန်မာ့

Table with 2 columns: စာတည်းများချုပ်, စာတည်းများ, စာတည်းများ, ဘာသာပြန်, စာတည်းများ. Lists various roles and names.

နေပြည်တော် - စာတည်းများ၊ ၀၆၇-၃၆၁၂၆၊ စာတည်းအဖွဲ့၊ ၀၆၇-၃၆၁၂၈၊ ၀၆၇-၃၆၁၃၀၊ ဖက်စ် ၀၆၇-၃၆၁၃၁ ရန်ကုန်ရုံးခွဲ - အမှတ် ၇၇၊ ၅၂ လမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊ စာတည်းဌာန ၀၁-၂၉၂၈၃၂ မန်နေဂျာ - ၀၁-၈၆၀၀၆၈၅၊ စီမံ/ငွေစာရင်း ၀၁-၂၉၁၄၅၄၊ ဖြန့်ချိရေး ၀၁-၂၉၂၈၃၀၊ ကြော်ငြာ ၀၁-၃၉၇၃၃၀၊ ဖက်စ် ၀၁-၂၀၃၃၅၁



နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံ သံအမတ်ကြီး H.E. Mr. J. M. Janaka Priyantha Bandara တို့ ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေးစဉ်။



နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံ သံအမတ်ကြီး H.E. Mr. J. M. Janaka Priyantha Bandara နှင့် တာဝန်ရှိသူများ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်စဉ်။

ရှေ့ပုံးမှ နှစ်နိုင်ငံ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုအခြေအနေများကို ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းစဉ်

### ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် သီရိလင်္ကာဒီမိုကရက်တစ် ဆိုရှယ်လစ်သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ခြင်းခံရသော H.E. Mr. J. M. Janaka Priyantha Bandara ကို လက်ခံတွေ့ဆုံ

နေပြည်တော် ဇွန် ၇  
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်း ခံရသော သီရိလင်္ကာ ဒီမိုကရက်တစ်ဆိုရှယ်လစ် သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ခံရသည့် H.E. Mr. J. M. Janaka Priyantha Bandara ကို ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။  
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက သံအမတ် ကြီးအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်

ဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော သီရိလင်္ကာနိုင်ငံသံအမတ်ကြီးအဖြစ် ခန့်အပ်တာဝန် ပေးခြင်း ခံရသည့်အတွက် ဂုဏ်ယူဝမ်းမြောက် ကြောင်း ပြောကြားပြီး မြန်မာ-သီရိလင်္ကာ နှစ်နိုင်ငံ အကြား ချစ်ကြည်ရင်းနှီးသောဆက်ဆံရေးနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရေး၊ ကုလသမဂ္ဂနှင့် ဘင်းမိစတတ်အဖွဲ့အပါအဝင် ဒေသ တွင်းနှင့် နိုင်ငံတကာမျက်နှာစာတို့တွင် ပိုမိုနီးကပ်စွာ ပူးပေါင်း ဆောင်ရွက်သွားရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။  
သတင်းစဉ်



### အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA (မိုင်းလား)ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ နေပြည်တော်မှ ပြန်လည်ထွက်ခွာ

နေပြည်တော် ဇွန် ၇  
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ကမ်းလှမ်းမှုအရ နေပြည်တော်၌ ငြိမ်းချမ်းရေးဆွေးနွေးမှုဆောင်ရွက် ခဲ့သည့် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA (မိုင်းလား)ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ ဦးဆောင် သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နံနက် ၁၀ နာရီ မိနစ် ၂၀ တွင် နေပြည်တော်မှ ရှမ်း ပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့သို့ လေကြောင်း ခရီးဖြင့် ပြန်လည်ထွက်ခွာသွားသည်။  
ပို့ဆောင်နှုတ်ဆက် အဆိုပါ အမျိုးသားဒီမိုကရက်တစ်မဟာမိတ် အဖွဲ့ NDAA (မိုင်းလား)မှ ဒုတိယဥက္ကဋ္ဌ ဦးဆောင် သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့အား အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး



ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီမှ တာဝန်ရှိသူများ၊ ယဉ်ကျေးမှုဦးစီးဌာနမှ တိုင်းရင်းသား တိုင်းရင်းသူ များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ငြိမ်းချမ်းရေးကို

အားလုံး၏ ဆန္ဒအမှန်ဖြစ်သည်။ ပြည်ထောင်စုကြီး ငြိမ်းချမ်းဖို့ တွေ့ဆုံဆွေးနွေးကြပါစို့၊ တိုင်းရင်းသား တွေ စည်းလုံးမှ ငြိမ်းချမ်းတည်ငြိမ်အေးချမ်းရ စသည့် စာသားပါဆိုင်းဘုတ်များ ကိုင်ဆောင်၍ လည်းကောင်း၊ နိုင်ငံတော်အလံငယ်များ ကိုင်ဆောင် ၍လည်းကောင်း နေပြည်တော်တပ်မတော်လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။  
ကြိုဆိုနှုတ်ဆက် အဆိုပါ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် ကျိုင်းတုံမြို့သို့ ရောက်ရှိကြရာ ကြိုခံဒေသတိုင်းစစ် ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မှူးမင်းထွန်းနှင့် အဖွဲ့ဝင် များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပါတီနိုင်ငံရေးအဖွဲ့ အစည်းများ၊ ငြိမ်းချမ်းရေးကိုလိုလားသည့် ဒေသခံ တိုင်းရင်းသားများက ကျိုင်းတုံလေဆိပ်၌ ကြိုဆို နှုတ်ဆက်ခဲ့ကြောင်း သိရသည်။  
သတင်းစဉ်

### အုတ်တွင်းမြို့နယ်၌ ကျောင်းသား ကျောင်းသူများအား ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး

အုတ်တွင်း ဇွန် ၇  
ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ်တွင် အသက် ၅ နှစ် မှ ၁၂ နှစ်အထိ ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းတွင် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ကြက်သွန်ခင်း(၂) တွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။  
အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီနှင့်အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်းနှင့် မြို့နယ် ကျန်းမာရေးဝန်ထမ်းများ၊ ကျောင်းဆရာ ဆရာမများနှင့် တာဝန်ရှိသူများက လိုအပ်သည့်ကူညီမှုများဆောင်ရွက်ခဲ့ကြောင်း သိရသည်။  
ခင်ခင်မာ(ပြန်/ဆက်)

# ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေးကော်မတီ၏ (၂/၂၀၂၂) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် ဇွန် ၇

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေးကော်မတီ၏ (၂/၂၀၂၂) လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီး ဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။

တက်ရောက်

အစည်းအဝေးသို့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေးကော်မတီဥက္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဥက္ကဋ္ဌ(၁)အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ဒုတိယ ဥက္ကဋ္ဌ (၂) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ကော်မတီ ဝင်များဖြစ်ကြသည့် ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက် ကြပြီး ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် တက်ရောက်သည်။

ရေးဦးစွာ ညှိနှိုင်းပေါင်းစပ်ရေးကော်မတီဥက္ကဋ္ဌ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွား သူများအား ပြန်လည်စိစစ်လက်ခံရေးလုပ်ငန်းများကို အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်နိုင်ရေး ပြန်လည်နေရာချထားပြီးနောက် ပြန်လည် ဝင်ရောက်လာသူများ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများနှင့် ပညာရေး၊ ကျန်းမာရေးကိစ္စရပ်များ ဆောင်ရွက်ပေးနိုင်ရေး ကိစ္စရပ်များ ကိုလည်းကောင်း၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသတွင်း လူမှုစီးပွားဖွံ့ဖြိုးရေးလုပ်ငန်းကော်မတီက ရေးဆွဲဆောင်ရွက်လျက် ရှိသည့် စီမံချက်ပါ လုပ်ငန်းများအပေါ် ထိရောက်အကျိုးရှိသည့်



အကြံပြုချက်များရရှိနိုင်ရေးအတွက်လည်းကောင်း၊ ဝိုင်းဝန်းသုံးသပ် ဆွေးနွေးကြစေလိုကြောင်း၊ လုပ်ငန်းကော်မတီများအနေဖြင့် ရှေ့ဆက်လက်ဆောင်ရွက်ရမည့်ကိစ္စရပ်များကို ရေးဆွဲထားသည့် စီမံချက်များနှင့်အညီ အောင်မြင်အောင် ဆောင်ရွက်သွားကြရန် လိုအပ် မည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ လုပ်ငန်းကော်မတီ များနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့တို့အနေဖြင့် စဉ်ဆက်မပြတ်ပေါင်းစပ် ညှိနှိုင်း၍ ကိုယ်စွမ်းညာဏ်စွမ်းရှိသရွေ့ ထိရောက်လျင်မြန်စွာဆောင်ရွက် ကြရန်တိုက်တွန်းကြောင်း ပြောကြားသည်။

ယင်းနောက် ဒုတိယဥက္ကဋ္ဌ (၁) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် က ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက် ရေး၊ နေရပ်စွန့်ခွာသူများ ပြန်လည်စိစစ်လက်ခံရေးနှင့် ပြန်လည်နေရာ ချထားရေး၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့နှင့်စပ်လျဉ်း၍ လည်းကောင်း၊ ဒုတိယဥက္ကဋ္ဌ (၂) ပြည်ထောင်စုဝန်ကြီး ဒေါက်တာ

သက်သက်ခိုင်က ပြန်လည်ဝင်ရောက်လာသူများအား လူသားချင်း စာနာမှု အကူအညီအထောက်အပံ့ပေးရေးနှင့် ပြန်လည်နေရာချထားရေး အတွက် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့်စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းဆွေးနွေးကြသည်။

ဆက်လက်၍ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ လူဝင်မှု ကြီးကြပ်ရေးနှင့် နိုင်ငံသားစိစစ်ရေး၊ ဒေသတွင်း လူမှုစီးပွားဖွံ့ဖြိုးတိုးတက် ရေး၊ လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေးနှင့် ပြန်လည်နေရာချထားရေးဆိုင်ရာကိစ္စရပ်များကို သက်ဆိုင်ရာလုပ်ငန်း ကော်မတီအလိုက် ရှင်းလင်းတင်ပြကြပြီး အစည်းအဝေးသို့တက်ရောက် လာကြသူများက အကြံပြုဆွေးနွေးမှုများအပေါ် ညှိနှိုင်းပေါင်းစပ်ရေး ကော်မတီဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများက ညှိနှိုင်းပေါင်းစပ်ဆောင်ရွက် ပေးသည်။

သတင်းစဉ်

## တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းဆောင်ရွက်ရာတွင် ဖမ်းဆီး / သိမ်းဆည်းရမိပစ္စည်းများနှင့် မော်တော်ယာဉ်များအား စနစ်တကျစီမံခန့်ခွဲဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ



နေပြည်တော် ဇွန် ၇

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးလုပ်ငန်း ဆောင်ရွက်ရာတွင် ဖမ်းဆီး/သိမ်းဆည်းရမိ ပစ္စည်း များနှင့် မော်တော်ယာဉ်များအား မြန်မြန်ဆန်ဆန် စီမံခန့်ခွဲဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး လုပ်ငန်းဆောင်ရွက်မှုမှ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရမိသော ယာဉ်နှင့်ပစ္စည်းများကို မလိုလား အပ်သော ပျက်စီးဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေး အတွက် စနစ်တကျထိန်းသိမ်းထားရန်၊ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ မှန်ကန်မြန်ဆန်စွာ စီမံခန့်ခွဲရေး၊ ဖမ်းဆီးရမိယာဉ်ပစ္စည်းများနှင့်

ပတ်သက်၍ ဥပဒေကြောင်းအရ အရေးယူတရားစွဲ ဆိုမှုများ အမြန်ပြီးပြတ်အောင် ဆောင်ရွက်ရေး ကိစ္စရပ်များအတွက် သက်ဆိုင်ရာဌာနများက ပူးပေါင်း ညှိနှိုင်းဆွေးနွေးကြရန်ဖြစ်ကြောင်း၊ မလိုလားအပ် သော အုပ်ချုပ်မှုလျော့နည်းဖြစ်စဉ်များကြောင့် ပြည်သူ့ ဘဏ္ဍာများ လျော့နည်းဆုံးရှုံး ပျက်စီးမှုမရှိစေဘဲ စနစ်တကျအပ်နှံနိုင်ရေး၊ လုပ်ထုံးလုပ်နည်းနှင့်အညီ အကျိုးရှိစွာ ပြန်လည်အသုံးပြုနိုင်ရေးအတွက် စီမံ ဆောင်ရွက်သွားရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့်ဌာနများမှ ကိုယ်စားလှယ်များက မိမိတို့နှင့်သက်ဆိုင်ရာ ကိစ္စရပ် များအလိုက် ရှင်းလင်းတင်ပြဆွေးနွေးကြပြီး ဆွေးနွေးချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ညှိနှိုင်းပေါင်းစပ်ဆွေးနွေးခဲ့သည်။

အစည်းအဝေးသို့ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် ဒေါ်သန်းသန်းလင်း၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေးလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်နေကြသည့် သက်ဆိုင်ရာဌာနများမှ ဌာနအကြီးအကဲများ တက်ရောက်ခဲ့ကြောင်း သိရသည်။ သတင်းစဉ်

## မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်မြင့် ဖျာပုံအကျဉ်းထောင်နှင့် ဖျာပုံမြို့မရဲစခန်းအချုပ်ခန်းတို့ကို ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇွန် ၇

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် မှ အဖွဲ့ဝင် ဦးကျော်မြင့်နှင့်အဖွဲ့သည် ဇွန် ၆ ရက်နှင့် ၇ ရက်တို့တွင် ဖျာပုံအကျဉ်းထောင်နှင့် ဖျာပုံမြို့မ ရဲစခန်းအချုပ်ခန်းတို့ကို သွားရောက်၍ ကြည့်ရှု စစ်ဆေးသည်။

ကြည့်ရှုစစ်ဆေး

အကျဉ်းထောင်နှင့် ရဲစခန်းအချုပ်ခန်းတို့ကို ကြည့်ရှုစစ်ဆေးစဉ် ကော်မရှင်ဥပဒေပြဋ္ဌာန်းချက်များ၊ ကော်မရှင်ဥပဒေ လုပ်ထုံးလုပ်နည်း ထုတ်ပြန်ချက် များနှင့်အညီ အကျဉ်းသား အကျဉ်းသူ၊ အချုပ်သား အချုပ်သူများကို အုပ်စုလိုက်ခွဲ၍ တွေ့ဆုံကာ အကျဉ်းသား/ အချုပ်သားတစ်ဦး၏ အနိမ့်ဆုံး ရရှိမည့် အခွင့်အရေးဖြစ်သော နေထိုင်စားသောက်မှု၊ ကျန်းမာရေးစောင့်ရှောက်မှု ရှိ၊ မရှိ၊ ထောင်ဝင်စာ

ပစ္စည်းများ စုံလင်စွာရရှိခြင်း ရှိ၊ မရှိ၊ ရသင့်ရထိုက် သော အသုံးအဆောင်ပစ္စည်းများ ရရှိခြင်းရှိ၊ မရှိနှင့် ညှဉ်းပန်းနှိပ်စက်မှု ရှိ၊ မရှိ စသည်တို့ကို မေးမြန်း မှတ်တမ်းတင်ပြီး ယခင်က ကြည့်ရှုစစ်ဆေးခဲ့သည့် အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ထားမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

အကျဉ်းထောင်နှင့် အချုပ်ခန်းများအား ဝင်ရောက်ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသား အကျဉ်းသူ၊ အချုပ်သား အချုပ်သူများ၏ အိပ်ဆောင် များ၊ ထောင်တွင်းဆေးခန်း၊ စာကြည့်တိုက်၊ စားဖိုကြီး၊ ရိက္ခာပိုဒေါင်၊ သောက်ရေ/သုံးရေကန် များ၊ မိလ္လာများသန့်ရှင်းမှု ရှိ၊ မရှိကိုလည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားမှုတို့ကိုလည်းကောင်း ကြည့်ရှု စစ်ဆေးခဲ့သည်။



ယင်းနောက် ဖျာပုံအကျဉ်းထောင်ရှိအကျဉ်းသား အကျဉ်းသူ၊ အချုပ်သား အချုပ်သူများအတွက် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း မြန်မာပြန် စာသားများပါရှိသော မှတ်စုစာအုပ် ၃၀၀၊ ဗဟုသုတ ရဖွယ်ရာ စာအုပ်စာပေ ၂၀၀ နှင့် Oxygen Regulator သုံးလုံးတို့ကို ကော်မရှင်မှ လှူဒါန်းခဲ့ရာ အကျဉ်းထောင်

တာဝန်ခံအရာရှိက လက်ခံရယူခဲ့သည်။ ယင်းအဖွဲ့၏ ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိ ချက်များနှင့် အကြံပြုချက်များကို လိုအပ်သလို အရေးယူဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာသို့ ပေးပို့အကြံပြုသွားမည်ဖြစ်ကြောင်း သိရသည်။ သတင်းစဉ်

# ကျောက်ဖြူမြို့နယ်၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့ တက်ရောက်စိုက်ပျိုး

ကျောက်ဖြူ ဇွန် ၇  
 ၂၀၂၂ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားကို ကျောက်ဖြူမြို့၊ ဂုံးချိန်ကျေးရွာ ကိုတော်တော်အနီး၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဆောက်လုပ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးများ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ ဆရာ ဆရာမများ၊ လူမှုရေးအသင်းအဖွဲ့ များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ စိုက်ပျိုးရန် ပျိုးပင်များကို ပြည်ထောင်စု ဝန်ကြီး ဒေါက်တာညွန့်ဖေက ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့သို့လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့သို့ လည်းကောင်း၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက ခရိုင်အမျိုးသမီးရေးရာ အဖွဲ့သို့ လည်းကောင်း၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီးက မြို့နယ်အမျိုးသမီးရေးရာအဖွဲ့သို့

လည်းကောင်း၊ ပြည်နယ်လူမှုရေးဝန်ကြီးက ကိုတော် တော်ဘုရားဂေါပကအဖွဲ့သို့လည်းကောင်း ပေးအပ် ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က ကျွန်း၊ ပျဉ်းကတိုး၊ ပင်လယ် ကစွီးပင်များကို သတ်မှတ်နေရာများတွင် အသီးသီး စိုက်ပျိုးပေးကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများက ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ ဆရာ ဆရာမများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ တပျော် တပါးသစ်ပင်စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှု အားပေးကြသည်။

အဆိုပါသစ်ပင်စိုက်ပျိုးပွဲတွင် ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ သင်္ကန်းနက်၊ ကိုတော်၊ စိန်ပန်း၊ ပင်လယ် ကစွီး၊ မဲလီနှင့်မန်ကျန်ရှား စသည့် ပျိုးပင်ပေါင်း ၆၀၀ ကျော်ကို စိုက်ပျိုးပေးခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်



ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်ဖြူမြို့နယ် ဂုံးချိန် ကျေးရွာရှိ ရှေးဟောင်းသမိုင်းဝင် ပေါတော်မူဘုရား အား သွားရောက်ဖူးမြော်ကြပြီး ပန်း၊ ဆီမီး၊ ရေချမ်း များကပ်လှူပူဇော်ကြကာ ဘုရားကြီးအား ဘက်စုံ ပြုပြင်မွမ်းမံရန်အတွက် အလှူငွေများ လှူဒါန်းခဲ့ ကြကြောင်း သိရသည်။ သတင်းစဉ်

## ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်းဆောင်ရွက်ရာတွင် ရရှိခဲ့သောအောင်မြင်မှုများအပေါ် အခြေခံ၍ ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းများကို ပိုမိုအားဖြည့် အရှိန်အဟုန်ဖြင့် ဆောင်ရွက်မည်

နေပြည်တော် ဇွန် ၇  
 ဗဟိုတိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းစီမံချက်၏ ပုံမှန်ကာကွယ် ဆေးထိုးလုပ်ငန်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှု အခြေအနေများအား အရှိန်အဟုန် မြှင့်ဆောင်ရွက်ရေး နှစ်ပတ်လည် ဆန်းစစ်ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်း အနားကို ယမန်နေ့နံနက် ၉ နာရီ ခွဲတွင် ကျန်းမာရေးဝန်ကြီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပ သည်။

အရှိန်အဟုန်ဖြင့် ဆောင်ရွက် ဆွေးနွေးပွဲတွင် ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း က ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးလုပ်ငန်း ဆောင်ရွက်ရာ တွင် ရရှိခဲ့သော အောင်မြင်မှုများ အပေါ် အခြေခံ၍ ပုံမှန်ကာကွယ် ဆေးထိုးလုပ်ငန်းများကို ပိုမို အားဖြည့် အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ကာကွယ်ဆေးဖြင့် ကာကွယ်၍ ရသောရောဂါများ (Vaccine Preventable Disease) အား စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်း များအားလည်း အထူးဦးစားပေး



ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ယခင်နှစ်များတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကြောင့် ကမ္ဘာ နိုင်ငံများတွင် ပုံမှန်ကာကွယ် ဆေးထိုးလုပ်ငန်းများ အားနည်း ခဲ့သည့်နည်းတူ မြန်မာနိုင်ငံတွင် လည်း ပုံမှန်ကာကွယ်ဆေးထိုး လုပ်ငန်းများ အတိုင်းအတာတစ်ခု အထိ ကျဆင်းခဲ့သဖြင့် ကာကွယ် ဆေးဖြင့် ကာကွယ်၍ရသော ကူးစက်ရောဂါများ ဖြစ်ပွားနိုင် ကြောင်း၊ ထို့အပြင် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ကာကွယ်ဆေး ကြိုတင်ရှာဖွေကာ ရောဂါများ ဖြစ်ပွားမှုအား အထူးစောင့်ကြပ် ကြည့်ရှုပြီး ကပ်ရောဂါအသွင် မဖြစ်ပွားအောင် ကြိုတင်ကာကွယ် ရန် လိုအပ်ပါကြောင်း။

အကယ်၍ ကပ်ရောဂါအသွင် ဖြင့် ဖြစ်ပွားလာပါက ဆောင်ရွက် ရမည့်ထိန်းချုပ်ရေးနှင့် ကုသရေး လုပ်ငန်းများကို ကြိုတင်စီမံ ဆောင်ရွက်ထားရန် လိုအပ်ပါ ကြောင်း၊ ထို့အပြင် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ကာကွယ်ဆေး များအား သက်တမ်းမကုန်ဆုံးမီ အအေးလမ်းကြောင်း မပျက် စနစ်တကျထိန်းသိမ်း သိုလှောင်၊ ဖြန့်ဝေသုံးစွဲနိုင်ရေး စီမံထားရန် လိုအပ်ပါကြောင်း၊ ကာကွယ် ဆေးထိုးလုပ်ငန်းသာမက အခြား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကိုလည်း တစ်ပြိုင်နက် တည်းဆောင်ရွက်ရန် လိုအပ်ပါ ကြောင်း၊ ကျန်းမာရေးဝန်ထမ်း များ၏ လုံခြုံရေးကိုလည်း သတိထားရန် လိုအပ်ပါကြောင်း။

ဝေးလံခက်ခဲသည့် ဒေသများ တွင် ဒေသအလိုက် စီမံချက် များ ရေးဆွဲထားရမည်ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး သွားရောက် ထိုးနှံသည့်အချိန်တွင် ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်း ကိုပါ တစ်ပြိုင်နက်တည်း ဆောင်ရွက် သွားရမည် ဖြစ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများကို ထိုးနှံသည့်အချိန်တွင် ပုံမှန် ကာကွယ်ဆေးထိုးနှံမှု အခြေအနေ ကို ဆန်းစစ်၍ မထိုးနှံရသေးပါက ထိုးနှံနိုင်ရန် စီစဉ်ဆောင်ရွက်ပေး ရမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှင့် ပုံမှန် ကာကွယ်ဆေးထိုးလုပ်ငန်းများကို ဆေးရုံများတွင်အခြေပြု၍ တိုးချဲ့ ဆောင်ရွက်နိုင်ရန် စီစဉ်ဆောင် ရွက်သွားရမည်ဖြစ်ကြောင်း။

နောက်ထပ် ပေါ်ထွက်လာနိုင် သည့် ကူးစက်ရောဂါ အသစ်များ ကို စောင့်ကြပ်ကြည့်ရှုရေးနှင့် ဖြစ်ပွားလာပါက အချိန်နှင့် တစ်ပြေးညီ ထိန်းချုပ်တုံ့ပြန်ရေး လုပ်ငန်းများ ဆောင်ရွက်သွား နိုင်ရန် ဗဟိုနှင့်ပြည်နယ်/ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာ

ရေးဦးစီးဌာနတို့အကြား စဉ်ဆက် မပြတ် ပူးပေါင်းဆောင်ရွက်သွားရ မည်ဖြစ်ကြောင်း ပြောကြားသည်။

ရှင်းလင်းဆွေးနွေး ဆက်လက်၍ တက်ရောက်လာ ကြသည့် တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး များက ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံမှုအခြေအနေ၊ ပုံမှန် ကာကွယ်ဆေးထိုး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေ တို့ကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယ ဝန်ကြီးတို့က တင်ပြချက်များ အပေါ် ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြပြီး လိုအပ်သည်များ ကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ သည်။

အစည်းအဝေးကို ယနေ့တွင် ဆက်လက်ကျင်းပခဲ့ရာ ပုံမှန် ကာကွယ်ဆေးထိုးလုပ်ငန်းများ အရှိန်အဟုန်ဖြင့်ဆောင်ရွက်ရေး အတွက် ပူးပေါင်းဆောင်ရွက်ရ မည့်ကိစ္စရပ်များကို အသေးစိတ် ဆွေးနွေးခဲ့ကြပြီး နှစ်ရက်တာ အစည်းအဝေးသို့ ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ညွှန်ကြား ရေးမှူးချုပ်များ၊ တာဝန်ရှိပုဂ္ဂိုလ် များနှင့် WHO၊ UNICEF မှ တာဝန် ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြ သည်။

သတင်းစဉ်

## ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေး အခြေခံလူဦးရေစာရင်းနှင့် မြေပြင်တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းဆောင်ရွက်နေမှု ကြည့်ရှု

နေပြည်တော် ဇွန် ၇  
 ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင် မိုးမြင့်သည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ အစီအစဉ်ဖြင့် ရန်ကုန်တိုင်းဒေသကြီး သုဝဏ္ဏ လူငယ်လေ့ကျင့်ရေးစင်တာတွင် ဆောင်ရွက်လျက်ရှိသည့် မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေး အခြေခံလူဦးရေစာရင်းနှင့် မြေပြင်တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုအားပေး၍ လိုအပ်သည်များ မှာကြားသည်။

အဆိုပါ အခြေခံလူဦးရေစာရင်းနှင့် မြေပြင်တိုက်ဆိုင်

စစ်ဆေးခြင်းလုပ်ငန်းကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ရုံးနှင့် ပြည်ထောင်စုနယ်မြေမှ ထုတ်နုတ်ဝန်ထမ်းအင်အား ၄၅ ဦး၊ ရန်ကုန်တိုင်းဒေသကြီးကော်မရှင်အဖွဲ့ခွဲရုံးများမှ ထုတ်နုတ် ဝန်ထမ်းအင်အား ၅၅ ဦး၊ စုစုပေါင်းဝန်ထမ်း ၁၀၀ ဖြင့် ရန်ကုန် တိုင်းဒေသကြီး သုဝဏ္ဏလူငယ်လေ့ကျင့်ရေးစင်တာတွင် အခြေ ပြု၍ ဇွန် ၆ ရက်မှစတင်လျက် သင်္ဘန်းကျွန်းမြို့နယ်နှင့် တာမွေ မြို့နယ်တို့၏ မဲစာရင်းအခြေခံလူဦးရေစာရင်းအား မြေပြင်စစ် ဆိုင်တိုက်ဆိုင်စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်



# ငယ်စဉ်တောင်ကျေး ကလေးဘဝ

## ရေနံသမားကျေးညွန့်

၂၀၂၂-၂၀၂၃ ပညာသင်နှစ် စတင်ပြီ။ အခြေခံပညာကျောင်းများမှ ခေါင်းလောင်းသံများ လွင့်ပျံနေပြီ။ မေလတတိယပတ်တွင် ကျောင်းအုပ်နှံရေးလုပ်ငန်းများဆောင်ရွက်ခဲ့ပြီး ဇွန်လဆန်းကျောင်းဖွင့်သည်နှင့်တစ်ပြိုင်နက် သင်ကြားသင်ယူမှုလုပ်ငန်းများ ဟန့်ချက်ညီညီ စတင်ဆောင်ရွက်နေပြီဖြစ်သည်။

### ကျောင်းအုပ်နှံရေးနေ့

ကျွန်တော်ငယ်စဉ်က ကျောင်းအုပ်သည်နေ့ကို ပြန်လည်မြင်ယောင်နေမိသည်။ ကျွန်တော်ငယ်စဉ်က မူလတန်းပညာကို ရွာဦးဘုန်းတော်ကြီးကျောင်းအောက်မှာပင် စာသင်ခဲ့ရသည်။ မူလတန်းကျောင်းဟူ၍ သီးခြားမရှိသေးချိန်ဖြစ်သည်။ နေရာသီကျောင်းပိတ်ရက်ကုန်ဆုံးသည့် ပညာသင်နှစ်အစ ကျောင်းဖွင့်ရက်သည် ရွာစလေ့အရ သတ်မှတ်ထားသော ကျောင်းအုပ်နှံရေးနေ့ဖြစ်သည်။

ထိုနေ့တွင် ဦးကြီး၊ ဒေါ်ကြီး၊ အဖေ၊ အမေအစရှိသည့် အုပ်ထိန်းသူတို့က သားသမီးမြေးမြစ်ဖြစ်သူများကို ခေါ်ဆောင်လာကြသည်။ ကျောင်းအုပ်လက်ခံရာနေရာတွင် ရွာဦးကျောင်းဆရာတော် ဦးအာစာရနှင့် တစ်ဦးတည်းသင်ကြားပေးနေရသည့် ဆရာကြီး ဦးသာအေးပါ ရှိနေကြသည်။ ကျောင်းအုပ်နှံရန်လာရောက်ကြသူများက တဖွဲဖွဲ ရောက်လာကြသည်။ ရောက်သည်နှင့်တစ်ပြိုင်နက် ဆရာတော်ကို ဦးချကန်တော့ကြသည်။ ဆရာတော်ကို ဦးချကန်တော့ပြီးမှ ဆရာကြီး ဦးသာအေးထံ စာရင်းပေးသွင်းကြသည်။

“တပည့်တော်ရဲ့ကလေးကို ဆရာတော်ထံလည်း အပ်နှံပါတယ်။ ဆရာကြီးကိုလည်း အပ်နှံပါတယ်။ ဆုံးမစရာရှိရင် အားမနာတမ်းဆုံးမပါ။ မကျိုးမကန်းရင်ပြီးရော။ ရိုက်ဖို့လိုလည်း ရိုက်ပါ” ဟူ၍ ကျောင်းအုပ်နှံလာကြသူတိုင်းက ဆရာတော်ကို လျှောက်ထားကြသည်။ ဆရာကြီးကိုလည်း ဝန်ခံကတိပေးကြသည်။

ဆရာတော်က ကျွန်တော်တို့မူလတန်းကျောင်းသား ကျောင်းသူများကို ဘာသာရေး အဆုံးအမများ သင်ကြားပေးသည်။ ဆရာကြီး ဦးသာအေးကလည်း အတန်းလိုက်သင်ခန်းစာများကိုသာမက ယဉ်ကျေးလိမ္မာသင်ခန်းစာများကိုပါ သင်ကြားပေးသည်။

“ကျောင်းသား ကျောင်းသူအချင်းချင်း ချစ်ချစ်ခင်ခင်နေရမည်။ ရန်မဖြစ်ရ။ ယဉ်ယဉ်ကျေးကျေးပြောဆိုရမည်။ မဆဲမဆိုရ။ နူးညံ့သိမ်မွေ့ရမည်။ ညစ်ညမ်းသောစကားနှင့် ကြမ်းတမ်းသောစကားကို မပြောရ။ အနေအထိုင်သိမ်မွေ့ရမည်။ ရိုင်းရိုင်းစိုင်းစိုင်းမနေရ။ ထောက်ထားငဲ့ညှာ ကိုယ်ချင်းစာရမည်။ နိုင်ထက်စီးနင်းမပြုရ။ ရိုင်းပင်းကူညီရမည်။



ရေသာမခိုရ။ ကျောင်းတက်မှန်ရမည်။ ကျောင်းမပြေးရ” ဟူ၍ ဆရာတော်နှင့် ဆရာကြီးတို့က စည်းကမ်းသတ်မှတ်ထားသည်။

### စည်းကမ်းသတ်မှတ်ထားခြင်း

ဆရာတော်နှင့်ဆရာကြီးတို့က ကျောင်းသားကျောင်းသူအချင်းချင်း ရန်ဖြစ်ခြင်း၊ ဆဲဆိုခြင်း၊ ညစ်ညမ်းသောစကားကို ပြောဆိုခြင်း၊ ရိုင်းရိုင်းစိုင်းစိုင်းနေထိုင်ခြင်း၊ နိုင်ထက်စီးနင်းပြုခြင်း၊ ရေသာမခိုခြင်း၊ ကျောင်းတက်မမှန်ခြင်း၊ ကျောင်းပြေးခြင်းတို့ကို မကြိုက်မနှစ်သက်ကြပေ။ ထို့ကြောင့် စည်းကမ်းသတ်မှတ်ထားခြင်း ဖြစ်သည်။ ထိုစည်းကမ်းထဲမှ တစ်ခုခုကို ဖောက်ဖျက်ကျူးလွန်ပါက ဒဏ်ပေးခံရမည်ဖြစ်သည်။

စည်းကမ်းမလိုက်နာဘဲ ဖောက်ဖျက်ကျူးလွန်သူ မည်သူ့ကိုမဆို ကျောသားရင်သား မခွဲခြားပေ။ ဆရာတော်နှင့် ဆရာကြီးတို့က ထိုက်သင့်သော ဒဏ်ပေးသည်။ အမှိုက်လှည်းခိုင်းခြင်း၊ အမှိုက်ကောက်ခိုင်းခြင်း၊ သောက်ရေအိုးဆေးကြောခိုင်းခြင်း၊ သောက်ရေအိုး ရေဖြည့်ခိုင်းခြင်း၊ နားရွက်ဆွဲပြီး ထိုင်ထမယ်ကြိမ် လုပ်ခိုင်းခြင်းတို့သည် ဆရာတော်နှင့်ဆရာကြီးတို့ကသမားရိုးကျပေးသော ဒဏ်များဖြစ်သည်။ ရံဖန်ရံခါတွင်မူ ကရုဏာဒေါသောနှင့် ကြိမ်းမောင်းခြင်း၊ ခြိမ်းခြောက်ခြင်း၊ ငေါက်ငမ်းခြင်း၊ ရိုက်နှက်ခြင်းဖြင့် ဆုံးမတတ်သည်။

ဆရာတော်နှင့် ဆရာကြီးတို့က မည်သို့ဆုံးမသည်ဖြစ်စေ ဆုံးမခြင်းခံရသည့် ကျောင်းသားကျောင်းသူရော မိဘနှင့် အုပ်ထိန်းသူများကပါ ကျေနပ်ကြသည်။ ဆရာတော်နှင့် ဆရာကြီးတို့က ရန်လိုဒေါသဖြင့် မုန်းတီးသောကြောင့် ဆိုဆုံးမခြင်းမဟုတ်ဘဲ ကရုဏာဒေါသောဖြင့် ရေရှည်ကောင်းကျိုးလိုလားသောကြောင့် ဆိုဆုံးမခြင်း

ဖြစ်သည်ကို နားလည်ကြသည်။ ထိုစဉ်က ဆရာတော်နှင့် ဒကာဒကာမများဆက်ဆံရေး၊ ဆရာတော်နှင့် တပည့်များဆက်ဆံရေး၊ ဆရာကြီးနှင့် တပည့်များ ဆက်ဆံရေး၊ ဆရာကြီးနှင့် မိဘတို့၏ ဆက်ဆံရေးသည် အဖုအထစ်မရှိ၊ ပြေပြစ်လှ၏။

### ဆုံးမပဲ့ပြင်ပေးခြင်း

ဆရာတော်နှင့် ဆရာကြီးတို့ကလည်း တပည့်တို့ ရှေ့ရေးကိုတွေးပြီး “ရိုင်းသည်ကို ယဉ်အောင်၊ မှားသည်ကို မှန်အောင်၊ မိုက်သည်ကို လိမ္မာအောင်၊ ကြမ်းတမ်းသည်ကို ပျော့ပျောင်းအောင်၊ ခက်ထန်သည်ကို နူးညံ့သိမ်မွေ့အောင်၊ တိမ်းစောင်းနေသည်ကို တည့်မတ်အောင်” ဆုံးမပဲ့ပြင်ပေးခြင်းသာ ဖြစ်သည်။ ထိန်းကျောင်းပေးခြင်းသာဖြစ်သည်။ အဆုံးအမအသားကျမှလည်း လူကောင်းလူတော်ဖြစ်မည်မဟုတ်ပါလော။

ငယ်စဉ်အတိတ်ကာလ သတိရရင်း မျက်မှောက်ကာလက အထင်းသားပေါ်လာပြန်သည်။ ယခုကာလ ကျောင်းအုပ်နှံရေးနေ့ မြင်ကွင်းသည် ကြည့်နူးချမ်းမြေ့စရာကောင်းလှသည်။ မိဘများအနေဖြင့် သားသမီးတို့ ကျောင်းအုပ်နှံရေးအတွက် ပူပန်စရာမလိုတော့ပေ။ နိုင်ငံတော်က “ကျောင်းနေအရွယ်အားလုံး ကျောင်းနေရေး” စီမံချက်ဖြင့် စီမံဆောင်ရွက်ပေးနေပြီဖြစ်သည်။

ကျောင်းဝင်ကြေး၊ မိဘဆရာအသင်းကြေး၊ အားကစားကြေး၊ စာကြည့်တိုက်ကြေး စသည့် ခေါင်းစဉ်အမျိုးမျိုးနှင့် ကောက်ခံလေ့ရှိသော ကြေးဟူသမျှ ဘာကြေးညာကြေးမျှမပေးရ။ ကင်းလွတ်ခွင့်ရကြ၏။ ကျောင်းအုပ်နှံလာသူများကို အတန်းလိုက် ပြဋ္ဌာန်းစာအုပ်အစုံ၊ ဗလာစာအုပ်၊ ခဲတံ အခမဲ့ပေးဝေသည်။ ထို့ပြင် မူလတန်းကျောင်းသား ကျောင်းသူများအား ကျောင်းဝတ်စုံကိုပါ အခမဲ့ပေးဝေနေပြီ။

ထိုမျှမကသေး။ ကျောင်းနှင့်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ သန့်ရှင်းသာယာလှပရေး၊ ကျောင်းဥပမိရုပ် ကောင်းမွန်ရေးတို့ကို ဆောင်ရွက်ပေးနေသလို ကျောင်းများ အဆင့်တိုးမြှင့်ပေးခြင်း၊ ကျောင်းဆောင်သစ်များ ဆောက်လုပ်ပေးခြင်း၊ သိပ္ပံခန်းသုံးပစ္စည်းများ ဖြည့်ဆည်းပေးခြင်း၊ အားကစားသုံးပစ္စည်းများ ပံ့ပိုးပေးခြင်း၊ ကျောင်းစာကြည့်တိုက်များ တည်ထောင်ပေးခြင်း စသည်တို့ကို အင်အားနှင့် ဆောင်ရွက်ပေးနေသည်။

ထိုသို့နိုင်ငံတော်က ပညာရေးအတွက် ရင်းနှီးမြှုပ်နှံပေးနေခြင်းသည် ယနေ့လူငယ်မောင်မယ်များကို အနာဂတ်ကာလတွင် နိုင်ငံ့သားကောင်းများ ဖြစ်ထွန်းစေချင်သည့် စေတနာအရင်းခံဖြစ်ပါသည်။ ယနေ့ကျောင်းနေအရွယ် လူငယ်မောင်မယ်များကို နိုင်ငံ့သားကောင်းဖြစ်အောင် သင်ကြားလေ့ကျင့်မွေးမြူပေးမှသာ အနာဂတ်အတွက် စိတ်အေးရမည် မဟုတ်ပါလော။ အမျိုးသားရေးအမွေ စွဲတည်နေသော နိုင်ငံ့သားကောင်းများကသာလျှင် အမျိုးဘာသာ၊ သာသနာစည်ဝေဖွံ့ဖြိုးတိုးတက်အောင် ဆောင်ကြဉ်းပေးနိုင်မည် မဟုတ်ပါလော။

### မိဘဆရာပူးပေါင်း ကလေးပညာကောင်း

ယနေ့ ကျောင်းနေအရွယ်လူငယ်မောင်မယ်များကို နိုင်ငံ့သားကောင်းသမီးမွန်များ ဖြစ်အောင် သင်ကြားလေ့ကျင့်ပေးရမည့် အဓိကအရာကျသူများမှာ မိဘနှင့် ဆရာ ဆရာမ တို့ဖြစ်ကြသည်။ မိဘတို့မှာလည်း တာဝန်ကြီးပါသည်။ တာဝန်ရှိပါသည်။ ဆရာ ဆရာမတို့မှာလည်း တာဝန်ကြီးပါသည်။ တာဝန်ရှိပါသည်။ တာဝန်ကြီးသူ တာဝန်ရှိသူ မိဘများနှင့် ဆရာ ဆရာမတို့ ပူးပေါင်းလက်တွဲဆောင်ရွက်မှသာလျှင် တပည့်မောင်မယ်တို့၏ နောင်ရေး စိတ်အေးကြရမည်ဖြစ်ပါသည်။ “မိဘဆရာပူးပေါင်း ကလေးပညာကောင်း” ဟုဆိုသည် မဟုတ်ပါလော။

မိဘတို့သည် ကျောင်းနေအရွယ် သားသမီးများကို မိဘတို့ဝတ္တရားငါးပါးအနက်မှ “လမ်းလွဲလမ်းမှား ရောက်စေမည့် မကောင်းတာ၊ မသင့်တော်တာ၊ မလျော်ကန်တာ ဟူသမျှကို တားမြစ်ရန်၊ လမ်းမှန်ပေါ်ရောက်အောင် ကောင်းရာမွန်ရာများကို လမ်းညွှန်ပေးရန်၊ သားသမီးများကျောင်းနေအရွယ် မလွန်မီ ကျောင်းသို့အပ်နှံပြီး ပညာသင်ယူစေရန်” တာဝန်သည် အရေးကြီးလှပေသည်။

ထို့အတူ ဆရာ ဆရာမတို့သည်လည်း မိမိထံမှောက်ရောက်ရှိလာသော ကျောင်းနေအရွယ် တပည့်မောင်မယ်များကို “အသိပညာအတတ်ပညာများ ကျွမ်းကျင်တတ်မြောက်အောင် သင်ကြားလေ့ကျင့်ပေးရန်၊ လမ်းမှားမရောက်အောင်ဆုံးမပဲ့ပြင်သွန်သင်ပေးရန်၊ စာမျက်နှာ ၇ သို့ □



ဆုံးမ မနာဖြစ်လာရသူများသည် ဘဝလမ်းကြောင်း တိမ်းစောင်းသွားနိုင်သည်။ ရည်မှန်းချက်မမြောက် ပန်းတိုင်ပျောက်သွားနိုင်သည်။ ဆုံးမနာသူများကသာလျှင် ဘဝလမ်းကြောင်း ပြောင့်တန်းနေမည်။ ရည်မှန်းချက်မြောက် ပန်းတိုင်ရောက်နိုင်မည်။ “စာကိုလည်းသင် လူကိုလည်းပြင်” ဟူသော စကားအတိုင်း စာသင်ပေးသည့်အပြင် သွန်သင်ဆုံးမပဲ့ပြင်ပေးကြရမည်ဖြစ်သည်။ သို့မှသာ မိဘတို့အတွက် သာမက နိုင်ငံတော်အတွက်ပါ အားကိုးအားထားပြုရသည့် နိုင်ငံ့သားကောင်း သမီးမွန်များ ဖြစ်ထွန်းလာမည်ကို မိဘများရော ဆရာ ဆရာမများပါ ကြီးစွာသတိချုပ်သင့် ။

# တာဝန်မှကင်းကွာနေသော အခြေခံပညာရေးဝန်ထမ်းများအား သတ်မှတ်ရက်ထပ်မံတိုးမြှင့် ဖိတ်ခေါ်ခြင်း

ခြိမ်းခြောက်အကျပ်ကိုင်ခံရမှုကြောင့်လည်းကောင်း၊ ငြိမ်းချမ်းစွာဆန္ဒပြမှုများတွင် ပါဝင်ခဲ့မိသောကြောင့်လည်းကောင်း၊ သွားလာမှုခက်ခဲခြင်းကြောင့်လည်းကောင်း စိုးရိမ်ကြောင့်ကြမှုများကြောင့် တာဝန်မှကင်းကွာခဲ့သော ပညာရေးဝန်ထမ်း ဆရာ ဆရာမများ၊ ဝန်ထမ်းစည်းကမ်းဖြင့် အရေးယူခံထားရသည့် ဆရာ ဆရာမများအနေဖြင့် နိုင်ငံသားမျိုးဆက်သစ်လူငယ်များအတွက် စေတနာ၊ ဝါသနာ၊ အနစ်နာဟူသော နာသုံးနာကို ရှေးရှု၍ သင်ကြားရေးတာဝန်ကို ပြန်လည်ထမ်းဆောင်နိုင်ရန်အတွက် မိမိတို့၏သဘောဆန္ဒအလျောက် မိမိတို့နေထိုင်ရာဒေသရှိ နီးစပ်ရာမြို့နယ် ပညာရေးမှူးရုံးသို့ဖြစ်စေ ၇-၆-၂၀၂၂ ရက်နေ့မတိုင်မီ သတင်းပို့ကြရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်

ရေးအဖွဲ့က သတင်းထုတ်ပြန်ဖိတ်ခေါ်ခဲ့ရာ ယနေ့အထိ ဆရာ ဆရာမ ၂၉၆၀ ဆက်သွယ်သတင်းပို့ခဲ့ပါသည်။

ဆက်သွယ်သတင်းပို့ရန် ဆန္ဒရှိပါသော်လည်း လမ်းပန်းဆက်သွယ်ရေးနှင့် အခြားသောအခက်အခဲများကြောင့် သတ်မှတ်ရက်အတွင်း သတင်းပို့နိုင်ခြင်းမရှိသော ဆရာ ဆရာမများအတွက် သတင်းပို့ဆက်သွယ်ရမည့်ရက်ကို (၁၄-၆-၂၀၂၂)ရက်နေ့အထိ ထပ်မံ၍ တိုးမြှင့်သတ်မှတ်ပေးလိုက်ကြောင်း အသိပေးကြေညာအပ်ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  
သတင်းထုတ်ပြန်ရေးအဖွဲ့

## ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ကျောက်ဖြူပညာရေးဒီဂရီကောလိပ် သင်တန်းသား သင်တန်းသူများနှင့် တွေ့ဆုံ

နေပြည်တော် ဇွန် ၇

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ဝန်ကြီးများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် အတူ ယနေ့နံနက်ပိုင်းတွင် ကျောက်ဖြူပညာရေး ဒီဂရီကောလိပ်သို့ရောက်ရှိပြီး အဆိုပါကျောင်းရှိ ပညာတန်ဆောင်ခန်းမ၌ ကျောက်ဖြူပညာရေးဒီဂရီ ကောလိပ်ကျောင်းအုပ်ကြီးနှင့် ဆရာ ဆရာမများ၊ ရခိုင်ပြည်နယ် ပညာရေးမှူးနှင့် ခရိုင်/မြို့နယ် ပညာရေးမှူးများ၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပထမနှစ် ပထမနှစ်ဝက် သင်တန်းသား သင်တန်းသူများ၊ ပထမနှစ် ဒုတိယနှစ်ဝက် သင်တန်းသား သင်တန်းသူ များနှင့် တွေ့ဆုံသည်။



သင်ကြားပေးကြရမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ရခိုင်ပြည်နယ်ပညာရေးကဏ္ဍဖွံ့ဖြိုး တိုးတက်အောင်ကြိုးစားဆောင်ရွက်ရေးနှင့်စပ်လျဉ်း၍ပြောကြားသည်။

ထိုမှတစ်ဆင့်ပညာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးသည် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ကျောက်ဖြူမြို့နယ် အမှတ်(၁) အခြေခံပညာမူလတန်းကျောင်း(အစိုးရရပ်ကွက်) သို့ရောက်ရှိပြီး ကျောင်းသား ကျောင်းသူများအေးချမ်းစွာပညာသင်ကြားနေမှုများကို သွားရောက်ကြည့်ရှုအားပေးကြသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ ကျောက်ဖြူမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(မင်းပြင်)သို့ သွားရောက်၍ အဆိုပါ ကျောင်းခန်းမ၌ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ပညာရေးမှူးများ၊ အဆိုပါဒေသဝန်းကျင်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများ၊ ရပ်မိ ရပ်ဖများနှင့် တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းသားကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနိုင်ရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနေပါကြောင်း၊ ဆရာ ဆရာမများအနေဖြင့် ကျောင်းသားကျောင်းသူများအား အမှန်တကယ် ပညာတတ်မြောက်ရေးအတွက် စေတနာ၊ ဝါသနာ၊ အနစ်နာအရင်းခံ၍ သင်ကြားပေးကြစေလိုပါကြောင်း ပြောကြားပြီး တက်ရောက်လာသည့် ကျောင်းအုပ်ကြီးများ၊ ရပ်မိရပ်ဖများက သိလိုသည်များကို ဆွေးနွေးဖြေကြားကာလိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် အခြေခံပညာအလယ်တန်းကျောင်း(ပြိုင်စေ့ကေ)၊ အခြေခံပညာအလယ်တန်းကျောင်း(အုန်းတော)၊ အခြေခံပညာအထက်တန်းကျောင်း(ဂုံးချိန်)၊ အခြေခံပညာမူလတန်းကျောင်း(အောင်မြေသာ)နှင့် အခြေခံပညာမူလတန်းကျောင်း(ဂုံးချိန်)သို့ သွားရောက်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ သတင်းစဉ်

## ပန်းချုံးပွဲ

- ☆ တို့ကျောင်းတော် ပညာနန်းမှာလ ပညာပန်း ရောင်စုံဖြာ ဖူးပွင့်ဝေဆာ၊ မောင်မယ်တို့ မြူးရွှင်ကာ ခူးဆင်ပါ နောင်အရေး။ ပန်ဆင်သူ ပညာပန်းရယ်နဲ့ နန်းဆန်လို့မွှေး။
  - ☆ ပန်ဆင်ကွဲ့ ပန်ဆင်၊ မြတ်ပညာ ပန်းမကိုဋ်ရယ်က နန်းထိုက်တော်ဝင်၊ အသရေစန်းရယ်နဲ့ ဝေလန်းလို့ ထာဝစဉ် ယဉ်ပါပေ လှပါပေ။ မြင်သူတကာ ပီတိလွမ်းပါလို့ ချမ်းမြေ့တယ်လေ။
  - ☆ ပန်မယ်ဆို အခါမလင့်ပါဘု အခါသင့် အခွင့်သာ ပန်လိုက်ကြပါ၊ လှမ်းလာကြ ပေါင်းဖော်သဟာ ခေါင်းမော်ကာ တပျော်တပါ။ မြတ်ပညာ ပန်းချုံးပွဲကို နွဲ့ကြစို့လား။ ။
- ရေနဲ့သာမောင်ကျော်ညွန့်

□ စာမျက်နှာ ၆ မှ ဆရာသားမချန်ဘဲ သင်ကြားလေ့ကျင့်ပေးရန်၊ တပည့်မောင်မယ်တို့၏ ကောင်းကျိုးကို ရှေးရှုပြီး ကြုံတွေ့နိုင်သည့် ဘေးအန္တရာယ်ဟူသမျှကို တားဆီးကာကွယ်ပေးရန်၊ တပည့်မောင်မယ်တို့နှင့် သင့်လျော်မည့် အသက်မွေးဝမ်းကျောင်း လမ်းကြောင်းပေါ်သို့ရောက်အောင် လမ်းညွှန်ပေးရန်” တာဝန်သည်အရေးကြီးလှ၏။

မိဘနှင့် ဆရာ ဆရာမတို့တွင်ရှိနေသည့် တာဝန်များကို မိဘနှင့် ဆရာ ဆရာမတို့က လက်တံ့ညီညီ ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်သည်။ အချို့သော မိဘများနှင့် အချို့သော ဆရာ ဆရာမတို့ကြား၊ အချို့သော ဆရာ ဆရာမများနှင့် အချို့သော ကျောင်းသား ကျောင်းသူတို့ကြားတွင် မပြေပြစ်သော အဖုအထစ်ကလေးများ ရှိနေတတ်သည်။

ဆရာ ဆရာမတို့၏ ပြောဆိုဆုံးမမှုကို မနာယူလိုသော ကျောင်းသား ကျောင်းသူများမှတစ်ဆင့် မိဘထံသို့ ကူးစက်သွားခြင်းဖြစ်ပေမည်။ ထိုထိုသော မပြေပြစ် အဖုအထစ်များကြောင့် ဆရာ ဆရာမတို့ခံရ ဆုံးမရန် မဝံ့မရဖြစ်လာ

သည်။ ပြဿနာကြီးငယ်ဖြစ်ပေါ်လာမည်ကို စိုးရိမ်ပူပန်လာသည်။ အချို့သော ဆရာ ဆရာမများက သင်ခန်းစာသင်ရုံသင်ပြီး ဆိုဆုံးမရန်ကိုမူ လျစ်လျူရှုထားလေတော့သည်။ ထိုမိဘများနှင့် ထိုဆရာ ဆရာမတို့ကြားတွင် အပြန်အလှန် နားလည်မှု လွဲမှားသောကြောင့် တပည့်ခံရ ဆုံးမမနာဖြစ်ရရှာလေသည်။

ဆုံးမ မနာဖြစ်လာရသူများသည် ဘဝလမ်းကြောင်း တိမ်းစောင်းသွားနိုင်သည်။ ရည်မှန်းချက်မမြောက် ပန်းတိုင်ပျောက်သွားနိုင်သည်။ ဆုံးမနာသူများကသာလျှင် ဘဝလမ်းကြောင်းဖြောင့်တန်းနေမည်။ ရည်မှန်းချက်မြောက် ပန်းတိုင်ရောက်နိုင်မည်။ “စာကိုလည်းသင် လူကိုလည်းပြင်” ဟူသော စကားအတိုင်း စာသင်ပေးသည့်အပြင် သွန်သင်ဆုံးမပုံပြင်ပေးကြရမည်ဖြစ်သည်။ သို့မှသာ မိဘတို့အတွက်သာမက နိုင်ငံတော်အတွက်ပါ အားကိုးအားထားပြုရသည့် နိုင်ငံ့သားကောင်း သမီးမွန်များ ဖြစ်ထွန်းလာမည်ကို မိဘများဆရာ ဆရာမများပါ ကြိုးစားသတိချပ်သင့်လှပါကြောင်း တင်ပြအပ်ပါသည်။ ။

## ကရင်ပြည်နယ်အစိုးရအဖွဲ့က KNU/KNLA(PC)ဌာနချုပ် ထို့ကော်ကိုးဒေသရှိ ကျောင်းသား ကျောင်းသူများအတွက် ပုံနှိပ်စာအုပ်နှင့် ကျောင်းသုံးဗလာစာအုပ်များ ထောက်ပံ့

ဘားအံ ဇွန် ၇

ပညာရေး ဝန်ကြီးဌာနမှ ထောက်ပံ့သည့် ပုံနှိပ်စာအုပ်နှင့် ကျောင်းသုံးဗလာစာအုပ်များကို ကရင်ပြည်နယ် အစိုးရအဖွဲ့က KNU/KNLA(PC) ဌာနချုပ် ထို့ကော်ကိုးဒေသရှိ ကျောင်းသား ကျောင်းသူများအတွက် ပုံနှိပ်စာအုပ်နှင့် ကျောင်းသုံးဗလာစာအုပ်များ ထောက်ပံ့ပေးအပ်သည့် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကရင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၂)၌ ကျင်းပသည်။

အခမ်းအနားတွင် ကရင် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး အမျိုးသား လွတ်မြောက်ရေး က ငြိမ်းချမ်းရေး၊ ဒေသဖွံ့ဖြိုး တိုးတက်ရေးနှင့် အနာဂတ်၏ ကောင်စီ) KNU/KNLA(PC) ရင်သွေးငယ်များ ပညာရေးတို့နှင့် ပတ်သက်၍ အမှာစကားပြောကြားသည်။

ထို့နောက် KNU/KNLA(PC) ဌာနချုပ် ထို့ကော်ကိုးနှင့် ပတ်ဝန်းကျင်ဒေသရှိ အခြေခံပညာ စာသင်ကျောင်းများမှ ကျောင်းသား ကျောင်းသူများအတွက် ပုံနှိပ်စာအုပ်များနှင့် ကျောင်းသုံးဗလာစာအုပ်များကို ထောက်ပံ့ပေးအပ်ရာ ကရင် အမျိုးသား အစည်းအရုံး/ကရင်

အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) KNU/KNLA(PC) ဒုတိယဥက္ကဋ္ဌ ဒေါက်တာ နော်ကပေါ်ထူးက လက်ခံရယူ၍ ကျေးဇူးတင်စကား ပြန်လည် ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားသည်။

ယနေ့တွင် ကျောင်းသား ကျောင်းသူများအား ဗလာစာအုပ် ၁၅၀၀ နှင့် KG တန်းမှ Grade 10 အထိ ကျောင်းသုံးပုံနှိပ်စာအုပ် ၅၃၀၃ စုံတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ သတင်းစဉ်

# ရခိုင်ပြည်နယ်အတွင်းရှိ လမ်း၊ တံတားတည်ဆောက်ရေးလုပ်ငန်းများ၊ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇွန် ၇  
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးရွှေလေးသည် ယမန်နေ့ညနေပိုင်းတွင် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ရှိ လမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ)ရုံးတွင် ရခိုင်ပြည်နယ်အတွင်းရှိ အဆောက်အအုံအစီအစဉ်၊ တံတား၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

### မှာကြား

ဦးစွာပြည်ထောင်စုဝန်ကြီးက ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် အဓိက လမ်းပန်းဆက်သွယ်ရေးနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ယူဆောင်ရွက်ရမည့် ဌာနဖြစ်ပါကြောင်း၊ ဦးစီးဌာနများအနေဖြင့် မိမိတို့တာဝန်ယူဆောင်ရွက်ရသော လုပ်ငန်းများကို သတ်မှတ်ခံချိန် စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီရေး အလေးထားဆောင်ရွက်ရန်လိုအပ်ကြောင်း၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အစီအမံများလည်း



ဆောင်ရွက်ထားရန်လိုအပ်ကြောင်း၊ လမ်းပန်းဆက်သွယ်ရေး မပြတ်တောက်စေရေးအတွက် ထိန်းသိမ်းရေးအပိုင်းများကိုလည်း အဓိကထားဆောင်ရွက်ရန်မှာကြားလိုပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်သည့် ဝန်ထမ်းများကို ညီညီညွတ်ညွတ်တွေ့ရှိရမည့်အတွက် မိမိအနေဖြင့်

အထူးပင် ကျေးဇူးတင်ရှိပါကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံဝန်ထမ်းများ၏ အခန်းကဏ္ဍသည်လည်း အဓိကကျပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ဝန်ထမ်းကျင့်ဝတ်နှင့်အညီ သတ်မှတ်ထားသည့် စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ အလေးထား လိုက်နာဆောင်ရွက်ရန်လိုပါ

ကြောင်း၊ ဝန်ထမ်းများ၏ အခွင့်အရေးများကိုလည်း အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းများအောင်မြင်အောင် ဆောင်ရွက်နိုင်ရေးအတွက် မိမိကျရာတာဝန်များကို ကျေပွန်စွာဖြင့် စေတနာထားဆောင်ရွက်ရန် မှာကြားသည်။

ထို့နောက် အဆောက်အအုံဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးမြင့်က လုပ်ငန်းပိုင်းဆိုင်ရာများနှင့် ပတ်သက်၍ ဆောင်ရွက်ရန်တို့ကို ရှင်းလင်းပြောကြားပြီး ရခိုင်ပြည်နယ်အတွင်းရှိ အဆောက်အအုံ၊ လမ်း၊ တံတား၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများက ဘဏ္ဍာရေးနှစ်အလိုက် လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများကို သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် လုပ်ငန်းလိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းပေးသည်။

သတင်းစဉ်

## နေပြည်တော်ကောင်စီနယ်မြေကို စိမ်းလန်းသန့်ရှင်းတင့်တယ်သော မြို့တော်အဖြစ် တည်ဆောက်ရာတွင် အဓိကလိုအပ်ချက်တစ်ခုဖြစ်သည့် ရေအရင်းအမြစ် ဖူလုံစွာသုံးစွဲနိုင်ရေး ကွင်းဆင်းစစ်ဆေး

နေပြည်တော် ဇွန် ၇  
နိုင်ငံတော်က နေပြည်တော် ကောင်စီနယ်မြေကို စိမ်းလန်းသန့်ရှင်းတင့်တယ်သော (Green City, Clean City, Smart City )

မြို့တော်အဖြစ် တိုးတက်အောင်ဆောင်ရွက်၍ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ စံပြု နယ်မြေတစ်ခုဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ရန် လမ်းညွှန်

ချက်ကို လက်တွေ့အကောင်အထည်ဖော်ရာတွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေသည့် ရေအရင်းအမြစ် ဖူလုံစွာ သုံးစွဲနိုင်ရေးအတွက် ဒေသ

အတွင်းရှိ ဆည်တံမံများ၏ ကြံ့ခိုင်မှု၊ ဝင်ရေသိုလှောင်ထားရှိမှုနှင့် ရေသောက်ဧရိယာအလိုက် စနစ်တကျ ဖြန့်ဖြူးပေးရေး လုပ်ငန်းများ ဆောင်ရွက်ရန် ယမန်နေ့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ရေပမာဏနှင့် ဒေသတွင်းရှိ ဆည်များ၏ ဝင်ရေစုဆောင်းနိုင်မှု၊ သိုလှောင်နိုင်မှုကို ဟန်ချက်ညီဖြစ်စေရေးအတွက် သက်ဆိုင်ရာဌာနများအချင်းချင်း ညှိနှိုင်းတွက်ချက် ဆောင်ရွက်ကြရန် လိုကြောင်း ဆွေးနွေးပြောကြားသည်။

တောင်သူများနှင့် တွေ့ဆုံကာ လိုအပ်ချက်များ ဆွေးနွေးမှာကြားသည်။

ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် ဒက္ခိဏသီရိစက်မှုဇုန်ရှိ ပုဂ္ဂလိက ကုမ္ပဏီက ဆောင်ရွက်လျက်ရှိသည့် အသားခြောက်ထုတ်လုပ်ခြင်းလုပ်ငန်းသို့ ရောက်ရှိကြပြီး စက်ရုံလည်ပတ်နေမှု အခြေအနေများ၊ အမဲသားနှင့် ကျွဲသားအသားခြောက် ထုတ်လုပ်နေမှု၊ ပြည်ပဈေးကွက်သို့ တင်ပို့နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် တန်ဖိုးမြှင့် ကုန်ချောထုတ် စက်မှုလုပ်ငန်းများ တိုးပွားလာရေးအတွက် အသေးစား၊ အလတ်စား လုပ်ငန်းရှင်များအား လက်တွဲခေါ်ယူခြင်း၊ ပူးပေါင်းလုပ်ကိုင်ခြင်းများ တိုးချဲ့ဆောင်ရွက်ရန် လိုအပ်ချက်များကို စက်ရုံတာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်



ဆွေးနွေးပြောကြားရေးဦးစွာ တပ်ကုန်းမြို့နယ် ဒပတ်ကုန်း ကျေးရွာအနီးရှိ ဆင်သေရေလှဲဆည်တွင် ဌာနတာဝန်ရှိသူများ၊ ရေအသုံးချသူ (WUG) အဖွဲ့ဝင်တောင်သူများနှင့် တွေ့ဆုံရာတွင် ဒုတိယဝန်ကြီးက ရေကိုအလေအလွင့်မရှိ အကျိုးရှိထိရောက်စွာ သုံးစွဲနိုင်ရေးအတွက် ရာသီအလိုက် စိုက်ပျိုးမည့်သီးနှံနှင့် ရေလိုအပ်ချက်ပမာဏ၊ မွေးမြူရေးလုပ်ငန်းများနှင့် သောက်သုံးရေလိုအပ်ချက် စသည့် အသုံးပြုမည့်

ထို့နောက် ဥတ္တရခရိုင် တပ်ကုန်းမြို့နယ် အင်းခုံကျေးရွာအနီး မြို့လှချောင်းပေါ်တွင် တည်ဆောက်ထားသည့် မြို့လှရေလှောင်တံမံသို့ ရောက်ရှိပြီး တံမံကြံ့ခိုင်မှု၊ ရေဝင်ရောက်မှုနှင့် ဆင်သေရေလှဲဆည်သို့ ဖြည့်တင်းရေကူးပေးနေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ဒက္ခိဏသီရိမြို့နယ် ချိုင်းကျေးရွာအုပ်စု မဲတီးကျေးရွာ တောင်သူဦးကြည်စိန်၏ တစ်ကွင်းတစ်ဆက်တည်း ၁၃ ဧက စိုက်ပျိုးထားရှိသည့် ရေဆင်း(၁)စပ်မျိုး နေကြာမျိုးစေ့ထုတ်စိုက်ခင်းကို ကြည့်ရှုအားပေးပြီး ဌာနဆိုင်ရာများ၊

## ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ဟိုပုံး ဇွန် ၇  
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ ၂၀၂၂ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၇ နာရီက လွယ်အွန်ကျေးရွာအုပ်စု နောင်ခုံးကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

### ရှင်းလင်းပြောကြား

မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းက သစ်ပင်စိုက်ပျိုးခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေး၊ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်း ကျောင်းအုပ်

ကြီးဗိုလ်မှူးချုပ် သိန်းနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်း၊ မြို့နယ် သစ်တောဦးစီးအရာရှိ ဦးနိုင်လွင်တို့က ပျိုးပင်များပေးအပ်ပြီး တာဝန်ရှိသူများက လက်ခံရယူသည်။

မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်လာသည့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းကျောင်းအုပ်ကြီးနှင့် အရာရှိစစ်သည်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဒေသ/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ နောင်တောင်းပရဟိတ တပ်ဦးကျောင်းမှ ကျောင်းသား ကျောင်းသူများ၊ ရပ်မိရပ်ဖများက



ခါတော်မီ၊ ပင်စိမ်း၊ ထောပတ်၊ ရေသင်းဝင်၊ မဲဇလီ၊ စိန်ပန်းနီ၊ စိန်ပန်းပြာ၊ အာဖရိကန်ကျွေးလစ်၊ ထင်းရှူး စသည့် ပျိုးပင်စုစုပေါင်း ၂၀၀၀ အား တပျော်တပါး

စုပေါင်းစိုက်ပျိုးကြရာ တာဝန်ရှိသူများက လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။  
မြို့နယ်(ပြန်/ဆက်)

# ဒီပလိုမာ(ဗုဒ္ဓဓမ္မ) အောင်လက်မှတ်များ ချီးမြှင့်အပ်နှင်းပွဲနှင့် ပညာသင်နှစ် သင်တန်းသားသစ်ကြိုဆိုပွဲအခမ်းအနား ကျင်းပ

ရန်ကုန် ဇွန် ၇

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ် ၂၀၁၉-၂၀၂၀၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် များတွင် ဒီပလိုမာသင်တန်းအသီးသီးသို့ တက်ရောက် အောင်မြင်ခဲ့ကြသော ပြည်တွင်း၊ ပြည်ပ သင်တန်းသား များအား ဒီပလိုမာ(ဗုဒ္ဓဓမ္မ) အောင်လက်မှတ်များ ချီးမြှင့်အပ်နှင်းပွဲနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် သင်တန်းသားသစ်ကြိုဆိုပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်း မြို့နယ် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ် Seminar Hall ၌ ကိုဗစ်-၁၉ စည်းကမ်း များနှင့်အညီ ကျင်းပသည်။

ကြွရောက်တော်မူ

အခမ်းအနားသို့ အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဒေါက်တာဘဒ္ဒန္တဆေကိန္ဒ မထေရ် မြတ် အမျိုးပြုသော သင်ကြားဆရာတော်ကြီးများ၊ သင်ကြား သီလရှင်ဆရာကြီးများ၊ ၂၀၁၉-၂၀၂၀၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်များတွင် ဒီပလိုမာ(ဗုဒ္ဓဓမ္မ) သင်တန်းအသီးသီးသို့ တက်ရောက်အောင်မြင်ခဲ့ ကြသော ပြည်တွင်း၊ ပြည်ပ သင်တန်းသားများနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက်ကြမည့် ပြည်တွင်း၊ ပြည်ပသင်တန်းသားသစ်များ ကြွရောက် တော်မူကြသည်။

အစီအစဉ်အရ ခေတ္တပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ မဟာဓမ္မကထိကဗဟုဇနဟိတ ဓရ ဒေါက်တာဘဒ္ဒန္တဆေကိန္ဒက ဩဝါဒကထာနှင့်

သမ္မောဒနိယသန္ဓေသကထာ ချီးမြှင့်တော်မူပြီး အဖွင့် အမှာစကား မိန့်ကြားသည်။

ထို့နောက် ခေတ္တပါမောက္ခချုပ်ဆရာတော်က ၂၀၁၉-၂၀၂၀၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်များတွင် ဒီပလိုမာသင်တန်းအသီးသီးသို့ တက်ရောက် အောင်မြင်ခဲ့ကြသော ပြည်တွင်း၊ ပြည်ပ သင်တန်း သားများအား ဒီပလိုမာ(ဗုဒ္ဓဓမ္မ)အောင်လက်မှတ်များ ပေးအပ်ချီးမြှင့်ပြီး အောင်လက်မှတ်ရ သင်တန်းသား များက အဓိဋ္ဌာန်ပြုကြသည်။

ထို့နောက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် သင်တန်း အသီးသီးသို့ တက်ရောက်ကြမည့် ပြည်တွင်း၊ ပြည်ပ သင်တန်းသားသစ် ရဟန်းတော်များအား တက္ကသိုလ် တံဆိပ်ပါ ကတ္တီပါယပ်များကို လည်းကောင်း၊ သင်တန်းသားသစ် သီလရှင်များ၊ အမျိုးသားများနှင့် အမျိုးသမီးများအား တက္ကသိုလ်တံဆိပ်ပါ ယောဂီ လောဘကံများကို လည်းကောင်း သင်တန်းသားသစ် များအဖြစ် အသိအမှတ်ပြုသောအားဖြင့် အပ်နှင်း ချီးမြှင့်သည်။

စတင်တည်ထောင်ဖွင့်လှစ်ခဲ့

အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်ကို ၁၉၉၈ ခုနှစ်တွင် စတင်တည်ထောင် ဖွင့်လှစ်ခဲ့ပြီး ထေရဝါဒဗုဒ္ဓသာသနာတော် ကမ္ဘာ တစ်ဝန်းလုံးတွင် ပြန့်ပွားစေရန်၊ သင်္ဂါယနာ ခြောက်တန်တင် ထေရဝါဒပိဋကတ်စာပေများကို မူရင်းအတိုင်း သင်ယူခွင့်ရရှိပြီး လိုက်နာကျင့်သုံး နိုင်စေရန်၊ အကုသိုလ်ဖြစ်စေမည့် ဒုစရိုက်မှုများကို သိရှိရှောင်ကြဉ်၍ ကုသိုလ်ဖြစ်စေမည့် သုစရိုက်မှု များကို သိရှိဖြည့်ဆည်းကျင့်သုံးနိုင်စေရန်၊ ကမ္ဘာ တစ်ဝန်းလုံး ဗြဟ္မစိုရ်တရားထွန်းကား၍ ငြိမ်းချမ်း



သာယာသည့် လူ့ဘောင်လောကကြီး ဖြစ်လာနိုင် စေရန်၊ ပရိယတ္တိဆိုင်ရာ ပိဋကတ်စာပေ ကျွမ်းကျင် နှစ်စပ်၍ ပဋိပတ္တိဆိုင်ရာ အကျင့်သီလနှင့် ပြည့်စုံသော သာသနာပြုပုဂ္ဂိုလ်များ တိုးပွားလာစေရန်၊ ထေရဝါဒ ပိဋကတ်စာပေများကို မူရင်းအတိုင်း လေ့လာသင်ယူ လိုသည့် ပြည်တွင်း၊ ပြည်ပ သင်တန်းသားများအား လေ့ကျင့်သင်ကြားပေးနိုင်ရန်၊ ထေရဝါဒဗုဒ္ဓသာသနာ ပြန့်ပွားရေးအတွက် ပြည်တွင်း၊ ပြည်ပရှိ ဗုဒ္ဓဘာသာ ဆိုင်ရာတက္ကသိုလ်များ၊ တက္ကသိုလ်၏ ရည်မှန်းချက် ကို အထောက်အကူပြုစေမည့် အခြားတက္ကသိုလ်များ နှင့် အပြန်အလှန် ပူးပေါင်းဆောင်ရွက်နိုင်စေရန်၊ ထေရဝါဒဗုဒ္ဓသာသနာပြန့်ပွားထွန်းကားရေးအတွက် နိုင်ငံတကာသို့ သာသနာပြုစေလွှတ်နိုင်ရန် အစရှိ

သော ရည်ရွယ်ချက်များဖြင့် ထေရဝါဒဗုဒ္ဓသာသနာပြု သင်တန်းအသီးသီးကို ဖွင့်လှစ်သင်ကြားလျက်ရှိပြီး ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အထိ ဒီပလိုမာ(ဗုဒ္ဓဓမ္မ) အောင်လက်မှတ်ရပြည်တွင်း၊ ပြည်ပ သင်တန်းသား ဦးရေ ၁၁၂၁ ပါး/ဦး၊ ဝိဇ္ဇာ(ဗုဒ္ဓဓမ္မ)ဘွဲ့ရ ပြည်တွင်း၊ ပြည်ပသင်တန်းသားဦးရေ ၈၀၄ ပါး/ဦး၊ မဟာဝိဇ္ဇာ (ဗုဒ္ဓဓမ္မ)ဘွဲ့ရ ပြည်တွင်း၊ ပြည်ပ သင်တန်းသားဦးရေ ၂၂၈ ပါး/ဦး၊ ပါရဂူ(ဗုဒ္ဓဓမ္မ)ဘွဲ့ရ ပြည်တွင်း၊ ပြည်ပ သင်တန်းသားဦးရေ ၃၆ ပါး/ဦး ရှိပြီဖြစ်ကြောင်းနှင့် တက္ကသိုလ်တွင် ဝိနည်း၊ သုတ္တန်၊ အဘိဓမ္မာ၊ ပါဠိနှင့် ပဋိပတ္တိဘာသာရပ်များအား မြတ်ဗုဒ္ဓ၏ ထေရဝါဒ ဒေသနာတော်နှင့်အညီ ဦးစားပေးသင်ကြားပို့ချပေး လျက်ရှိကြောင်း သိရသည်။ သတင်းစဉ်

# ကျွန်းစုမြို့နယ်အတွင်းရှိ အသေးစားရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့် အသေးစားရေအားလျှပ်စစ်စီမံကိန်း ဖြစ်မြောက်နိုင်စွမ်းရှိသည့်နေရာများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇွန် ၇

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယမန်နေ့က တနင်္သာရီ တိုင်းဒေသကြီး သယ်ဇာတရေးရာဝန်ကြီး ဦးခင်မောင်မြင့်နှင့်အတူ မြိတ်ခရိုင် ကျွန်းစုမြို့နယ်ရှိ အသေးစား ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ များနှင့် ထပ်မံအကောင်အထည်ဖော် ဆောင်ရွက်မည့် အသေးစားရေအားလျှပ်စစ်စီမံကိန်း ဖြစ်မြောက် နိုင်စွမ်းရှိသည့်နေရာများကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။

အကောင်အထည်ဖော်ဆောင်ရွက်

ဦးစွာ နံနက်ပိုင်း၌ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျွန်းစုမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးသို့ ရောက်ရှိ ခဲ့ပြီး ရုံးဝင်းအတွင်းမှ စက်တပ်ဆင်အင်အား ၅၀၀ ကေစီအေ ဒီဇယ်ဂျင်နရေတာ နှစ်လုံးနှင့် ၂၅၀ ကေစီအေ ဒီဇယ်ဂျင်နရေတာ တစ်လုံးတို့ဖြင့် ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးနေမှုကို ကြည့်ရှုစစ်ဆေး ပြီး ဒုတိယဝန်ကြီးက ဤဒေသတွင် လျှပ်စစ် ဓာတ်အားထုတ်လုပ်ရေးအတွက် ကာလရှည်ကြာ အဓိကသုံးစွဲလျက်ရှိသည့် ဒီဇယ်ဆီသုံး လျှပ်စစ် ဓာတ်အားပေးစနစ်များသည် ဓာတ်အားထုတ်လုပ်မှု ကုန်ကျစရိတ်များပြားခြင်းနှင့် အခြားဘေးထွက် ဆိုးကျိုးများရှိခြင်းတို့ကြောင့် အဆိုပါစနစ်များ အသုံးပြုမှုကို လျှော့ချပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အရင်းအမြစ်များမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း ကို ပိုမိုမြှင့်တင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊



ယင်းအတွက် လက်ရှိ အသေးစားရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများ၏ ထုတ်လုပ်မှုစွမ်းရည်ကို မြှင့်တင်ရမည်ဖြစ်ကြောင်း၊ ရရှိမည့် ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင် အရင်းအမြစ်အပေါ်မူတည်၍ အသေးစားရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ၊ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ၊ လေစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံတို့ကို ပေါင်းစပ် ထုတ်လုပ်သည့် Hybrid Mini-grid စနစ် စီမံကိန်းများ ကို အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ် ကြောင်း မှာကြားပြီး ဝန်ထမ်းများကို ထောက်ပံ့ငွေ များ ပေးအပ်ချီးမြှင့်သည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည်

ကတ္တလူကျေးရွာ အသေးစားရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံသို့ရောက်ရှိပြီး လိုက်လံကြည့်ရှု စစ်ဆေးသည်။ အဆိုပါ ကတ္တလူအသေးစားရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံသည် စက်တပ်ဆင် အင်အား ၇၅ ကီလိုဝပ် ဖရန်စစ်တာဘိုင်နှစ်လုံးနှင့် ၅၀ ကီလိုဝပ် Cross Flow တာဘိုင်တစ်လုံးတို့ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်၍ ၁၁ ကေစီ ကောင်းကင် ဓာတ်အားလိုင်းဖြင့် ကျွန်းစုမြို့နှင့် အနီးပတ်ဝန်းကျင် ကျေးရွာများသို့ ဓာတ်အားပို့လွှတ် ဖြန့်ဖြူးပေးလျက် ရှိရာ လျှပ်စစ်ဓာတ်အားကို ယခုထက်ပိုမိုထုတ်လုပ် နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည်

ကျွန်းစုရေလျှောက်တံဆို့ရောက်ရှိပြီး ဒုတိယဝန်ကြီး က လက်ရှိနှင့် အသစ်ထပ်မံတည်ဆောက်မည့် အသေးစားရေအားလျှပ်စစ် စနစ်များဆိုင်ရာ နှိုင်းယှဉ်သုံးသပ်ဆန်းစစ်ရမည့် အချက်များ၊ ရေတို ရေရှည်လုပ်ငန်းစဉ်များနှင့် အခြားလိုအပ်သည်များကို မှာကြားပြီး စူးစမ်းတိုင်းတာရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ဝန်ထမ်းများကို ထောက်ပံ့ငွေ များ ပေးအပ်ချီးမြှင့်သည်။

ကြည့်ရှုစစ်ဆေး

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တာလပိုင်းကျေးရွာအနီး ဂျင်းတောင်အသေးစား ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသို့ ရောက်ရှိရာ ရေပို့လွှတ်ပေးနေသော ရေလွှဲဆည်အတွင်း ရေဝင် ရောက်နေမှု အခြေအနေ၊ ရေလွှဲဆည်မှ ရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံသို့ ရေပို့လွှတ်မှု အခြေ အနေများကို ကြည့်ရှုစစ်ဆေးသည်။

အဆိုပါ ကျေးရွာမီးလင်းကော်မတီမှ ဆောင်ရွက် ထားသည့် အသေးစားရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံရှိ တာဘိုင်နှင့် ဂျင်နရေတာတို့မှာ ကတ္တလူ အသေးစားရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံတွင် နှစ်ပေါင်းများစွာ အသုံးပြုခဲ့ပြီးမှ ဂျင်းတောင်စက်ရုံသို့ ပြောင်းရွှေ့တပ်ဆင်ထားခြင်းဖြစ်၍ လျှပ်စစ် ဓာတ်အား ပြည့်ဝစွာထုတ်လုပ်နိုင်ခြင်းမရှိသဖြင့် ဒေသခံပြည်သူများကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းမှ ထောက်ပံ့ပေးထားသည့် ၂၅၀ ကေစီအေ ဒီဇယ်ဂျင်နရေတာဖြင့်သာ လျှပ်စစ်ဓာတ်အား ထုတ်ယူသုံးစွဲလျက်ရှိရာ လက်ရှိချို့ယွင်းလျက်ရှိသည့် အသေးစားရေအားလျှပ်စစ်စနစ်ကို ပြုပြင်၍ ဓာတ်အားထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။ သတင်းစဉ်

ညအချိန်အိပ်နေချိန်တွင် လျှပ်စစ်မီးများ ပိတ်ထားခြင်းဖြင့် လျှပ်စစ်ကို နေ့စဉ် ရွှေ့တာသင့်ပါသည်

# ၁-၆-၂၀၂၂ ရက်နေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့နှင့် သတင်းမီဒီယာများပြုလုပ်သည့် (၁၅) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ အမေး၊ အဖြေများ

(ယမန်နေ့မှ အဆက်)

သူရိယနေဝန်းသတင်းဌာနမှ သတင်းထောက် ဒေါ်သဇင်ဦးက နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးကမ်းလှမ်းချက်အပေါ် အလေးအနက်ထားပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ လာရောက်ဆွေးနွေးနေကြသည်မှာ လေးဖွဲ့ မြောက်ရှိပြီဖြစ်ကြောင်း၊ NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့အစည်းအပြင် ဆွေးနွေးဆဲ NCA လက်မှတ် ရေးထိုးထားခြင်းမရှိသေးသည့် UWSA “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီအဖွဲ့မှ ဆွေးနွေးနေသည် ကို တွေ့ရကြောင်း၊ အဆိုပါအဖွဲ့အနေဖြင့် လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ကျော်မှ လက်ရှိအချိန်အထိတစ်လျှောက် လုံး ငြိမ်းချမ်းရေးရရှိခဲ့သည့်အပြင် တပ်မတော်နှင့် လည်း စစ်ရေးပြဿနာများမရှိသည့်အဖွဲ့ဖြစ်ကာ အကြမ်းဖက် PDF များနှင့်လည်း ပတ်သက်ဆက်နွယ် ခြင်းမရှိသည့်အတွက် UWSA နှင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ငြိမ်းချမ်းရေးရလဒ်ကိုလည်း များစွာမျှော်လင့်မိပါကြောင်း၊ ဆွေးနွေးဆဲကာလတွင် UWSA အနေဖြင့် Statement တစ်စောင်ကို ထုတ်ပြန် ခဲ့သည်ကိုတွေ့ရကြောင်း။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ် အဆိုပါထုတ်ပြန်ကြေညာချက်တွင် UWSA အနေဖြင့် ပြည်ထောင်စုပြိုကွဲရေးအတွက် ၎င်းတို့ အနေဖြင့် လုပ်ဆောင်မည်မဟုတ်ကြောင်းနှင့် ပြည်ထောင်စုကြီးမလည်း မည်သည့်အချိန်မှ ခွဲထွက် မည်မဟုတ်ဟု ကတိပေးခဲ့ကြောင်း၊ သို့သော် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ကို တောင်းဆိုထား သည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် UWSA နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတို့ မည်သို့သော သဘောတူညီချက်များထားပြီးသည့် အခြေအနေနှင့် ၎င်းတို့တောင်းဆိုချက်အပေါ် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဘက်မှ လိုက်လျောရန်အစီအစဉ် ရှိ/မရှိ နှင့် အခြားအဖွဲ့များနှင့် မည်သို့သော သဘောတူညီချက် များရရှိပြီးဆိုသည်ကို သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်း က UWSA နှင့် တွေ့ဆုံ ဆွေးနွေးမှုနှင့်ပတ်သက်ပြီး ကြေညာချက်ထုတ်ထား သည်ကိုလည်း မီဒီယာများသိပြီးဖြစ်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် UWSA ဒုတိယဥက္ကဋ္ဌတို့ တွေ့ဆုံရာတွင် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ် နှင့်ပတ်သက်ပြီး တင်ပြခဲ့သည့်များရှိကြောင်း၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်နှင့်ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုနှင့်ဖွဲ့စည်းကြောင်း၊ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းများ ရှိကြောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဆိုပါက မည်မျှ နှင့် ဖွဲ့စည်းရမည်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းများ တွင် ခရိုင် မည်မျှပါရှိရမည်ဆိုသည့် ကန့်သတ်ချက်များ ပါရှိကြောင်း၊ ယင်းတို့သည် အခြေခံဥပဒေတွင် မပါသော်လည်း အခြေခံဥပဒေကို မူလရေးဆွဲစဉ် ကတည်းက အခြေခံဥပဒေရေးဆွဲချိန်တွင် ဆွေးနွေးခဲ့ သည့် အခြေခံအချက်အလက်များတွင် ပါပြီးဖြစ် ကြောင်း၊ ယင်းအပေါ်မူတည်ပြီး မိမိတို့ကဆောင်ရွက်ရ ကြောင်း၊ မိမိတို့အနေဖြင့် ဒီမိုကရေစီနှင့် ဖယ်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စုစနစ်ကို သွားမည်ဖြစ် ကြောင်း၊ ထိုစနစ်ကိုသွားရာတွင် အခြေခံဥပဒေပြင်ဆင် စရာရှိသည်များ ပြင်ဆင်ရမည်ဆိုသည်ကို မူဝါဒ အနေဖြင့် တပ်မတော်ဘက်က သဘောတူပြီး ဖြစ်ကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်၍ မီဒီယာတစ်ခုကို ပြောကြားပြီးဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် တိုင်းရင်းသားများဘက်မှ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တောင်းကြောင်း၊ ကိုယ်ပိုင်အုပ်ချုပ် ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုလျှင် မိမိတို့နိုင်ငံသည် ယခင်ကတည်းက ပြည်ထောင်စုအနေဖြင့်တည်ရှိခဲ့ သည့်နိုင်ငံဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် Holding Together နိုင်ငံဖြစ်ပြီး Coming Together နိုင်ငံမဟုတ်



ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ခွဲမထွက်ခွင့်ဆို သည့်အာမခံချက်ကိုတောင်းဆိုခဲ့ကြောင်း၊ ခွဲမထွက် ဆိုသည့်အာမခံချက်ပေးပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိပြီဆိုလျှင် ဘာများထပ်တောင်း စရာလိုသေးသလဲဟု မိမိအနေဖြင့်ပြောခဲ့ကြောင်း၊ မိမိတို့အနေဖြင့် “ဝ” ကိစ္စနှင့်ပတ်သက်လာပြီး မူဝါဒ အားဖြင့် ယခုလိုပုံစံမျိုး သို့မဟုတ် ယခုလိုပုံစံမျိုးထက် ပို၍မြင့်သည့်ပုံစံမျိုးပေးနိုင်ရန်အတွက် ယေဘုယျ မူဝါဒအားဖြင့် ရှိပြီးဖြစ်ပါကြောင်း၊ ယင်းဒေသတစ်ခု တည်းမဟုတ်ဘဲ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ် များတွင်လည်း ယခုထက်ပိုဆောင်ရွက်ခွင့်၊ ပြဋ္ဌာန်း ခွင့်များကို မူဝါဒအားဖြင့် သဘောတူညီပြီးဖြစ်ကြောင်း၊ မိမိပြောခဲ့သည့် နိုင်ငံတိုင်း နိုင်ငံတိုင်းတွင် ဒီမိုကရေစီ စနစ်/ဖက်ဒရယ်စနစ်ကျင့်သုံးရာတွင် တစ်ပုံစံတည်း တစ်ထပ်တည်းမရှိနိုင်ကြောင်း၊ မိမိတို့နိုင်ငံ၏သမိုင်း ကြောင်း၊ လူမျိုးရေး၊ ပြည်တွင်းရေးအခြေအနေ၊ ပတ်ဝန်းကျင်အခြေအနေတို့နှင့် လိုက်လျောညီထွေ ရှိပြီး သင့်လျော်သည့် အကောင်းဆုံးဖြစ်သည့်ပုံစံ လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ယင်းသို့လုပ်ဆောင်နိုင် ရန် ဆွေးနွေးညှိနှိုင်းအခြေပြုခြင်းဖြစ်ကြောင်း၊ ယခု လုပ်ဆောင်နေခြင်းသည် ယင်းသို့လုပ်ဆောင်နိုင်ရန် အတွက် ဆွေးနွေးနေခြင်းဖြစ်ကြောင်း၊ အခြေခံဥပဒေ တွင်အဓိကပြဋ္ဌာန်းထားသည်မှာ ပုဒ်မ-၄၃၆ (က)(ခ) တွင် အခြေခံဥပဒေကို ပြင်ဆင်ရန်အတွက် ၇၅ ရာခိုင်နှုန်းကျော်က (က) တွင် သဘောတူရမည် ဖြစ်ကြောင်း။

ပုဒ်မပေါင်း ၃၀၀ ခန့် ထို့နောက် ဆန္ဒခံယူပွဲပြုလုပ်ပြီး ၅၀ ရာခိုင်နှုန်း ကျော်က သဘောတူညီလျှင် ရရှိရမည်ဖြစ်ကြောင်း၊ အဆိုပါပုဒ်မများသည် ပုဒ်မပေါင်း ၃၀၀ ခန့်ရှိမည် ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် နိုင်ငံတော်ဝန်ကြီးချုပ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တစ်ဦးတည်းဖြစ်သောကြောင့် ယခုအချိန်တွင် တပ်မတော်နှင့် သဘောတူညီမှုရှိပြီး ဆိုလျှင် နောင်လွှတ်တော်တွင် တိုင်းရင်းသားများ၏ အခွင့်အရေးနှင့်ပတ်သက်၍ တပ်မတော်က သဘော တူညီပြီးဖြစ်ကြောင်း၊ ထိုလွှတ်တော်အထဲရောက်ရှိလာ မည့် လွှတ်တော်အမတ်များကလည်း သဘောတူကြ မည်ဖြစ်ကြောင်း၊ ထို့ပြင် နိုင်ငံရေးပါတီများဖြင့်လည်း ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း၊ နိုင်ငံရေးပါတီများ နှင့် ဆွေးနွေးရခြင်းမှာ အဆိုပါနိုင်ငံရေးပါတီများက နောင်တစ်ချိန်တွင် လွှတ်တော်ဖြစ်လာကြမည်ဖြစ် သောကြောင့် ၎င်းတို့၏ သဘောထားများကို ကြိုတင် စုစည်းခြင်းများ၊ ဆွေးနွေးခြင်းများ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး အနှစ်ချုပ် ပြောရလျှင် ပါတီစုံဒီမိုကရေစီစနစ်ကို အာမခံပြီး ဖြစ်ကြောင်း၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကိုအခြေခံ သည့် ပြည်ထောင်စုစနစ် တည်ဆောက်ရေးကို အာမခံပြီးဖြစ်ကြောင်း၊ ယင်းမူဘောင်နှစ်ခုမှညှိနှိုင်း ဆွေးနွေးတိုင်ပင်အခြေပြုပြီး လုပ်၍ရသမျှအရာများ ကိုမူဝါဒသဘောထားအရမိမိတို့အနေဖြင့်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

One News သတင်းဌာနမှ ဦးသွင်ထူးအောင်က မကြာသေးခင်ကာလက အမေရိကန်သမ္မတသည် ဂျပန်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံသို့ သွားခဲ့သည် ကို တွေ့ရကြောင်း၊ ထိုခရီးစဉ်တွင် ဂျပန်နှင့်ကိုရီးယား ပြည်သူ့အချို့ ဆန္ဒပြကြသည်ကို တွေ့ရကြောင်း၊ ထိုခရီးစဉ်တွင် အမေရိကန်သမ္မတအနေဖြင့် ထိုင်ဝမ် ကိစ္စနှင့်ပတ်သက်၍ ထိုင်ဝမ်ကို အကာအကွယ်ပေး မည့်ပုံစံပြောကြားသွားသည်ကို တွေ့ရကြောင်း၊ ယင်း ကိစ္စနှင့်ပတ်သက်ပြီး မြန်မာအစိုးရ၏ ရပ်တည်ချက် မည်ကဲ့သို့ရှိသည်ကို သိလိုပါကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ယင်းကိစ္စတွင် အမေရိကန်သမ္မတ၏ ပြောကြားချက်များကို အချို့ သတင်းများတွင် တွေ့ရကြောင်း၊ ထိုင်ဝမ်နှင့်ပတ်သက် လျှင် ယူကရိန်းနိုင်ငံနှင့်မတူဘဲ ထိုင်ဝမ်ကို အကာအကွယ် ပေးမည့်ပုံစံ ပြောခဲ့ခြင်းရှိကြောင်း၊ အာရှ-ပစိဖိတ် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာနှင့် ပတ်သက်ပြီး ပြောကြားခဲ့ခြင်းရှိကြောင်း၊ တရုတ်နိုင်ငံဘက်က အာရှ-ပစိဖိတ်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ မဟာ ဗျူဟာသဘောတရားများနှင့်ပတ်သက်ပြီး အချို့ စကားလုံးများသည် ထောင်ချောက်များဖြစ်သည်ဆို သည့်သဘောမျိုး ပြောကြားသည်ကို တွေ့ရကြောင်း။

တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံသည် မဟာဗျူဟာ ဆွေးနွေးပေါက်ဖော်နိုင်ငံများဖြစ်ကြောင်း၊ တစ်လျှောက် လုံး ထိုသို့ရပ်တည်မည်ဖြစ်ကြောင်း၊ တရုတ်ပြည်သူ သမ္မတနိုင်ငံကို စတင်ထူထောင်ပြီးကြေညာသည့်နေ့ တွင် အစောဆုံးအသိအမှတ်ပြုသည့် နိုင်ငံများတွင် မြန်မာနိုင်ငံပါဝင်ကြောင်း၊ မိမိမှတ်မိသလောက် အစောဆုံးအသိအမှတ်ပြုသည့်နိုင်ငံများက ရုရှား နိုင်ငံနှင့် မြန်မာနိုင်ငံဖြစ်ကြောင်း၊ ရုရှားနိုင်ငံနှင့် မြန်မာ နိုင်ငံသည် တစ်နေ့တည်းတွင် အချိန်ပိုင်းသာကွာပြီး အစောဆုံး အသိအမှတ်ပြုခဲ့ခြင်းဖြစ်ကြောင်း၊ ယခင် ကတည်းကတိုင် NLD လက်ထက်တွင် တရုတ်သမ္မတ လာစဉ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့် တွေ့ဆုံခဲ့ကြောင်း၊ မိမိတို့တပ်မတော် သည် ထိုစဉ်ကတည်းက One China Policy တရုတ် တစ်နိုင်ငံတည်း မူဝါဒအပေါ်တွင် ပြတ်ပြတ်သားသား ရပ်တည်ခဲ့ကြောင်း၊ ယခုအချိန်တွင်လည်း မိမိတို့မူဝါဒ သည် မပြောင်းလဲကြောင်း၊ One China Policy တရုတ် တစ်နိုင်ငံတည်း မူဝါဒအပေါ်တွင် မိမိတို့ပြတ်ပြတ် သားသားရပ်တည်မည်ဟု ပြောလိုကြောင်း ပြန်လည် ဖြေကြားသည်။

ဝင်ငွေထွက်ငွေမမျှတမှုများ Bloomberg Myanmar သတင်းဌာနမှ သတင်းထောက် ဦးမြင့်ဇော်က လက်ရှိတွင် စက်သုံး ဆီ ဈေးနှုန်းများတက်နေပြီး လျှပ်စစ်မီးများကလည်း ပုံမှန်မရကြောင်း၊ မိမိတို့နေ့စဉ်အသုံးပြုနေသည့် အခြေခံစားသောက်ကုန်ပစ္စည်းများက ဈေးများ

တက်နေကြောင်း၊ ယခုအချိန်တွင် ဘဲဥတစ်လုံး ၃၀၀ ကျပ်ခန့် ဖြစ်နေကြောင်း၊ ဝင်ငွေထွက်ငွေမမျှတမှုများ ကြီးမားလာကြောင်း၊ ထိုအခြေအနေများကို နိုင်ငံတော်အစိုးရအနေဖြင့် မည်ကဲ့သို့စီမံဆောင်ရွက် သွားမည်ကို သိလိုပါကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ဓာတ်ဆီ၊ ဒီဇယ်ဆီ ဈေးနှုန်းနှင့်ပတ်သက်ပြီး ဖြစ်ပေါ်နေခြင်း နှစ်မျိုးရှိ ကြောင်း၊ နံပါတ်တစ်အနေဖြင့် ဈေးနှုန်းနှင့် ပတ်သက် ပြီး ပြောကြားကြောင်း၊ နံပါတ်နှစ်အနေဖြင့် ဝယ်လို့မရ ဘူးဆိုပြီး ပြောကြားသည်များရှိကြောင်း၊ ဈေးနှုန်းများ နှင့်ပတ်သက်ပြီး နှိုင်းယှဉ်ကြည့်လျှင် အိမ်နီးနားချင်း နိုင်ငံများနှင့် အာရှတွင်းနိုင်ငံများ၏ ဈေးနှုန်းများ ရှိကြောင်း၊ ဆီဈေးနှုန်းတက်ခြင်းသည် တစ်ကမ္ဘာလုံး တွင် ဖြစ်နေကြောင်း၊ အာဆီယံနိုင်ငံများ၏ ဆီဈေးနှုန်း နှင့်နှိုင်းယှဉ်ကြည့်လျှင် သိနိုင်ကြောင်း၊ မြန်မာနိုင်ငံတွင် ဓာတ်ဆီ တစ်လီတာ ၁ ဒသမ ၂ ဒေါ်လာရှိကြောင်း၊ ဗီယက်နမ်နိုင်ငံတွင် ၁ ဒသမ ၃ ဒေါ်လာ၊ ထိုင်းနိုင်ငံတွင် ၁ ဒသမ ၅ ဒေါ်လာ၊ စင်ကာပူနိုင်ငံတွင် ၂ ဒသမ ၂ ဒေါ်လာ၊ ဖိလစ်ပိုင်နိုင်ငံတွင် ၁ ဒသမ ၄ ဒေါ်လာ၊ မလေးရှားနိုင်ငံနှင့် ဘရူနိုင်းနိုင်ငံတို့တွင် သူညီ ဒသမ ၄ ဒေါ်လာ၊ လာအိုနိုင်ငံတွင် ၁ ဒသမ ၆ ဒေါ်လာ၊ အင်ဒိုနီးရှားနိုင်ငံတွင် ၁ ဒသမ ၂ ဒေါ်လာ၊ ကမ္ဘောဒီးယား နိုင်ငံတွင် ၁ ဒသမ ၃ ဒေါ်လာ ထိုအာဆီယံ ၁၀ နိုင်ငံများ ထဲတွင် မြန်မာနိုင်ငံထက် ဈေးလျော့သည့်နိုင်ငံသည် မလေးရှားနိုင်ငံနှင့် ဘရူနိုင်းနိုင်ငံတို့ ဖြစ်ကြောင်း။

ကျန်သည့်နိုင်ငံများသည် မိမိတို့နိုင်ငံထက် ဓာတ်ဆီဈေးနှုန်းကြီးကြောင်း၊ အိမ်နီးချင်းနိုင်ငံများ ဖြစ်သည့် တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံများ၏ ဓာတ်ဆီဈေးနှုန်းကို နှိုင်းယှဉ်ကြည့်လျှင် တွေ့နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံနှင့် ဆီဈေးနှုန်း မတိမ်းမယိမ်းဖြစ်နေသည့်နိုင်ငံများ၊ ဆီဈေးကြီးသည့် နိုင်ငံများရှိကြောင်း၊ ယင်းသည် နိုင်ငံတကာတွင် ဖြစ်ပျက်နေသည့် ဆီဈေးနှုန်းများဖြစ်ကြောင်း၊ ဆီဈေးနှုန်းများကို အစိုးရအနေဖြင့် အတတ်နိုင်ဆုံး သက်သာအောင်လုပ်ပေးနိုင်သည့် နည်းလမ်းနှစ်လမ်းရှိ ကြောင်း၊ နံပါတ်တစ်နည်းလမ်းက ဆီနှင့်ပတ်သက်ပြီး အခွန်နှုန်းဖြစ်ကြောင်း၊ အစိုးရကလည်း ဓာတ်ဆီကို မဝယ်ကြောင်း၊ ကုန်သည်များကပဲ ဝယ်ယူပြီးတင်သွင်း ကြောင်း၊ တင်သွင်းလာပြီး ခွင့်ပြုပေးခြင်းဖြစ်ကြောင်း၊ ဆီနှင့်ပတ်သက်ပြီး မိမိတို့အခွန်နှုန်းကို အနိမ့်ဆုံးဖြစ် အောင် လျှော့ချလုပ်ဆောင်ပေးထားကြောင်း၊ ဆီနှင့် ပတ်သက်ပြီး ကြိုက်သည့်နေရာတွင်ဝယ် ဝယ်ပြီးလျှင် ဒေသအတွင်းတွင်ရှိသည့် စင်ကာပူက MOPE ဈေးနှုန်း ကိုအခြေခံပြီးတွက်ချက်ကြောင်း၊ နေ့စဉ်ဖြစ်နေသည့် အခြေခံဈေးနှုန်းအပေါ်တွင် နံပါတ်တစ်က အခွန် ထပ်ပေါင်းကြောင်း၊ နံပါတ်နှစ်က ပြည်တွင်းခရီး အကွာအဝေးကို ဆိုလိုခြင်းဖြစ်ကြောင်း၊ ရန်ကုန်တွင် ရှိသည့် ဆီဈေးနှုန်းနှင့် မန္တလေးတွင်ရှိသည့် ဆီဈေးနှုန်း မတူနိုင်ကြောင်း၊ ခရီးအကွာအဝေးကိုကြည့်ပြီး အနိမ့်ဆုံး၊ အမြင့်ဆုံး မည်သည့်ဈေးနှုန်းဖြင့် သတ်မှတ် ရမည်ဟူ၍ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ကမ္ဘာ စွမ်းအင် ဆီဈေးနှုန်းမငြိမ်သက်သဖြင့် မြန်မာနိုင်ငံတွင်း ဆီဈေးနှုန်းသည် ကမ္ဘာစွမ်းအင်ဆီဈေးနှင့်အညီ ဖြစ်နေမည်ဖြစ်ကြောင်း။

ဓာတ်ဆီ၊ ဒီဇယ်လုံလောက်မှုသည် ၁၆ ရက်အထိ အပြည့်အစုံ တင်သွင်းပြီးပြီဖြစ်ကြောင်း၊ သို့သော် လမ်းခရီး နှောင့်နှေးကြန့်ကြာနိုင်ခြင်းရှိကြောင်း၊ အချို့က အချင်းချင်းအပြစ်ပြောကြားကြောင်း၊ ကုန်သည် အနေဖြင့် ယနေ့ပေါက်ဈေးအပေါ်မူတည်ပြီး တွက်ခြင်း ဖြစ်ကြောင်း၊ တင်သွင်းလာသည့်ဈေးနှုန်းအပေါ်မူတည် ပေါင်းပြီး ဈေးနှုန်းသတ်မှတ်ကြောင်း၊ အချို့နေရာ များတွင် နောက်နေ့ဈေးနှုန်းတက်နိုင်သည့်အယူအဆ ဖြင့် လမ်းခရီးတွင် ကြန့်ကြာနေခြင်းမျိုးရှိကြောင်း၊

★ စာမျက်နှာ ၁၀ မှ

ပြည်တွင်းလမ်းခရီးတွင် ကြန့်ကြာနေခြင်းမျိုးလည်း ရှိကြောင်း၊ ယင်းကိစ္စများကို ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း။

ကမ္ဘာ့ကုန်ဈေးနှုန်းများ

သို့သော် ကုန်သည်များသည် အမြဲရှုံးနေသည်လားဆိုလျှင် အမြဲရှုံးကြောင်း၊ ၎င်းတို့ ဝယ်လာသည့် ဈေးနှုန်းသည် ယနေ့ပေါက်ဈေးထက်နည်းနေလျှင် မြတ်ခြင်း၊ ယနေ့ပေါက်ဈေးသည် ၎င်းတို့ဝယ်လာသည့်ဈေးနှုန်းနှင့်မကိုက်လျှင် ရှုံးခြင်းများလည်း ရှိကြောင်း၊ ထိုအကွာအဟွာကြားထဲ၌ ရှုံးသည့်အချိန်တွင် အချို့ရပ်တန့်နေခြင်းမျိုးရှိကြောင်း၊ ထို့ကြောင့် အစိုးရအနေဖြင့် ယင်းကိစ္စများကိုမဖြစ်အောင် ထိန်းညှိဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဈေးကွက်စီးပွားရေးစနစ်များတွင် ကမ္ဘာ့ကုန်ဈေးနှုန်းများကိုလိုက်ပြီး ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် အစိုးရအနေဖြင့် အတတ်နိုင်ဆုံးအပိုင်းဖြစ်သည့် အခွန်အနည်းဆုံးလျှော့ကောက်ခံခြင်း၊ ထိန်းညှိပေးသည့်လုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိသည်ဟု မိမိပြောလိုကြောင်း ပြန်လည်ဖြေကြားသည်။

Trend ဂျာနယ်မှ အယ်ဒီတာချုပ် ဦးဝဏ္ဏက KIA ခေါင်းဆောင် ဗိုလ်ချုပ်ကြီးအင်ဘန်လကို လွန်ခဲ့သည့်နှစ်ပတ်က အွန်လိုင်းစာမျက်နှာ၌ နယ်စပ်တစ်နေရာတွင် တုတ်ကောက်ကြီးဖြင့် တွေ့ရကြောင်း၊ KIA ခေါင်းဆောင်ထွက်လာသည့်အတွက် တုတ်ကောက်နှင့်လည်းဖြစ်နေပြီး ကျန်းမာရေးမကောင်းကြောင်း၊ ယင်းကြောင့် ဗိုလ်ချုပ်ဝတ်မော်၊ ဗိုလ်ချုပ်ဂန်ရှောင်တို့က လွှဲယူတော့မည်လား၊ KIA သည် တပ်မတော်အစိုးရလက်ထက်ကတည်းက ငြိမ်းချမ်းရေးကိစ္စများ လုပ်ဆောင်သော်လည်း ယခုထိ မပါဝင်ကြောင်း၊ PDF များကို သင်တန်းပေးခြင်း၊ လက်နက်ထောက်ပံ့ခြင်းမျိုးလည်း ရှိကြောင်း၊ ၎င်းတို့နှင့်ပတ်သက်ပြီး ဗိုလ်ချုပ်တို့အနေဖြင့် မည်သို့လုပ်ဆောင်မည်လဲဆိုသည်ကို သိလိုပါကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက လူမှုကွန်ရက်စာမျက်နှာပေါ်မှ KIA ခေါင်းဆောင်အင်ဘန်လသည် တံတားတစ်ခုပေါ်တွင် တုတ်ကောက်ဖြင့် ရိုက်ထားသည့်ပုံကို အချို့တွေ့ရကြောင်း၊ အချို့က မှတ်ချက်အမျိုးမျိုးပေးကြကြောင်း၊ KIA တွင် ဝတ်မော်တို့ကို နေရာလွှဲပြောင်းပေးမည်ဆိုသည့် သတင်းများလည်း ကြားရကြောင်း၊ ၎င်းတို့နှင့်ပတ်သက်ပြီး KIA ခေါင်းဆောင်ဇော်မင်းထွန်းက အသိပေးသွားမည်ဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် အားပေးအားမြှောက်လုပ်နေခြင်းများကိုလည်း တွေ့ရကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးမြောက်ပိုင်း၊ မန္တလေးမြို့တို့တွင် တွေ့လိုက်သည့်လက်နက်များသည် ယင်းအဖွဲ့အစည်းက ထုတ်နေသည့်လက်နက်များဖြစ်ကြောင်း၊ ၎င်းတို့ကိုယ်တိုင်ဝင်ရောက်ပတ်သက်ပြီး စစ်ကိုင်းတိုင်းဒေသကြီးမြောက်ဘက်မှ အောက်ပိုင်းအထိရောက်လာပြီး အကုန်လုံးက PDF များနှင့်ပူးပေါင်းကာ အဖျက်လုပ်ငန်းများလုပ်ဆောင်နေကြောင်း၊ သတင်းများကို ရရှိလာလျှင် ဆက်လက်ပြောပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

ကျောင်းသား ကျောင်းသူများ၏ လုံခြုံရေး

Voice of Myanmar သတင်းဌာနမှ သတင်းထောက် ဦးမောင်မောင်ထွန်းက KNU အဖွဲ့မှ ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး တက်လိုသည့်အဖွဲ့၊ မတက်လိုသည့်အဖွဲ့ဟု သဘောထားကွဲလွဲနေသည်ဟု ကြားသိရကြောင်း၊ ယင်းကိစ္စပေါ်တွင် KNU ဥက္ကဋ္ဌအနေဖြင့် ကျန်သည့်အဖွဲ့ဝင်များနှင့်လည်း အငြင်းပွားမှုများရှိသည်ဟု ကြားသိရကြောင်း၊ KNU က တက်ရောက်မည့်သူများရှိသည်ဟု ကြားသိရသည့်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏



အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၂၀၂၁ ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်အမှာ စကားပြောကြား

သဘောထားကို သိလိုကြောင်း၊ ကျောင်းပြန်ဖွင့်လျှင် CDM ဆရာ ဆရာမများ ပြန်လာမည်ဆိုပါက လစာဖြတ်မည်လား၊ ဖမ်းဆီးချုပ်နှောင်ထားမည်လားဆိုသည်ကို သိလိုပါကြောင်း၊ အစားထိုး ဆရာ ဆရာမများကို မည်သည့်အရည်အချင်းနှင့် ခန့်ထားသည်ကို သိလိုကြောင်း၊ ကျောင်းသား ကျောင်းသူများ၏ လုံခြုံရေးအတွက် မည်သို့စီစဉ်ထားသည်ကို သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက KNU အဖွဲ့နှင့် ပတ်သက်ပြီး မိမိတို့ ငြိမ်းချမ်းရေးဆွေးနွေးမှုမတိုင်ခင် စတင်ဖိတ်ခေါ်ခဲ့စဉ်ကပင် သတင်းကြားသိရကြောင်း၊ ၎င်းတို့လည်း ကြေညာထားကြောင်း၊ KNU အဖွဲ့ထဲ၌ မဲခွဲဆုံးဖြတ်မှုများ၊ ဗဟိုကော်မတီမှဥက္ကဋ္ဌ သဘာဝဘေးကင်းရေး ဘဏ္ဍာရေးအဖွဲ့၊ ကျန်သည့်သူများ တက်ရောက်ရန် သဘောထားတင်းမာပြီး တက်ရောက်ရန် သဘောထားမတူသည့်အတွက်ကြောင့် ထိုကိစ္စနှင့်ပတ်သက်ပြီး မတက်ရောက်ဖြစ်ဟု သတင်းကြားသိရကြောင်း၊ ယခုနောက်ပိုင်းတွင်လည်း ထပ်မံပြီး သဘောထားကွဲလွဲကြသည်ဟု ကြားသိရကြောင်း၊ ထိုသတင်းကို မိမိတို့အတည်မပြုနိုင်သေးကြောင်း၊ တက်လိုသည့် အဖွဲ့များလည်းရှိသည်ဟု ကြားသိရကြောင်း၊ မိမိတို့အနေဖြင့် KNU အဖွဲ့မှ မဟုတ်ဘဲ ကျန်သည့်အဖွဲ့များကိုလည်း သဘောထားတစ်ခုတည်းဖြစ်ကြောင်း၊ မိမိတို့က ဖိတ်ခေါ်ထားသည့် အတိုင်း လာရောက်မည်ဆိုလျှင် မိမိတို့အနေဖြင့် ကြိုဆိုလျက်ရှိကြောင်း၊ မိမိတို့က နံပါတ်တစ် ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်ဟု သတ်မှတ်ထားကြောင်း၊ နံပါတ်နှစ် ပြည်ထောင်စုအကျိုးအတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း။

CDM ဆရာ ဆရာမများနှင့်ပတ်သက်ပြီး မနေ့ကလည်း ထပ်မံ၍အချိန်တိုးမြှင့်ပေးထားကြောင်း၊ စာရင်းအရ ၅၀၀၀ ကျော် ပြန်လည်ပြီး အလုပ်ဝင်ရောက်ရန် စာရင်းတင်သွင်းထားသည်မှာ စာရင်းအရ ၅၀၀၀ ကျော်တွေ့ရကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဖြေကြားပေးမည်ဖြစ်ကြောင်း၊ အစားထိုး ဆရာ ဆရာမများနှင့်ပတ်သက်ပြီး မိမိတို့က နေ့စဉ်သတင်းလည်း ထုတ်ပြန်ထားကြောင်း၊ ၎င်းတို့ကို သင်တန်းများပေးခဲ့ကြောင်း၊ သင်တန်းများပေးခဲ့ပြီးဆောင်ရွက်ခဲ့ကြောင်း၊ ကျောင်းဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများ၊ ကျောင်းလုံခြုံရေးနှင့်ပတ်သက်ပြီး ယခင်နှစ်က ကျောင်းဖွင့်သည့်အချိန်၌ မိမိတို့ဆောင်ရွက်ခဲ့ကြောင်း၊ လုံခြုံရေးအဖွဲ့အစည်းများ အပြင် ကျောင်းသားမိဘများ၊ ရပ်မိရပ်ဖုများ၊ စစ်မှုထမ်းဟောင်းများလည်း ပါဝင်ဆောင်ရွက်ပေးခဲ့ကြောင်း၊ ယခုနှစ်တွင်လည်း ယခင်နှစ်ကထက် ပိုမိုလုံခြုံမှုရှိအောင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ထို့နောက် CDM ဆရာ ဆရာမများနှင့်ပတ်သက်ပြီး ပြန်လည်ဝင်ရောက်မှု လုပ်ထုံးလုပ်နည်းများ အစားထိုး ဆရာ ဆရာမများကိစ္စကို ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးမှ အသေးစိတ်ရှင်းပြမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

မွမ်းမံသင်တန်းများ

ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက CDM လုပ်ပြီး ပြန်လည်ဝင်ရောက်လာသည့်ဆရာ ဆရာမများကို မိမိတို့က ပြန်လည်စစ်ဆေးပြီး ခန့်အပ်

ထားသည်မှာ ၅၀ ကျော်ရှိပြီဖြစ်ကြောင်း၊ ၎င်းတို့အားလုံးလည်း အေးအေးချမ်းချမ်းနှင့် စာသင်ကြကြောင်း၊ လစာဖြတ်ခြင်း၊ ဖမ်းဆီးချုပ်နှောင်ထားခြင်းတို့ မရှိကြောင်း၊ လိုအပ်သည့် ဆရာ ဆရာမများကို နေ့စဉ်သတင်းစာများတွင် ကြော်ငြာထည့်၍ ခေါ်ယူခဲ့ပြီး စာမေးပွဲစစ်ခဲ့ကြောင်း၊ မွမ်းမံသင်တန်းများ တက်ခိုင်းပြီးမှသာ ကျောင်းများသို့ စေလွှတ်ခဲ့ကြောင်း ဖြည့်စွက်ဖြေကြားသည်။

နိုင်ငံတော်နှင့်ပြည်သူ

Myanmar Nation Voices မှ သတင်းထောက် ရဲလင်းထွန်းက ကျောင်းအပ်နှံရေးဆောင်ရွက်ရာတွင် အခက်ခဲပေါင်းစုံရှိနေပါကြောင်း၊ စာသင်ခန်းကို သွားချင်သည့် ကျောင်းသား ကျောင်းသူများကိုလည်း စာသင်ခန်းတွင်းမဝင်ရောက်နိုင်အောင် နည်းမျိုးစုံဖြင့် နှောင့်ယှက်နေကြပါကြောင်း၊ အကြမ်းဖက် ဟန့်တားနှောင့်ယှက်နေကြသူများကို ဖမ်းဆီးမိလျှင် စစ်ဆေးပြီး ပြစ်မှုများထင်ရှားလျှင် သေဒဏ်စီရင်ချမှတ်သည်ဟု သိရပါကြောင်း၊ ကျောင်းသား ကျောင်းသူများ ပညာသင်ခွင့်မရအောင် ဟန့်တားနှောင့်ယှက်နေခြင်းမှာ အနာဂတ်အတွက် ရင်လေးဖွယ်ရာဖြစ်ပါကြောင်း၊ အစိုးရနှင့် တပ်မတော်ကိုသာ မျက်နှာလှဲပုတ်ချနေမည့်အစား ဗိုလ်ချုပ်ပြောခဲ့သကဲ့သို့ပြည်သူများကလည်း တစ်ဖက်တစ်လမ်းက ကူညီသင့်သည့် အရေးကိစ္စဖြစ်ကြောင်း၊ အကယ်၍ ပြည်သူများက ကူညီမည်ဆိုလျှင် အစိုးရနှင့် တပ်မတော်အနေဖြင့် မည်သို့ မည်ပုံစီစဉ်ပေးနိုင်မည်ဆိုသည်ကို သိလိုကြောင်း၊ ပြည်သူများ၏ ကူညီမှုကို လက်ခံနိုင်မည်လားဆိုသည်ကို သိချင်ကြောင်း၊ သေဒဏ်စီရင်ချက်ချခံရသည့် အကြမ်းဖက်များကို သေဒဏ်အစား အမှန်တကယ် သေမိန့်ပေးစေလိုပါကြောင်း၊ မဟုတ်လျှင် လွတ်ငြိမ်းချမ်းသာခွင့် အဆက်ဆက်များနှင့် ပြစ်ဒဏ်များပေးလျော့လာပြီး အချိန်တန် လွတ်မည်ဆိုသည့် အတွေးများနှင့် သေဒဏ်ပြစ်မှုကို မကြောက်လန့်ဘဲ ဆက်လက်ပြီး အကြမ်းဖက်ဖျက်ဆီးကာ နိုင်ငံတော်နှင့်ပြည်သူကို ဆက်လက်နှောင့်ယှက်နေမည်ဖြစ်ကြောင်း၊ သေဒဏ်အစား သေမိန့်ကို အမှန်တကယ်ပေးမည်လားဆိုသည်ကို သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက မိမိတို့ ကျောင်းများ လုံခြုံရေးနှင့်ပတ်သက်ပြီး ပြည်သူလူထုပါဝင်နိုင်မည်ဆိုလျှင် မည်သူမဆို လျှိုက်လှဲစွာပါဝင်နိုင်သည်ဟု ပြောလိုကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ကျောင်းရပ်မိ၊ ရပ်ဖများလည်း ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ယခုနောက်ပိုင်းတွင် ရာဇဝတ်မှုများ ကျူးလွန်ရာ၌ ရည်ရွယ်ချက်ရှိရှိ အစီအစဉ်တကျ ကျူးလွန်သည်များတွေ့ရကြောင်း၊ ရက်ရက်စက်စက် သတ်ဖြတ်သည်များ တွေ့ရကြောင်း၊ ထို့ကြောင့် တရားဥပဒေဆိုသည်မှာ အားလုံးကို ညီတူညီမျှတရားစီရင်ရန်ဖြစ်ကြောင်း၊ နစ်နာသူများနှင့် နစ်နာဆုံးရှုံးအောင်ပြုလုပ်သူများ၏ကြားထဲတွင် မိမိတို့က မျှတသည့် တရားစီရင်ရေးဖြစ်ရန်၊ မျှတသည့်ပြစ်မှု၊ ပြစ်ဒဏ်များဖြစ်မှသာလျှင် တရားဥပဒေထိရောက်မှာ ဖြစ်ကြောင်း၊ မိမိတို့အစိုးရအနေဖြင့် အကြမ်းဖက်မှုများကို ထိရောက်စွာဟန့်တားစေနိုင်သည့် အပြစ်ပေးမှုမျိုးဖြစ်အောင် ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ ပါဝင်ဆောင်ရွက်၍ရကြောင်း၊ ကျောင်းများ၏ လုံခြုံ

ရေးနှင့်ပတ်သက်ပြီး ကူညီဆောင်ရွက်ခဲ့ခြင်း ရှိကြောင်း၊ ကျောင်းသား ကျောင်းသူနှင့် ကျောင်းဝင်း လုံခြုံရေးတို့တွင် ပြည်သူလူထုများ ပါဝင်လာမည်ဆိုပါက မိမိတို့အနေဖြင့် အချိန်မရွေးလက်ကမ်း ကြိုဆိုလျက်ရှိကြောင်း၊ မိမိတို့နှင့်ပူးပေါင်း ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ အချို့နေရာများ၌ ပြည်သူလူထုပါဝင်သည့်လုံခြုံရေးစနစ်နှင့် ကာကွယ်ရေးစနစ်ဟု ပြောခဲ့ကြောင်း၊ အချို့ဒေသတွင် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ လက်တွေ့အကောင်အထည်ဖော်ပြီး ပြည်သူ့စစ်များနှင့် လက်တွဲဆောင်ရွက်လျက်ရှိကြောင်း၊ နယ်တွင်ဖြစ်စေ၊ မြို့ပေါ်တွင်ဖြစ်စေ၊ လုံခြုံရေးအဖွဲ့များ၊ ပြည်သူ့စစ်အဖွဲ့များနှင့်ပူးပေါင်းပြီး ပါဝင်ဆောင်ရွက်သွားမည်ဆိုလျှင် အသိအမှတ်ပြုပါကြောင်းနှင့် တတ်နိုင်သည့်ဘက်မှ ပူးပေါင်းဆောင်ရွက်ကြရန် မေတ္တာရပ်ခံလိုကြောင်း ပြန်လည်ဖြေကြားသည်။

မြန်မာသံတော်ဆင့်သတင်းဌာနမှ သတင်းထောက် ဦးကိုကိုကြီးက တပ်မတော်အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံးကို ငြိမ်းချမ်းရေးဖိတ်ခေါ် ဆွေးနွေးပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကိုယ်တိုင် NCA လက်မှတ်ထိုးထားသော အဖွဲ့များ၊ မထိုးရသေးသော အဖွဲ့များနှင့် တွေ့ဆုံခြင်းများကို နိုင်ငံပိုင်သတင်းစာများတွင် တွေ့ရကြောင်း၊ တစ်ချိန်တည်းတွင် တပ်မတော်အနေဖြင့် တစ်နိုင်လုံး အပစ်အခတ်ရပ်စဲရေး ပြုလုပ်ထားသည်ကိုလည်း တွေ့ရကြောင်း၊ ထိုကဲ့သို့ ငြိမ်းချမ်းရေးဖိတ်ခေါ်၍ အပစ်အခတ်ရပ်စဲထားသည့်အချိန်တွင် ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ သေဘောဘိုးစခန်းကို KNU နှင့် အပေါင်းအပါအဖွဲ့များက သိမ်းပိုက်ခဲ့သည်ဟု သိရပါကြောင်း၊ ယခုအခါ တပ်မတော်နှင့် နယ်ခြားစောင့် BGF တပ်ဖွဲ့များက ပြန်လည်တိုက်ခိုက်နေသည်ကိုလည်း သိရှိရကြောင်း၊ သေဘောဘိုးစခန်း၏ နောက်ဆုံးဖြစ်စဉ်အခြေအနေကို သိလိုပါကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ယင်းစခန်းသည် ယခင်က တပ်စုအဆင့်အင်အား တပ်စွဲခဲ့သည့်စခန်းဖြစ်ကြောင်း၊ ရန်သူမှ အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်ခံခဲ့ရပြီး တပ်မတော်ဘက်မှလည်း ပြန်လည်ချေမှုန်းခဲ့ကြောင်း၊ ရန်သူဘက်တွင် တော်တော်များများ အထိနာကြောင်း၊ မိမိတို့ဘက်တွင်လည်း ဒဏ်ရာရရှိသူများ၊ ပျောက်ဆုံးသူများလည်း ရှိပါကြောင်း၊ တပ်မတော်အနေဖြင့် လိုအပ်သည့်နေရာများတွင် စစ်ဆင်ရေးများဆောင်ရွက်နေကြောင်း၊ စစ်ဆင်ရေးကိစ္စဖြစ်သည့်အတွက် လိုအပ်သည့်နေရာများတွင် လိုအပ်သောလုံခြုံရေးဆောင်ရွက်မှုများ၊ လိုအပ်သော စစ်ဆင်ရေးဆောင်ရွက်မှုများ ပြုလုပ်နေကြောင်းကိုသာ မိမိအနေဖြင့်ဖြေလိုကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

နေပြည်တော် Online သတင်းဌာနမှ အယ်ဒီတာချုပ် ဦးမင်းမောင်က မိမိအနေဖြင့် မေးခွန်းမမေးမီ အကြံပြုတင်ပြချက်တစ်ခု တင်ပြလိုကြောင်း၊ တရားဝင်စစ်ဆေးပြီး ဖွင့်လှစ်ခွင့်ရရှိထားသည့် ကိုယ်ပိုင်ကျောင်းများ အချိန်နှင့်တစ်ပြေးညီ ပြန်လည်ဖွင့်လှစ်ခွင့်ကို နိုင်ငံပိုင်သတင်းစာများမှ ထုတ်ပြန်ပေးစေလိုကြောင်း၊ ကျောင်းသားများ အချိန်မီအပ်နှံနိုင်ရေး၊ နယ်ဝေးနေရာမှနေပြည်တော်သို့ လာရောက်အပ်နှံမည့်ကျောင်းသားများသည် အဆောင်ငှားရမ်းခြင်းကိစ္စရပ်များနှင့် အခြားကိစ္စရပ်များ၌ အခက်အခဲများစွာ ကြုံတွေ့ရကြောင်း၊ အဆိုပါအခက်အခဲများ အဆင်ပြေစေရေးအတွက် ကျောင်းဖွင့်လှစ်ခွင့်အား အမြန်ဆုံးထုတ်ပြန်ကြေငြာပေးစေလိုကြောင်း၊ ၂၀၂၁ ပညာသင်နှစ်တွင် CDM မပြုလုပ်ဘဲ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်အောက်တွင် စည်းကမ်းလိုက်နာပြီး တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့သည့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ဆရာ ဆရာမများသည် သင်တန်းတက်ရောက်ခွင့် မရရှိခဲ့ကြကြောင်း၊ အဆိုပါဝန်ထမ်းများသည် အလုပ်လက်မဲ့ဖြစ်သွားကြောင်း၊

# ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၀ ဦးတွေ့ရှိ၊ ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ သုည ဒသမ ၁၈ ရာခိုင်နှုန်းရှိ

## ကိုဗစ် - ၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၇-၆-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီ

## ဓာတ်ခွဲခန်းများနှင့် တိုင်းဒေသကြီး/ပြည်နယ်များတွင် ဓာတ်ခွဲစမ်းသပ်မှုအခြေအနေ (၇-၆-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီ

ဓာတ်ခွဲခန်းအမည်	စစ်ဆေးခဲ့သည့် ဓာတ်ခွဲနမူနာ စုစုပေါင်း	ပိုးတွေ့ လူနာသစ်
ကျန်းမာရေးဝန်ကြီးဌာန၊ ဓာတ်ခွဲခန်းများ	(၂၁၀) ခု	(၂) ဦး
နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဆေးရုံများတွင် GeneXpert စက်များဖြင့် ဓာတ်ခွဲစစ်ဆေးမှုအခြေအနေ	(၁၈) ခု	(၁) ဦး
တပ်မတော်ဆေးရုံကြီးများ၏ ဓာတ်ခွဲခန်းများတွင် ဓာတ်ခွဲစစ်ဆေးမှုအခြေအနေ	(၂၇၅) ခု	-
ပုဂ္ဂလိကဆေးရုံနှင့် ဓာတ်ခွဲခန်းများ	(၈၇၅) ခု	(၁) ဦး
နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဆေးရုံများတွင် COVID-19 Rapid Antigen Diagnostic Test စစ်ဆေးမှုအခြေအနေ	(၇၅၇) ခု	-
နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနများတွင် COVID-19 Rapid Antigen Diagnostic Test စစ်ဆေးမှုအခြေအနေ	(၃,၃၁၂) ခု	(၆) ဦး
<b>စုစုပေါင်း</b>	<b>(၅,၄၄၇) ခု</b>	<b>(၁၀) ဦး</b>

ကာကွယ်ဆေး အခမဲ့ထိုးနှံပေးလျက်ရှိခြင်းနှင့် အသက် ၁၈ နှစ်နှင့်အထက် ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပြီးစီးမှုကာလ ၆ လနှင့်အထက်ရှိသော ပြည်သူများအား ထပ်ဆောင်းကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးလျက်ရှိပါ၍ ပြည်သူများအနေဖြင့် နီးစပ်ရာကျန်းမာရေးဌာန များ၊ ကျေးရွာ/ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများနှင့်ဆက်သွယ်၍ ကာကွယ်ဆေးထိုးနှံမှုကို မပျက်မကွက်ခံယူကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

• ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတင်းအချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏ အင်တာနက် စာမျက်နှာ [www.moh.gov.mm](http://www.moh.gov.mm) တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ ကာကွယ် ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။

ကိုဗစ်-၁၉ သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးသပ်စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက် လျက်ရှိပြီး (၆-၆-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၇-၆-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၅,၄၄၇) ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၀) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၁၈) ရာခိုင်နှုန်း ရှိပါသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း (၈,၂၄၇,၆၇၈) ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲ အတည်ပြုလူနာစုစုပေါင်း (၆၁၃,၃၉၇) ဦး ရှိပြီ ဖြစ်ပါသည်။

ဓာတ်ခွဲအတည်ပြုလူနာများအား နေအိမ်တွင် သီးခြားထားရှိခြင်းနှင့် ဆေးရုံများတွင် သီးခြားထားရှိ ကုသမှုပေးခြင်းများ ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ပြန်လည်ကောင်းမွန်လာသူ (၃၅) ဦး ရှိသဖြင့် ယနေ့အထိ ပြန်လည်ကောင်းမွန်လာသူ စုစုပေါင်း (၅၉၂,၃၈၅) ဦး ရှိပြီဖြစ်ပါသည်။ ယနေ့တွင်လည်း ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူမရှိသဖြင့် ယနေ့အထိ သေဆုံးသူစုစုပေါင်း (၁၉,၄၃၄) ဦးရှိပါသည်။

- ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံမှု ခံယူထားခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးမှုကို ရှောင်နိုင်အထိ လျော့ချနိုင်သည်ကို တွေ့ရှိရပါသည်။ လူတိုင်းစေ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အကြိမ်ပြည့် ထိုးနှံထားရှိရန်လိုအပ်သကဲ့သို့ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ၊ သွေးတိုး၊ နှလုံး၊ ဆီးချိုအစရှိသည့် နာတာရှည်ရောဂါရှိသူများသည်လည်း ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံကြရန် အထူးလိုအပ်ပါသည်။
- နိုင်ငံတကာခရီးသွားကဏ္ဍတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံမှု ခံယူထားသူ များအား ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကန့်သတ်ချက်များနှင့်ပတ်သက်၍ ဖြေလျှော့ပေးခြင်းများစွာ ဆောင်ရွက်လျက်ရှိပါသည်။
- ကျန်းမာရေးဝန်ကြီးဌာနသည် အသက် ၁၅ နှစ်နှင့်အထက် ပြည်သူများအားလုံးနှင့် အသက် ၅ နှစ်မှ အသက် ၁၈ နှစ်အထိ အခြေခံပညာ ကျောင်းသား/ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါ

### ကမ္ဘာ့နိုင်ငံများမှ ကိုဗစ်-၁၉ ရောဂါ ကူးစက် / သေဆုံးမှု အများဆုံး ၁၀ နိုင်ငံ

စဉ်	နိုင်ငံအမည်	ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူ	ရောဂါပိုး ကင်းစင်သွားသူ	ပိုးတွေ့ သေဆုံးလူနာ
၁။	အမေရိကန်	၈၆၆၃၇၄၈၇	၈၂၆၇၁၅၂၄	၁၀၃၃၈၃၀
၂။	အိန္ဒိယ	၄၃၁၈၅၀၄၉	၄၂၆၃၃၃၆၅	၅၂၄၇၀၈
၃။	ဘရာဇီး	၃၁၁၉၅၁၁၈	၃၀၁၀၁၃၆၈	၆၆၇၁၀၆
၄။	ပြင်သစ်	၂၉၆၄၇၇၉၀	၂၉၀၈၄၈၄၅	၁၄၈၄၆၄
၅။	ဂျာမနီ	၂၆၅၄၃၂၆၀	၂၅၆၉၆၈၀၀	၁၃၉၇၄၈
၆။	ဗြိတိန်	၂၂၃၃၉၀၀၄	၂၁၉၉၀၉၆၁	၁၇၈၈၆၆
၇။	ရုရှား	၁၈၃၅၈၄၅၉	၁၇၇၇၂၈၈၈	၃၇၉၆၅၇
၈။	တောင်ကိုရီးယား	၁၈၁၇၄၈၈၀	၁၇၈၉၀၆၇၈	၂၄၂၉၉
၉။	အီတလီ	၁၇၅၁၄၅၈၉	၁၆၇၁၆၂၂၂	၁၆၇၀၁၉
၁၀။	တူရကီ	၁၅၀၇၂၇၄၇	၁၄၉၇၁၂၅၆	၉၈၉၆၅

### အာဆီယံနိုင်ငံများမှ ကိုဗစ်-၁၉ ရောဂါ သတင်းထုတ်ပြန်ချက်

စဉ်	နိုင်ငံအမည်	ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူ	ရောဂါပိုး ကင်းစင်သွားသူ	ပိုးတွေ့ သေဆုံးလူနာ
၁။	ဗီယက်နမ်	၁၀၇၂၇၀၀၅	၉၅၃၂၉၀	၄၃၀၈၁
၂။	အင်ဒိုနီးရှား	၆၀၅၇၁၄၂	၅၈၉၇၀၂၂	၁၅၆၆၂၂
၃။	မလေးရှား	၄၅၁၆၃၁၉	၄၄၅၈၉၉၉	၃၅၆၉၀
၄။	ထိုင်း	၄၄၇၁၁၇၉	၄၄၁၄၀၇၂	၃၀၂၁
၅။	ဖိလစ်ပိုင်	၃၆၉၁၈၉၂	၃၆၂၈၉၉၉	၆၀၄၅၆
၆။	စင်ကာပူ	၁၃၂၁၁၄၆	၁၂၄၁၈၄၂	၁၃၉၃
၇။	မြန်မာ	၆၁၃၃၉၇	၅၉၂၃၈၅	၁၉၄၃၄
၈။	လာအို	၂၁၀၀၉၈	၂၀၈၃၄၄	၇၅၆
၉။	ဘရူနိုင်း	၁၅၁၁၆၁	၁၄၈၃၈၄	၂၂၃
၁၀။	ကမ္ဘောဒီးယား	၁၃၆၂၆၂	၁၃၃၂၀၆	၃၀၅၆

❖ စာမျက်နှာ ၁၁ မှ ကျောင်းတစ်ကျောင်းတွင် ဆရာ ဆရာမ အနည်းဆုံး ၂၀ ဖြစ်ကြောင်း၊ ကျောင်း ၁၆ ကျောင်းတွင် ၃၂၀ ခန့် အလုပ်လက်မဲ့ဖြစ်သွား သည်ဟုသိရကြောင်း၊ အဆိုပါ ဆရာ ဆရာမများအား ဆက်လက်တာဝန် ထမ်းဆောင်နိုင်စေရန် ပညာရေးဝန်ကြီးဌာနအနေဖြင့် အမြန်ဆုံးပြန်လည်ခွင့်ပြုပေးနိုင်ပါရန် အကြံပြု တင်ပြအပ်ကြောင်း၊ မိမိမေးလိုသည်မှာ နေပြည်တော်ကောင်စီနယ်မြေတွင် ပိတ်သိမ်းရန် စိစစ်ဆောင်ရွက်နေသော ပုဂ္ဂလိကကျောင်းများ

မည်မျှပိတ်သိမ်းပါမည်နည်း၊ အခြား တိုင်းဒေသကြီး နှင့်ပြည်နယ်များရှိ ပုဂ္ဂလိကကျောင်းအချို့ကို ပိတ်သိမ်းရန် ရှိ/မရှိ ရှိပါကလည်း ထိုကျောင်းများ၏ အမည်ကို နိုင်ငံပိုင်သတင်းစာ၊ မီဒီယာများမှ အချိန်နှင့် တစ်ပြေးညီ တရားဝင်ထုတ်ပြန်ပေးရန် ရှိ/မရှိနှင့် အဘယ့်ကြောင့် ပိတ်သိမ်းရသည့်အကြောင်းကို သိလိုပါကြောင်းမေးမြန်းသည်။ ဗိုလ်ချုပ်ဇော်မင်းထွန်းက မိမိသိရှိသရွေ့ ပြောရလျှင် နေပြည်တော်ရှိ ပုဂ္ဂလိကကျောင်းတချို့ ပိတ်သိမ်းရခြင်းသည် နိုင်ငံရေးနှင့် မလွတ်ကင်း

သည်များ ဆောင်ရွက်ခြင်းကြောင့်ဖြစ်ကြောင်း၊ အကြံပြုချက်များကိုလည်း ပညာရေးဝန်ကြီးဌာနမှ ဆက်လက်တင်ပြ ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း ပြန်လည်ဖြေကြားသည်။ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ကိုယ်ပိုင်ကျောင်းများဖွင့်မည်ဆိုပါက ဦးစွာ သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် လျှောက်ထားရကြောင်း၊ သတ်မှတ်ချက်များနှင့် ညီ/ မညီ ပညာရေးဝန်ကြီးဌာနက စစ်ဆေးပြီး သက်ဆိုင် ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့များက

ထောက်ခံချက်ပေးရကြောင်း၊ ထို့နောက် အခြေခံ ပညာဦးစီးဌာနသို့ရောက်ရှိကြောင်း၊ ထိုမှတစ်ဆင့် ဝန်ကြီးဌာန၏ ခွင့်ပြုချက်ကိုရယူ၍ ခွင့်ပြုပေးခြင်း ဖြစ်ကြောင်း၊ ဆရာ ဆရာမများ ခန့်အပ်ခြင်း၊ မခန့်အပ်ခြင်းသည် သက်ဆိုင်ရာကိုယ်ပိုင်ကျောင်း များ၏ မူဝါဒပင်ဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာန အနေဖြင့် စွက်ဖက်ခြင်းမရှိကြောင်း ဖြည့်စွက် ဖြေကြားသည်။

(ဆက်လက်ဖော်ပြပါမည်)

### အာဖဂန်ပြည်နယ်လေးခုမှ မိသားစု ၂၀၀၀ ကျော် စားနပ်ရိက္ခာအထောက်အပံ့များ လက်ခံရရှိ

ကဘူးလ် ဇွန် ၇

အာဖဂန်နစ္စတန်နိုင်ငံရှိ ပြည်နယ်လေးခုမှ မိသားစု ၂၀၀၈၆ စုသည် ဇွန် ၆ ရက်တွင် စားနပ်ရိက္ခာအထောက်အပံ့များ လက်ခံရရှိခဲ့ကြောင်း သဘာဝဘေးစီမံခန့်ခွဲမှုနှင့် လူသားချင်း စာနာထောက်ထားမှုရေးရာဝန်ကြီးဌာနက ဇွန် ၇ ရက်တွင် ပြောကြားသည်။

စားနပ်ရိက္ခာများထောက်ပံ့

အဆိုပါ စားနပ်ရိက္ခာအထောက်အပံ့များကို ကန်ဒါဟာ ပြည်နယ်တောင်ပိုင်း၊ ဘာဂလန်ပြည်နယ်၊ ဆာမန်ဂန်ပြည်နယ် နှင့် ဖာယက်ဘ်ပြည်နယ်မြောက်ပိုင်းတို့မှ မိသားစုများသို့ ဇွန် ၆ ရက်တွင် ပေးဝေခဲ့ကြောင်း သိရသည်။

အာဖဂန်ပြည်နယ်လေးခုမှ မိသားစုများ လက်ခံရရှိခဲ့

သည့် စားနပ်ရိက္ခာအထောက်အပံ့များတွင် ဂျုံမှုန့်၊ ပဲ၊ ဟင်းချက်ဆီ၊ သကြားနှင့် လတ်ဆတ်သောအသီးအနှံများ ပါဝင်ကြောင်း သိရသည်။ အဆိုပါစားနပ်ရိက္ခာ အထောက်အပံ့များအနက် အများစုကို နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အေဂျင်စီများက ထောက်ပံ့ပေးခြင်းဖြစ်သည်။

လက်ရှိတွင် အာဖဂန်နစ္စတန်နိုင်ငံ၌ လူဦးရေ ၃၅ သန်း ရှိသည့်အနက် အာဂဖန်ပြည်သူ ၂၂ သန်းကျော်သည် စားနပ် ရိက္ခာပြတ်လပ်မှုများနှင့် ရင်ဆိုင်နေကြောင်းလည်း လူသား ချင်းစာနာမှုဆိုင်ရာ အထောက်အပံ့ပေးရေး အေဂျင်စီများက ပြောကြားသည်။

ကိုးကား-ဆင်ဟွာ ဘာသာပြန်-အလင်းသစ်



### အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၃၇၄၁ ဦး ထပ်မံတွေ့ရှိ

နယူးဒေလီ ဇွန် ၇

အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၇၄၁ ဦး ထပ်မံတွေ့ရှိသဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူစုစုပေါင်း ၄၃၁၈၅၀၄ ဦးရှိလာကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံးအချက်အလက်များအရ သိရသည်။

ထို့ပြင် အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူခုနစ်ဦး ထပ်တိုးလာ ခြင်းကြောင့် အဆိုပါရောဂါဖြင့် သေဆုံးသူပေါင်း ၅၂၄၇၀၈ ဦးရှိလာကြောင်း သိရသည်။

လက်ရှိတွင် အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိဆဲလူနာစုစုပေါင်း ၂၆၉၇၆ ဦးရှိကြောင်းနှင့် လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာ လာသူ ၂၅၁၃ ဦး ထပ်မံတွေ့ရှိသဖြင့် အဆိုပါရောဂါမှ ပြန်လည်ကျန်းမာလာသူစုစုပေါင်း ၄၂၆၃၃၆၅ ဦးရှိလာကြောင်း သိရသည်။ ကိုးကား-ဆင်ဟွာ၊ ဘာသာပြန်-အလင်းသစ်

### ကျော်ဒန်နိုင်ငံ၌ လာမည့်ဆယ်စုနှစ်အတွင်း အလုပ်အကိုင်ပေါင်းတစ်သန်းရရှိစေရန် ဆောင်ရွက်မည်

အမန် ဇွန် ၇

ကျော်ဒန်နိုင်ငံ၌ လာမည့်ဆယ်စုနှစ်အတွင်း အလုပ်အကိုင်ပေါင်းတစ်သန်း ဖန်တီး မည့်အစီအစဉ်ကို ဇွန် ၆ ရက်က စတင်ကြေညာခဲ့ကြောင်း သိရသည်။

စီးပွားရေးခေတ်မီတိုးတက်စေရေးအတွက် အမြင်သစ်ဟု အမည်ရသည့် အဆိုပါ အစီအစဉ်အရ နိုင်ငံအတွင်းရှိ စီးပွားရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် အလုပ်အကိုင်များဖန်တီးပေးနိုင်ရန်အတွက် စီးပွားရေးကဏ္ဍများတွင် ဆောင်ရွက်မှု အမျိုးမျိုးကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

၎င်းအစီအစဉ်အရ ပြည်သူနှင့် ပုဂ္ဂလိကကဏ္ဍများအကြား ပူးပေါင်းဆောင်ရွက်မှု များကို မြှင့်တင်သွားမည်ဖြစ်ပြီး ကဏ္ဍပေါင်းစုံတွင် ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင် ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ နိုင်ငံသားများ၏ လူနေမှုအဆင့် အတန်းကိုမြှင့်တင်ပြီး ကျန်းမာရေး၊ ပညာရေးနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍများ တိုးတက်လာစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ဗီရာအယ်လ်ခါဆာနပ် က ပြောကြားသည်။ ကိုးကား-ဆင်ဟွာ၊ ဘာသာပြန်-စိုးသူရ

### တောင်ကိုရီးယားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၆၁၇၂ ဦး ထပ်မံတွေ့ရှိ

ဆိုးလ် ဇွန် ၇

တောင်ကိုရီးယားနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၆၁၇၂ ဦး ထပ်မံတွေ့ရှိခြင်း ကြောင့် အဆိုပါရောဂါကူးစက်ခံရသူစုစုပေါင်း ၁၈၁၄၄၈၈ ရှိလာကြောင်း တောင်ကိုရီးယားကျန်းမာရေးအာဏာပိုင်များက ဇွန် ၇ ရက်တွင် ပြောကြားသည်။

အဆိုပါတစ်ရက်အတွင်း ကူးစက်ခံရသူများအနက် ၃၅ ဦး သည် ပြည်ပမှ ပြန်လည်ရောက်ရှိလာသူများဖြစ်ကြောင်းနှင့် ကျန်ရှိသူများသည် ပြည်တွင်း၌ ကူးစက်ခံရသူများဖြစ်ကြောင်း သိရသည်။

တောင်ကိုရီးယားနိုင်ငံ၌ နေ့စဉ်ပျမ်းမျှ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူအရေအတွက်သည် ၁၀၀၈၆ ဦးရှိကြောင်းလည်း

တောင်ကိုရီးယားနိုင်ငံ ကူးစက်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးအေဂျင်စီက ပြောကြားသည်။

တောင်ကိုရီးယားနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၂၀ ထပ်မံတွေ့ရှိခြင်းကြောင့် နိုင်ငံတစ်ဝန်းတွင် အဆိုပါရောဂါဖြင့် သေဆုံးသူပေါင်း ၂၄၂၉၉ ဦးရှိလာကြောင်း တောင်ကိုရီးယားရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးအေဂျင်စီက ပြောကြားသည်။ အဆိုပါတစ်ရက် အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူအရေအတွက်သည် နိုင်ငံအတွင်း သေဆုံးသူစုစုပေါင်း၏ သုည ဒသမ ၁၃ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။

ကိုးကား-ဆင်ဟွာ ဘာသာပြန်-အလင်းသစ်

### ကမ္ဘောဒီးယားနိုင်ငံရှိ အန်ကောဝပ်ရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ယခုနှစ် ပထမငါးလအတွင်း နိုင်ငံတကာခရီးသွား ၄၅၇၇၉ ဦး လာရောက်ခဲ့

ဖနောင်ပင် ဇွန် ၇

ကမ္ဘောဒီးယားနိုင်ငံရှိ အန်ကောဝပ် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ယခု နှစ် ပထမငါးလအတွင်း နိုင်ငံတကာ ခရီးသွား ၄၅၇၇၉ ဦး လာရောက်ခဲ့ကြောင်း၊ ၎င်းအရေအတွက်သည် ယမန်နှစ် အလားတူကာလထက် ၈၅၉ ရာခိုင်နှုန်း ပိုမိုမြင့်တက်လာသည်ကို တွေ့ရှိရ ကြောင်း ဇွန် ၇ ရက်တွင် တာဝန်ရှိသူ များ၏ ထုတ်ပြန်ချက်အရ သိရသည်။


ယခုနှစ် ဇန်နဝါရီလမှ မေလအတွင်း အဆိုပါ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှ ဝင်ခွင့်လက်မှတ်ရောင်းချရငွေ အမေရိကန် ဒေါ်လာ ၁ ဒသမ ၈၅ သန်းရရှိခဲ့ကြောင်း အန်ကောဝပ် ရှေးဟောင်းယဉ်ကျေးမှု နယ်မြေ ထိန်းသိမ်းရေးလုပ်ငန်းမှ ထုတ်ပြန်ချက်အရ သိရသည်။

နိုင်ငံအနောက်မြောက်ပိုင်း ဆီရမ်ယီ ပြည်နယ်တွင်တည်ရှိပြီး ၄၀၁ စတုရန်း ကီလိုမီတာ ကျယ်ဝန်းသည့် အန်ကောဝပ် ရှေးဟောင်းယဉ်ကျေးမှု နယ်မြေအား ၁၉၉၂ ခုနှစ်တွင် ကမ္ဘာ့အမွေအနှစ် နေရာ



အဖြစ် ယူနက်စကိုအဖွဲ့က သတ်မှတ်ခဲ့ပြီး နိုင်ငံ၏ ကမ္ဘာ့လှည့်ခရီးသည်များ အများ ဆုံးလာရောက်လည်ပတ်သည့်နေရာဖြစ် သည်။ လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများ ကျဆင်းလာသည့် အတွက် လာမည့်လများအတွင်း အဆိုပါ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ သို့ ခရီးသည်အများအပြား လာရောက် လည်ပတ်မည်ဟု မျှော်လင့်ကြောင်း

တာဝန်ရှိသူ လောင်ကိုဆိုင်က ပြောကြား သည်။ နိုင်ငံအတွင်း ကိုဗစ်-၁၉ ကပ်ရောဂါ စတင်မဖြစ်ပွားမီ ၂၀၁၉ ခုနှစ် က အန်ကောဝပ်ရှေးဟောင်းယဉ်ကျေးမှု နယ်မြေသို့ ကမ္ဘာ့လှည့်ခရီးသွား ၂ ဒသမ ၂ သန်း လာရောက်လည်ပတ်ခဲ့ပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ ၉၉ သန်းရရှိခဲ့သည်။ ကိုးကား - ဆင်ဟွာ ဘာသာပြန် - စိုးသူရ



### တရုတ်နိုင်ငံတောင်ပိုင်း ရှင်ကျန်းဒေသ၌ စက်မှုဥယျာဉ်များ တည်ဆောက်မည်

ရှင်ကျန်း ဇွန် ၇

တရုတ်နိုင်ငံတောင်ပိုင်း ရှင်ကျန်းဒေသ၌ အနာဂတ် ကာလတွင် စက်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ လုပ်ငန်း ဆောင်ရွက်နိုင်ရေးအတွက် စက်မှုဥယျာဉ်များအား တည်ဆောက် သွားမည်ဖြစ်ကြောင်း သိရသည်။

၎င်းစက်မှုဥယျာဉ်များအား ရှင်ကျန်းဒေသအတွင်းရှိ ဗိုအန်း၊ ဝွမ်မင်း၊ လောင်ဟာ၊ လောင်ဂန်၊ ပင်ရှန်းနှင့် ရှန်ရှန်းခရိုင် များအားလွှမ်းခြုံကာ မြေဧရိယာ ၃၀၀ စတုရန်းကီလိုမီတာ ပေါ်တွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း ရှင်ကျန်းဒေသန္တရ အစိုးရအဖွဲ့က ဇွန် ၆ ရက်တွင် ပြောကြားသည်။

၎င်းစက်မှုဥယျာဉ်များတွင် အဓိကအကောင်အထည်ဖော် ဆောင်ရွက်မည့်လုပ်ငန်းများမှာ ဆက်သွယ်ရေးကဏ္ဍ၊ လျှပ်ကူး ပစ္စည်းထုတ်လုပ်ရေးကဏ္ဍ၊ ဆော့ဝဲလ်များထုတ်လုပ်ခြင်း၊ ဉာဏ်ရည်မြှင့်တင်ရုံများထုတ်လုပ်ခြင်း၊ အဆင့်မြင့်နည်းပညာ သုံးယာဉ်များထုတ်လုပ်ခြင်းနှင့် ဆေးဝါးများထုတ်လုပ်ခြင်းတို့ ဖြစ်သည်။ ထို့ပြင် အနာဂတ်ကာလ၌ ပိုမိုတိုးတက်လာနိုင်သည့် နည်းပညာများဖြစ်သော ဇီဝအင်ဂျင်နီယာနည်းပညာ၊ အာကာ သနည်းပညာနှင့် ကွမ်တမ်နည်းပညာဆိုင်ရာ အချက်အလက် များကို ၎င်းစက်မှုဥယျာဉ်များတွင် လေ့လာနိုင်မည်ဖြစ်သည်။

ကိုးကား-ဆင်ဟွာ၊ ဘာသာပြန်-စိုးသူရ



# NUG အမည်ခံအကြမ်းဖက်အဖွဲ့၏ လက်အောက်ခံ PDF အမည်ခံအကြမ်းဖက်သမားများက အခြေခံပညာကျောင်းများအား လက်လုပ်မိုင်းများ / လက်ပစ်ဗုံးများဖြင့် အကြမ်းဖက်ဖောက်ခွဲဖျက်ဆီး၊ ဝက်လက်မြို့နယ် ဘိုတဲကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲမှ ကျောင်းအုပ်ဆရာမကြီးဖြစ်သူနှင့် ၎င်း၏ညီမအား လက်နက်ငယ်များဖြင့် ပစ်ခတ်သတ်ဖြတ်



စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် အခြေခံပညာအလယ်တန်းကျောင်းအနီး အမှိုက်ပုံညံ့ အသံဗုံး တစ်လုံးပေါက်ကွဲမှု မှတ်တမ်းဓာတ်ပုံ။


စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် နောင်ပါခါးမူလွန်ကျောင်းဝင်းအတွင်း၌ လက်လုပ်မိုင်း နှစ်လုံးတွေ့ရှိမှု မှတ်တမ်းဓာတ်ပုံ။

နေပြည်တော် ဇွန် ၇  
NUG အမည်ခံအကြမ်းဖက်အဖွဲ့နှင့် ၎င်း၏ လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက်သမားများသည် အနာဂတ်ရင်ဆိုင်ရေးအဖွဲ့များ၏ ပညာသင်ကြားသင်ယူခွင့်အခွင့်အလမ်းများ ပျက်ပြား၍ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန်နှင့် ၎င်းတို့ကို အကြောက်တရားဖြင့် ထောက်ခံအားပေးလာစေရန် ကျောင်းသား၊ ဆရာ၊ မိဘများအား ခြိမ်းခြောက်အကျပ်ကိုင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာ အဆောက်အအုံများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ အထောက်အကူပြုပစ္စည်းများနှင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ကျောင်းသုံးစာအုပ်များအား မီးရှို့ဖျက်ဆီးခြင်း၊ အတင်းအဓမ္မလှူဒါန်း စသည့် နည်းလမ်းမျိုးစုံ အသုံးပြုကာ နှောင့်ယှက်ဖျက်ဆီး

လျက်ရှိသည်။ ထိုသို့လုပ်ဆောင်လျက်ရှိရာ ဇွန် ၆ ရက် ညနေ ၆ နာရီ ၅၅ မိနစ်ခန့်တွင် ဝက်လက်မြို့နယ် ဘိုတဲကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးမိုးခိုင်(ဘ) ဦးအေးနှင့် ၎င်း၏ညီမ ဒေါ်ကောဇာခိုင်တို့သည် နေအိမ်၌ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမားများက ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး လက်နက်ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ကျောင်းအုပ်ဆရာမကြီးဖြစ်သူနှင့် ၎င်း၏ညီမတို့တွင် ကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။  
အလားတူ ညနေ ၆ နာရီခွဲခန့်တွင် စစ်ကိုင်းမြို့နယ် ဥသျှစ်ကြီးကျေးရွာနေ ဆားတောင်အခြေခံပညာအထက်ကျောင်းမှ စာရေး ဒေါ်နိုင်နိုင်မော်

(ဘ) ဦးတုတ်စံသည် ၎င်း၏နေအိမ်၌ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမားများက လာရောက်၍ ကျေးရွာ၏တောင်ဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။  
ထို့အတူ နံနက် ၉ နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် နောင်ပိုအောင်ကျေးရွာ နောင်ပါခါးရပ်ကွက်ရှိ အခြေခံပညာမူလတန်းလွန်ကျောင်းအား PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းထောင်ထားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ရှာဖွေစစ်ဆေးခဲ့ရာ ကျောင်းဝင်းတံခါးအနီး ကျောပိုးအိတ်အတွင်းမှ လက်လုပ်မိုင်းတစ်လုံးနှင့် ကျောင်းဆောင် အောက်ခြေလှေကားအနီးမှ လက်လုပ်မိုင်းတစ်လုံး တွေ့ရှိခဲ့သဖြင့် သက်ပွဲမြဲလုပ်သိမ်းဆည်းခဲ့သည်။  
အလားတူ မုံရွာမြို့နယ် ပြည်တော်သာ

ရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်းအနီးသို့ နံနက် ၁၀ နာရီခန့်တွင် PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းဖောက်ခွဲခဲ့ရာ ပေါက်ကွဲမှုကြောင့် လူနှင့်အဆောက်အအုံ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။  
ယခုကဲ့သို့ အနာဂတ်လူငယ်လူရွယ်များ ပညာသင်ကြားမှုများ မပြုလုပ်နိုင်စေရန်ရည်ရွယ်၍ ဆရာ ဆရာမများအား အကြောင်းမဲ့သတ်ဖြတ်ခြင်း၊ ကျောင်းအဆောက်အအုံများနှင့် အခြားအုပ်ချုပ်မှုအဆောက်အအုံများကို လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့သူများအား အမြန်ဆုံး ဖမ်းဆီးဖော်ထုတ်နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်သူများနှင့်ပူးပေါင်း၍ စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရသည်။  
သတင်းစဉ်



ပခုက္ကူမြို့နယ် တန့်ကြည်တောင်ဘုရားသို့ ဘုရားဖူးလာရောက်သည့် ခရီးသွားများအား အကြမ်းဖက်ဖျက်ဆီးမှု ချောင်းမြောင်းတိုက်ခိုက်ခဲ့သည့်နေရာပြပုံ။

❖ ကျောပိုးမှ  
ဖြစ်စဉ်မှာ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် ရှော်တောမှကျေးရွာတွင် နေထိုင်သည့် ဦးမြင့်သန်း(ဘ)ဦးစိန် (၆၉) နှစ်သည် မိသားစုဝင်ခြောက်ဦးနှင့်အတူ ဧည့်လမ်းညွှန်တစ်ဦးလိုက်ပါ၍ ယနေ့နံနက် ၇ နာရီ မိနစ် ၄၀ ခန့်တွင် ညောင်ဦးမြို့နယ် တောင်ဘီကျေးရွာ ဗူးဘုရားစက်လှေဆိပ်မှ စက်လှေဖြင့် မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် ဘက်အခြမ်းရှိ တန့်ကြည်တောင်ဘုရားအား ဖူးမြော်ကြည့်ညိုရန် သွားရောက်ခဲ့ကြောင်း၊ တန့်ကြည်တောင်ကျေးရွာ ဆိပ်ကမ်းသို့ရောက်ရှိပြီး Hijet အမျိုးအစား ယာဉ်ဖြင့် ဘုရားကုန်းပေါ်သို့ ဆက်လက်ထွက်ခွာလာစဉ် နံနက် ၈ နာရီခွဲခန့်တွင် ဘုရားကုန်းလမ်းတစ်ဝက်သို့ရောက်၌ PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်မှုများကြောင့် ဦးမြင့်သန်းတွင် လက်နက်ငယ် ကျည်ထိမှန်

ဒဏ်ရာများရှိခဲ့သဖြင့် စက်လှေ၊ ပုဂံလူမှု ကူညီရေးအသင်းမှ မော်တော်ယာဉ်တို့ဖြင့် ညောင်ဦး ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေခဲ့သော်လည်း ရရှိဒဏ်ရာဖြင့် နံနက် ၁၀ နာရီခန့်တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။  
PDF အမည်ခံ အကြမ်းဖက်သမားများ၏ ဆင်ခြင်တုံတရားကင်းမဲ့စွာ ယခုကဲ့သို့ အကြောင်းမဲ့ပစ်ခတ်မှုကြောင့် စိတ်အေးချမ်းသာစွာ ဘုရားဖူးလာရောက်သည့် အပြစ်မဲ့ပြည်သူတစ်ဦး သေဆုံးခဲ့ရမှုနှင့်ပတ်သက်၍ ကျန်ရစ်သူမိသားစုများနှင့်အတူ ဒေသခံပြည်သူများအနေဖြင့် ဝမ်းနည်းစိတ်မကောင်းမှုများ ဖြစ်ပေါ်လျက်ရှိပြီး ယခုကဲ့သို့ အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်ခဲ့သည့် PDF အမည်ခံ အကြမ်းဖက်သမားများအား ဝိုင်းဝန်းကန့်ကွက်ရှုတ်ချ လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့များအနေဖြင့် နယ်မြေလုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။  
သတင်းစဉ်

## စစ်ကိုင်းမြို့နယ်၌ ဒေသခံပြည်သူများအား ဆေးဝါးကုသပေးလျက်ရှိသည့် ကျေးလက်ကျန်းမာရေးဌာနမှ သားဖွားဆရာမတစ်ဦးကို PDF အမည်ခံ အကြမ်းဖက်သမားများက ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်

နေပြည်တော် ဇွန် ၇  
စစ်ကိုင်း တိုင်းဒေသကြီး စစ်ကိုင်းမြို့နယ်၌ ဒေသခံပြည်သူများအား ဆေးဝါးကုသပေးလျက်ရှိသည့် ကျေးလက်ကျန်းမာရေးဌာနမှ သားဖွားဆရာမတစ်ဦးကို PDF အမည်ခံ အကြမ်းဖက်သမားများက ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်သွားခဲ့ကြောင်း သိရသည်။



PDF အမည်ခံ အကြမ်းဖက်သမားများက သားဖွားဆရာမတစ်ဦးအား ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်ခဲ့သည့် မှတ်တမ်းဓာတ်ပုံ။

ဖြစ်စဉ်မှာ ဇွန် ၃ ရက် မွန်းလွဲ ၃ နာရီ ၅ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ် လင်းယဉ်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနမှ သားဖွားဆရာမတစ်ဦးကို PDF အမည်ခံ အကြမ်းဖက်သမားများက ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်သွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာရှိ ကျေးလက်ကျန်းမာရေးဌာနမှ သားဖွားဆရာမ ဒေါ်နွယ်နွယ်စိုး (၄၇)နှစ် (ဘ)ဦးဝင်းမောင်သည် ၎င်း၏နေအိမ်၌ တစ်ဦးတည်းရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်အဖွဲ့အင်အား ၂၀ ခန့်က Light Truck

အဖြူရောင်ယာဉ်ဖြင့် ရောက်ရှိ လာကာ နေအိမ်အား ဖျက်ဆီးပြီး ဒေါ်နွယ်နွယ်စိုးကို ဖမ်းဆီးခေါ်ဆောင်၍ လင်းယဉ်ကျေးရွာ၏ အရှေ့ဘက် လေးမိုင်ခန့်အကွာ လင်းယဉ်-ပခုက္ကူ သားဖွားဆရာမအား ဖမ်းဆီးခေါ်ဆောင်၍ ရက်စက်စွာ ဝတ်ဖြတ်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့် အညီ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။  
သတင်းစဉ်

### ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

၈-၆-၂၀၂၂

ကျပ်/လီတာ

Fuel (လက်လီဈေးနှုန်း)	ရန်ကုန်	မန္တလေး	နေပြည်တော်	ပဲခူး	မကွေး	ထားဝယ်	မုံရွာ	ပုသိမ်	မြစ်ကြီးနား	စစ်တွေ	ဘားအံ	မော်လမြိုင်	လားရှိုး	တောင်ကြီး	လွိုင်ကော်	ဟားခါး	ကျိုင်းတုံ
92 Ron	၂၂၀၅	၂၂၅၀	၂၂၄၅	၂၂၁၅	၂၂၅၀	၂၂၇၅	၂၂၆၀	၂၂၃၅	၂၂၃၀	၂၂၄၅	၂၂၄၅	၂၂၅၀	၂၂၈၅	၂၂၈၅	၂၂၉၀	၂၅၁၀	၂၆၆၀
95 Ron	၂၂၉၅	၂၃၄၅	၂၃၄၀	၂၃၀၅	၂၃၄၀	၂၃၆၅	၂၃၅၀	၂၃၂၅	၂၃၂၀	၂၃၃၅	၂၃၃၅	၂၃၅၀	၂၃၇၅	၂၃၈၀	၂၃၈၀	၂၆၀၀	၂၇၁၅
HSD (500 ppm)	၂၅၇၀	၂၆၁၅	၂၆၁၅	၂၅၈၀	၂၆၁၅	၂၆၄၀	၂၆၃၅	၂၆၀၅	၂၅၇၅	၂၅၇၀	၂၆၀၀	၂၆၁၅	၂၆၅၀	၂၆၅၅	၂၆၅၅	၂၈၇၅	၂၈၂၅
HSD (50 ppm)	၂၆၀၀	၂၆၄၅	၂၆၄၅	၂၆၁၀	၂၆၄၅	၂၆၆၅	၂၆၆၅	၂၆၃၀	၂၅၉၅	၂၅၉၀	၂၆၃၅	၂၆၅၀	၂၆၈၀	၂၆၈၀	၂၆၈၅	၂၉၀၅	၂၈၅၅
HSD (10 ppm)	၂၆၀၀	၂၆၄၅	၂၆၄၅	၂၆၁၀	၂၆၄၅	၂၆၆၅	၂၆၆၅	၂၆၃၀	၂၅၉၅	၂၅၉၀	၂၆၃၅	၂၆၅၀	၂၆၈၀	၂၆၈၀	၂၆၈၅	၂၉၀၅	၂၈၅၅

ကျပ်/လီတာ

Fuel (လက်ကားဈေးနှုန်း)	ရန်ကုန်	မန္တလေး
92 Ron	၂၁၀၁	၂၁၇၆
95 Ron	၂၁၈၉	၂၂၆၆
HSD (500 ppm)	၂၄၅၆	၂၅၃၅
HSD (50 ppm)	၂၄၈၄	၂၅၆၃
HSD (10 ppm)	၂၄၈၄	၂၅၆၃

မှတ်ချက်။ (၁) MOPS ဈေးနှုန်းပေါ်တွင် အခြေခံတွက်ချက်ထားခြင်းဖြစ်ပါသည်။

(၂) သုံးစွဲသူမိဘပြည်သူများအနေဖြင့် စက်သုံးဆီများဝယ်ယူသုံးစွဲရာတွင် ကျေနပ်မှုမရှိပါက ကော်မတီ၏ အောက်ဖော်ပြပါဖုန်းနံပါတ်များသို့ လုံခြုံစိတ်ချစွာဖြင့် သတင်းပေး တိုင်ကြားနိုင်ပါကြောင်း အသိပေးအပ်ပါသည်။

၀၆၇- ၄၀၉၈၈၁၊ ၀၉-၆၉၉၆၁၁၁၁၆

၀၆၇- ၄၁၁၁၂၉၊ ၀၉-၄၄၀၄၃၃၅၃၃

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ

### အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများ လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများကို ဖော်ထုတ်အရေးယူ

နေပြည်တော် ဇွန် ၇

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်သွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူ့လူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရ ယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။

ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်ဖြစ်စေ၊ ကြောက်ရွံ့ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်းဖြင့်ဖြစ်စေ အများပြည်သူအနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင် အကြမ်းဖက်အုပ်စုတို့၏ ရေး ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က နှင့် ပုဒ်မ ၅၅၅-က၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃(က) နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရမည့်

အပြင် ပြစ်မှုနှင့် သက်ဆိုင်သည့် ရွှေ့ပြောင်း နိုင်ငံသားစည်း၊ မရွှေ့ပြောင်းနိုင်သောစည်းများကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်း ခံရပါက နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၅ ရက် တွင် နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် အသိပေးသတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

ထိုကဲ့သို့ အသိပေးသတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သော်လည်း တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ် ဆန်းချိုရပ်ကွက်နေ နီလာသည် ၎င်းအသုံးပြုသည့် “Noe Lar” Facebook အကောင့်၊ မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ် ရွာသစ်ကျေးရွာနေ ကိုကိုလင်းမောင်(ခ) ကိုလင်းမောင်သည် ၎င်းအသုံးပြုသည့် “Linn Mng” Facebook အကောင့်၊ ပခုက္ကူမြို့နယ် အမှတ်(၁၃)ရပ်ကွက် ပြည်တော်သာလမ်းနေ ချမ်းမြေ့ကိုသည် ၎င်းအသုံးပြုသည့် “Chan Myae Ko” Facebook အကောင့် ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံမြို့သစ် အမှတ်(၁၁)ရပ်ကွက်နေ မနီနီအောင်မင်း(ခ) နီနီ (ခ)နီရာသည် ၎င်းအသုံးပြုသည့် “Noe Yar” Facebook အကောင့်နှင့် မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် အောင်မင်္ဂလာ(၁)ရပ်ကွက်

နေ ဖြိုးသီဟန်(ခ)ဖြူနင်းထွေး၊ အေးအေးသောင်း (ခ)ငယ်ငယ်နှင့် ခိုင်ဇော်မိုးတို့သည် ၎င်းတို့အသုံးပြုသည့် “Phyo Thi Han” Face book အကောင့်၊ “Aye Aye Thaug” Facebook အကောင့်နှင့် “Khaing Zaw Moe” Facebook အကောင့်တို့သည် အသိပေးသတင်းထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ဆောင်ခဲ့သည့်အတွက် တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ်အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရသည်။

ထိုကဲ့သို့ CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်သွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် အားပေးကူညီခြင်းပြုလုပ်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း နှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ် အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။ သတင်းစဉ်



### ဝမြို့နယ်တွင် တောင်သူများအား မျိုးစပါးမျိုးစေ့ ထောက်ပံ့ပေးအပ်

၈ ဇွန် ၇

ရခိုင်ပြည်နယ် သံတွဲခရိုင် ဝမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးမျိုးစေ့ထုတ် စံပြကွက်၊ စမ်းသပ်ကွက် အထူးဇန်များတွင် စိုက်ပျိုးထုတ်လုပ်ကြမည့် တောင်သူများနှင့် မိုးစပါးမျိုးစေ့ ထုတ်လုပ်ကြမည့် ကျေးရွာများမှ တောင်သူများအား (RS) မိုးစပါး မျိုးစေ့ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ဦးစီးဌာန စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သံတွဲခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်မိုးမြင့်က မျိုးစပါးများ ထောက်ပံ့ပေးအပ်ရခြင်း ရည်ရွယ်ချက်ကို ပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ကျော်က အထွက်ကောင်းသည့် မျိုးသန့်စပါးများ စိုက်ပျိုးသွားသင့်ကြောင်း ရှင်လင်းပြောကြားခဲ့သည်။

ထို့နောက် တောင်သူများအား (RS) မိုးစပါးမျိုးစေ့၊ မျိုးသန့်၊ မျိုးပွားများအား တာဝန်ရှိသူတို့က အသီးသီးပေးအပ်ခဲ့ပြီး မျိုးစေ့ထုတ်တောင်သူများကိုယ်စားတောင်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားတွင် စိုက်ပျိုးဧက ၁၃၀ အတွက် မျိုးစပါးအိတ် ၁၃၀ အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ မြို့နယ်(ပြန်/ဆက်)

# ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားပြိုင်ပွဲများသို့ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းကိုယ်စားပြုအားကစားအသင်းများအား အောင်နိုင်ရေးအလံပေးအပ်



ပုသိမ် ဇွန် ၇

ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းကိုယ်စားပြုရိုးရာခြင်းလုံး၊ တိုက်ကွမ်ဒိုနှင့် ဘော်လီဘောအသင်းများ၏ သရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့ ကိုးသိန်းအားကစားရုံ၌ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝန်ကြီးများနှင့် တိုင်းအဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြည့်ရှုအားပေးကြသည်။

ဆက်လက်၍ ညနေပိုင်းတွင် ၂၀၂၂ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီးအားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြုရိုးရာခြင်းလုံး၊ တိုက်ကွမ်ဒို၊ ဘော်လီဘော အသင်းများအား အောင်နိုင်ရေးအလံပေးအပ်ပွဲကို ဧရာရွှေဝါခန်းမ၌ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီး

ချုပ်က “မိမိတို့တိုင်းဒေသကြီးအနေဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားပြိုင်ပွဲများအားလုံးကို ပါဝင်ယှဉ်ပြိုင်လျက်ရှိပြီး လေ့ကျင့်မှု၊ နည်းစနစ်ကောင်းမွန်မှု၊ ကြံ့ခိုင်မှုများဖြင့် ပေါင်းစပ်ဆောင်ရွက်ပြီး ဆုတံဆိပ်များရရှိအောင် ကြိုးစားကြရန်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲများ၏ ဆုဖလားများရရှိအောင် စွမ်းဆောင်နိုင်ပါစေကြောင်း” တိုက်တွန်းပြောကြားသည်။ ဝန်ကြီးချုပ်က တိုင်းဒေသကြီးကိုယ်စားပြုရိုးရာခြင်းလုံး၊ တိုက်ကွမ်ဒို၊ ဘော်လီဘောအသင်းများအား အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ထောက်ပံ့ငွေများကို တာဝန်ရှိသူများထံ ပေးအပ်ခဲ့ပြီး ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ကြမည့် အဖွဲ့ခေါင်းဆောင်၊ အုပ်ချုပ်သူ၊ နည်းပြ၊ အားကစားသမားများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ကြောင်း သိရသည်။ တိုင်းဒေသကြီး(ပြန်/ဆက်)

## မော်လမြိုင်ကျွန်းမြို့နယ်၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

မော်လမြိုင်ကျွန်း ဇွန် ၇

ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ်၌ ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့က ထိပါလယ်ကျေးရွာအုပ်စု မြို့ချောင်းကျေးရွာ၌ ကျင်းပသည်။

အဆိုပါသစ်ပင်စိုက်ပျိုးပွဲတော်သို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌကိုယ်စား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ထွေး၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စော်ကဲချောင်းကျေးရွာနေပြည်သူများ စုပေါင်း၍ စော်ကဲတံတားအနီး မော်လမြိုင်ကျွန်း-ဝါးခယ်မ ကားလမ်းဘေး၌ မန်ဂျန်ရှားပျိုးပင် ၄၀၀ နှင့် ကညင် ပျိုးပင် ၁၀၀ စုစုပေါင်းပျိုးပင် ၅၀၀ တို့ကို စိုက်ပျိုးကြပြီး အဆိုပါမိုးရာသီသစ်ပင် စိုက်ပျိုးပွဲသို့ ဒေသခံပြည်သူ ၇၀ ခန့် တက်ရောက် စိုက်ပျိုးခဲ့ကြောင်း သိရသည်။

အောင်အောင်(ပြန်/ဆက်)



## ကျောင်းကုန်းမြို့ သစ်တောပျိုးဥယျာဉ်၌ ပျိုးပင်များ အခမဲ့ဖြန့်ဝေ

ကျောင်းကုန်း ဇွန် ၇

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနက ၂၀၂၂ ခုနှစ် မိုးရာသီပျိုးပင်များ ပေးအပ်ပွဲကို ပုသိမ်ခရိုင် ကျောင်းကုန်းဘိနယ် သစ်တောဦးစီးဌာနက ဦးဆောင်၍ ယနေ့နံနက် ၉ နာရီတွင် ကျောင်းကုန်းမြို့ သစ်တောပျိုးဥယျာဉ်၌ ကျင်းပခဲ့သည်။

အဆိုပါပျိုးပင်များ ဖြန့်ဝေပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနှင့်အဖွဲ့ဝင်များ၊ ရေကြည်မြို့နယ်သစ်တောဦးစီးဌာန ကျောင်းကုန်းဘိနယ်သစ်တောဝန်ထမ်းများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပြီး ကျောင်းကုန်းမြို့နယ် ဧရပ်ကွင်းအုပ်စု စာဖြူစုကျေးရွာ၊ လူသန့်ချောင်အုပ်စု ကညင်တိုက်ကျေးရွာနှင့် သစ်ဆိမ့်ကုန်းအုပ်စု နက်ချောင်းကျေးရွာများသို့ တစ်ရွာလျှင် ကျွန်းပျိုးပင် ၆၀၀၊ မန်ဂျန်ရှားပျိုးပင် ၆၀၀ နှင့် မဟော်ဂနီပျိုးပင် ၆၀၀၊ ယူကလစ်ပျိုးပင် ၂၀၀ စုစုပေါင်းပျိုးပင် ၂၀၀၀ စီဖြင့် ကျေးရွာသုံးရွာအား ပျိုးပင် ၆၀၀၀ ကို အခမဲ့ဖြန့်ဝေပေးခဲ့သည်။

မြို့နယ်သစ်တောဦးစီးဌာနအနေဖြင့် ကမ္ဘာကြီးပူဇွန်းလာမှုကို ကာကွယ်ရန်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစိုက်ပျိုးရေးတို့အတွက် ကျွန်းပျိုးပင် ၅၀၀၀၊ မန်ဂျန်ရှားပျိုးပင် ၈၀၀၀၊ ယူကလစ်ပျိုးပင် ၃၀၀၀၊ မဟော်ဂနီပျိုးပင် ၄၀၀၀ တို့အပြင် အပိုဆောင်းပျိုးပင် ၂၀၀၀ တို့ကို ပျိုးထောင်ထားရှိပြီး လိုအပ်သည့်ပြည်သူများထံသို့ အခမဲ့ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)



## ချောင်းသာမြို့၌ သွေးလွန်တုပ်ကွေးရောဂါများ မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်

ချောင်းသာ ဇွန် ၇

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ချောင်းသာမြို့အတွင်းရှိ အခြေခံပညာ စာသင်ကျောင်းများ၌ သွေးလွန်တုပ်ကွေးရောဂါများ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့် ကျောင်းအခြေပြု ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ယနေ့နံနက် ၉ နာရီက ပုသိမ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလင်းကိုကိုနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။



ကျန်းမာရေး၊ မီးသတ်၊ ကြက်ခြေနီ သူနာပြု တပ်ဖွဲ့များပါဝင်သော ပူးပေါင်းအဖွဲ့များက ဆိပ်ကြီးကျေးရွာ အလယ်တန်းကျောင်းခွဲ၌ ခြင်ဆေးဖျန်းခြင်း၊ အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်၊ လုပ်ငန်းများ ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

တို့ကို ကြည့်ရှုစစ်ဆေးပြီး ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဆရာ ဆရာမများကို လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

ဆွေးနွေး

ထို့နောက် ချောင်းသာမြို့အတွင်းကျေးရွာအုပ်စုများရှိ ဦးစီးဌာနအစည်းအဝေးခန်းမတွင် ဌာနဆိုင်ရာများနှင့် တွေ့ဆုံပြီး မြို့သန့်ရှင်း သာယာလှပရေး၊ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး၊ မိုးရာသီရေစီးရေလာကောင်းမွန်ရေး၊ ရပ်ကွက်/ကျေးရွာလုံခြုံရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ဆွေးနွေးမေးမြန်းပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ မြို့နယ်(ပြန်/ဆက်)

## ဘားအံမြို့နယ်၌ လုပ်ငန်းခွင်ဝင်သင်တန်း ဖွင့်လှစ်

ဘားအံ ဇွန် ၇

ကရင်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနသည် ယနေ့နံနက် ၉ နာရီတွင် အလုပ်သင် (နေ့စား)ဝန်ထမ်းများ လုပ်ငန်းခွင်ဝင်သင်တန်း (၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကို ကရင်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနရုံး ဘားအံမြို့၌ ကျင်းပသည်။

အဆိုပါအခမ်းအနားတွင် ပြည်နယ်ဦးစီးဌာနမှူး ဦးစုံမိုင်းက အဖွင့်အမှာစကားပြောကြားပြီး ကော့ကရိတ်ခရိုင်ဦးစီးဌာနမှူး ဦးစောဖွန်စိုက်က သင်တန်းဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ အဆိုပါသင်တန်းသို့ ခရိုင်/မြို့နယ်/စခန်းများမှ သင်တန်းသား သင်တန်းသူခြောက်ဦးတက်ရောက်၍ သင်တန်းကို ဇွန် ၆ ရက်မှ ၁၀ ရက်အထိ ငါးရက်ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။ သတင်းစဉ်

**လျှပ်စစ်ဓာတ်အားကို ဓမ္မတာနိုင်သည့် နည်းလမ်းများ**

လမ်းမီးများကို အလင်းရောင်ရှိသော အချိန်များ၌ ပိတ်ထားခြင်းဖြင့် လျှပ်စစ်ကို ဓမ္မတာပါ။  
အလင်းရောင်အားနည်းလာသည့်အချိန်တွင် လမ်းမီးများကို အလိုအလျောက် ဖွင့်ပေးပြီး၊  
အလင်းရောင်ပေါ်ထွက်လာပါက အလိုအလျောက်ပိတ်ပေးသည့်စနစ်ကို တပ်ဆင်ပါ။

**လျှပ်စစ်ဓာတ်အားကို ဓမ္မတာနိုင်သည့် နည်းလမ်းများ**

မလိုအပ်သော စီးများကို ပိတ်ထားခြင်းဖြင့် လျှပ်စစ်ကို ဓမ္မတာပါ။

# အသံတိတ်နဲ့ ကျိတ်ငိုသည်

ဓမ္မဒူတ ဒေါက်တာအရှင်ဆေကိန္ဒ

(ယခင်အပတ်မှအဆက်)  
ဒါက လူမှုရေးပေါ့။ စီးပွားရေးဘက် ဆိုရင်လည်း မိဘရဲ့ လက်ထောက်လက်ရင်း ကို တစ်ဆင့်ထက်တစ်ဆင့် မြှင့်တင် နိုင်ကြစေချင်ကြပါတယ်။ မိဘရဲ့ မျိုးရိုးစဉ်ဆက် ရိုးသားခဲ့တဲ့ဂုဏ်၊ တည်ကြည်တဲ့ဂုဏ်၊ ဩဇာရှိတဲ့ဂုဏ် စတဲ့ ကောင်းသတင်းဂုဏ်တွေကို မပျောက်မပျက်စေဘဲ တိုးတက်အောင် စောင့်ရှောက်စေချင်ကြပါတယ်။

ဒါက ပြည့်စုံတဲ့မိဘတွေရဲ့ မျှော်လင့်ချက်မျိုးတွေပေါ့။ တကယ်လို့များ ဘဝကအကျိုးပေးကြောင့် မပြည့်စုံခဲ့တဲ့ မိဘတွေကတော့ သားသမီးတွေ လက်ထက်မှာ ဒီလိုမဖြစ်အောင် အမျိုးမျိုးဆုံးမ၊ အမျိုးမျိုးနည်းပြလို့ ပေးခဲ့ကြပါတယ်။

မိဘက ပညာအားနည်းရင် သားသမီး ပညာတတ်ဖြစ်အောင်၊ စီးပွားရေးအားနည်းရင်လည်း စီးပွားရေး ဘက်က အောင်မြင်အောင်တတ်နိုင်သမျှ မြေတောင် မြောက်ပေးကြပါတယ်။ ဒါတွေဟာ မိဘတွေရဲ့ မေတ္တာတွေပါပဲ။ ပြောလို့ ဘယ်ကုန်နိုင်ပါ့မလဲ။

မိဘမေတ္တာဆိုတာ ဘယ်လောက် အစွမ်းထက်သလဲ ကြည့်ပါဦး။ တချို့ အဖေလုပ်တဲ့သူတွေဟာ အရက်ကို တကယ်ကြိုက်ပါတယ်။ မနက်ရည် ညရည် ဆက်နေတော့တာပါပဲ။ အရက် ကို ဘယ်လောက်ကြိုက်သလဲဆိုရင် ထမင်းနဲ့နယ်ပြီး စားတဲ့သောက်တဲ့ အထိ ကြိုက်တဲ့သူကို တွေ့ဖူးပါတယ်။ ဒီဘဝ အရက်သမားဘဝနဲ့ နိဂုံးချုပ် တော့မယ်လို့ တစ်ရွာလုံးက သိနေကြ ပါပြီ။ ဒါပေမဲ့ အရက်ပြတ်သွားတယ်၊ အံ့ဩကြတာပေါ့။ ဘာကြောင့်လဲ ဆေးရုံတက်ဖြတ်သလား၊ ဘုရားထံ သစ္စာဆိုသလား၊ ဘုန်းကြီးက ရွတ်ဖတ် ပေးလို့၊ ကတိခံလိုက်လို့လား။

မဟုတ်ပါဘူးတဲ့။ သူ့စိတ်နဲ့သူ ဖြစ်တာတဲ့။ သူ့စိတ် ဘယ်လိုဖြစ်သလဲ မေးတော့ သူ့သမီးလေးတွေ သူ့ သားလေးတွေအခုဆိုရင် ခြောက်တန်း၊

ခုနစ်တန်းရောက်နေပြီတဲ့။ သူ့သားသမီး တွေကို သူငယ်ချင်းတွေရဲ့ အလယ်မှာ အရက်သမားရဲ့သား၊ အရက်သမားရဲ့သမီး ဘဝနဲ့ မျက်နှာမငယ်စေချင်လို့ပါတဲ့။ ကိုယ်တိုင်မသောက်တော့ဘဲ ပြတ်သွား တာပါတဲ့။

အရက်ဖြတ်လို့ လက်လည်းမတုန်၊ ရင်လည်းမခုန်၊ နေမကောင်းလည်း မဖြစ်တာဟာ မိဘမေတ္တာရဲ့ အစွမ်း ကြောင့်ပဲပေါ့။

ဒီလိုပါပဲ။ အမေတွေရဲ့ အကျင့်စရိုက် တွေဟာ လောကအသိုင်းအဝိုင်းက လက်မခံတဲ့ အခြေအနေအထိ ဖြစ်နေပါစေ ဦး၊ သားသမီးကို ချစ်တဲ့စိတ်ကြောင့် လုံးဝ ပုံစံပြောင်းသွားကြတာတွေ အများကြီး ရှိပါတယ်။

မိဘတွေက သားသမီးတွေကို ဘယ်လိုချစ်တယ်ဆိုတာ ခဏထားပါဦး။ ဘယ်လောက်ချစ်တယ်ဆိုတဲ့ အရေ အတွက်ကိုပဲ မိဘမဖြစ်ဖူးသေးသူတိုင်း မရေတွက်နိုင်ပါဘူး။ မိဘမေတ္တာ ဓာတ် သဘောကို သိဖို့ကတော့ ဝေလာဝေးပေါ့။

ဒါကြောင့်လို့ပြောရမယ်နဲ့ တူပါတယ်။ တချို့တချို့ သားသမီးတွေဟာ မိဘမျိုးရိုး ဂုဏ်ကို မထိန်းဘဲ မစောင့်ရှောက်ဘဲ ပျော်ချင်တိုင်းပျော် ပါးချင်တိုင်းပါး ဆိုသလို စည်းလွတ်ကမ်းလွတ်တွေ နေကြတာကို တွေ့ရပါတယ်။

ပြဿနာတစ်ခုဖြစ်တာနဲ့ မသင့်တော် တာ တစ်ခုခုတွေ့ရတာနဲ့ ဒါဘယ်သူ့သား လဲ၊ ဒါဘယ်သူ့သမီးလဲလို့ ပြောကြ မေးကြ နှာခေါင်းရုံခံကြရတာတွေ ရှိကြပါတယ်။

အဲဒီလို သားသမီးမျိုးနဲ့ အတူနေရတဲ့ မိဘတွေဟာ ရင်ထဲက အသံမထွက်ဘဲ မျက်ရည်ခန်းတဲ့အထိ ငိုခဲ့ကြရပါတယ်။

ဒီသားလေး ဘယ်တော့ ဒီလိုပုံစံက ပြောင်းတော့မလဲ၊ သမီးလေးလည်း ဒီပုံစံကနေ ဘယ်တော့ ပြောင်းမလဲလို့ စောင့်စားရင်း ငိုရရင်းနဲ့ပဲ အချိန်တွေ ကုန်နေကြရတာ ရှိပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဒီရဲ့ မျိုးရိုးဂုဏ်ကို ဒီသား၊ ဒီသမီးတွေကတော့ တစ်နေ့မဟုတ် တစ်နေ့ စောင့်ရှောက်ပေးကြလိမ့်မယ်လို့

ယုံကြည်ပြီး မျှော်လင့်နေကြပါတယ်။ ဒါဟာ မိဘတိုင်းရဲ့ မေတ္တာပါပဲ။

နော (အမှတ်)-နဖူးကချွေး၊ ခြေမ ပြေးအောင်၊ မနေ့ဖန်ခါ၊ စီးပွားရှာခဲ့ရ ပါသော၊ မိဘနှစ်ပါး၊ ဒို့အများ၏။

ဒါယန္တံ- လောကုတ်လောကီ၊ နှစ်လီ တိုးပွား၊ များပြားတွေထွေ၊ စီးပွားဥစ္စာ အမွေကို၊

ပဋိပဇ္ဇတိ- မပျောက်မပျက်၊ ဆင့်ဆင့် တက်အောင်၊ ဆတက်ထမ်းပိုး၊ ဆဆတိုးဖို့၊ ကြိုးစား၍ ခံယူလေရာသတည်း။

“စီးပွားရှာခဲ့ရသော၊ မိဘနှစ်ပါး၊ ဒို့အများရဲ့၊ လောကုတ်လောကီ နှစ်လီ တိုးပွား၊ များပြားတွေထွေ၊ စီးပွားဥစ္စာ အမွေကို၊ မပျောက်မပျက် ဆင့်ဆင့် တက်အောင်၊ ဆတက်ထမ်းပိုး၊ ဆဆတိုးဖို့၊ ကြိုးစား၍ ခံယူလေရာ၏” လို့ မိဘတွေက မျှော်လင့်ကြပါတယ်။

ဒါဟာ စတုတ္ထမြောက် မျှော်လင့်ချက် ပါပဲ။

မိဘတွေ ရှာသမျှ အမွေတွေဟာ သားသမီးတွေဖို့ပါပဲ။ မိဘတွေဟာ မိဘဘဝ ရောက်လာတာနဲ့ တစ်ပြိုင်နက် အမူအရာတွေပါ အကုန်ပြောင်းသွားပါ တယ်။ လူကိုယ်ကောင်ကြီးရဲ့ အမူအရာ တွေ၊ လက်လှုပ်၊ ခြေလှုပ်၊ ပါးစပ်လှုပ်၊ ဘာတွေပဲလုပ်လုပ် ဘာတွေပဲပြောပြော သားသမီးအတွက်ဆိုတော့ အမူအရာတွေ ပြောင်းကုန်တာပေါ့။ စိတ်တွေလည်း ပြောင်းကုန်တာပဲပေါ့။

တချို့မိဘတွေဆိုရင် သားသမီးတွေ အတွက် ရှေ့ရေးပဲပြောပြော နောင်ရေးပဲ ဆိုဆို၊ အားလုံးအတွက် နေပူမရောင် မိုးရွာမရောင် ရှာဖွေခဲ့ရတဲ့၊ စီးပွားရေးတွေ စုဆောင်းခဲ့ရတဲ့ အမွေပစ္စည်းတွေ အများကြီးပါပဲ။

နဖူးကချွေး ခြေမကျအောင် အပင် ပန်းခံခဲ့ရတာတွေ နေ့မရောင်ညမရောင် ဘယ်ဘေး ဘယ်အန္တရာယ်ကိုမှ မမှုဘဲ သားသမီးအတွက်ဆိုတဲ့ မေတ္တာရဲ့ ဓာတ်တွေနဲ့ စုဆောင်းခဲ့ကြပါတယ်။ အမွေတွေကိုပေါ့။

တချို့မိဘတွေက လူနေဆင်းရဲကြ



တာတွေလည်းရှိပါတယ်။ အဲဒီတော့ သားသမီးတွေကို ဥစ္စာပစ္စည်းအမွေ မပေးနိုင်ကြပါဘူး။ ဘာပဲပြောပြော ဒို့သားဒို့သမီးကို ပညာအမွေတွေ ပေးကိုပေးရမယ်ဆိုပြီး ကျောင်းထား ကြတာ၊ ပညာတတ်ကြီး ဖြစ်စေချင် ကြတာတွေလည်း ရှိပါတယ်။

မိဘနဲ့ သားသမီးတို့အကြောင်းတွေ ပြောရရင်တော့ မကုန်နိုင်ပါဘူး။

အမေဖြစ်သူ တစ်ယောက် ရှိပါ တယ်။ သူကဈေးသည်ပါ။ အိမ်ဈေးသည်၊ အိမ်ဆိုင်မဟုတ်ပါဘူး။ ဈေးကြီးက အမဲသား၊ ဝက်သား၊ ကြက်သားတွေကို တစ်ပိဿာ၊ နှစ်ပိဿာစသဖြင့်ဝယ်၊ ဟင်းသီးဟင်းရွက် အစုံ၊ နှမ်းဖတ်ချဉ်၊ မိုးမျှော်ငရုတ်၊ ရွှေအပ်ငရုတ်တွေကအစ ဝယ်ပါတယ်။ နီးလင်ဗန်းခေါ်မလား ဗျုပ်ပဲ ခေါ်မလား၊ အဲဒီအထဲကို ရောင်းစရာ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်တွေ အကုန်ထည့် ရွာစဉ်လှည့် ရောင်းတာပေါ့။

မနက်တိုးကြီးခေါက် ၄ နာရီထ၊ ဈေးကြီးသွားဝယ်၊ ၈ နာရီလောက်

ပြန်ရောက်၊ ပြုပြင်ခဲ့ခြင်းပြီး ဗျုပ်ထဲ ထည့်၊ ခေါင်းပေါ်ရွက်၊ သူများတွေ ချက်မိပြုတ်မိအချိန်ကစပြီး ရပ်ထဲ ရွာထဲလှည့်ပြီး ရောင်းလိုက်တာ ညနေ မီးခွက်ထွန်းချိန်လောက်မှ ပြန်ရောက် တယ်လေ။

ဘယ်လောက် ပင်ပန်းလိုက်သလဲ။ “နဖူးကချွေး ခြေမကျတယ်” ဆိုတာ ထက် “နဖူးကချွေး ရေအိုင်ထွန်းတယ်” လို့တောင် ပြောရမလို့ထိ ပင်ပန်းပါ တယ်။ ဒါပေမဲ့ လူသာပင်ပန်းတယ်၊ စိတ်မပင်ပန်းပါဘူး။ သားရှိတယ်လေ၊ သားကို ကျောင်းထားပြီး ပညာအမွေ ပေးထားတာ၊ အခုဆိုရင် ဆယ်တန်း အောင်လို့ တက္ကသိုလ်ကြီးကို ရောက်နေပြီလေ။

တော့ သားက အရွယ်ရောက်ပြီပဲ၊ အလုပ်လေး ဘာလေး နေ့စားဝင်လုပ် ခိုင်းပါလား၊ တော့ ကြည့်ရတာ ပင်ပန်း လွန်းပါတယ်တဲ့။ အိမ်နီးနားချင်းတွေ၊ ဈေးဝယ်တွေက ပြောကြတာပေါ့။

(ဆက်လက်ဖော်ပြပါမည်)

ဓမ္မဒူတ ဒေါက်တာအရှင်ဆေကိန္ဒ၏ အသံတိတ်နဲ့ ကျိတ်ငိုသည်စာအုပ်မှ ဆရာတော် ၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြပါသည်။

# ယဉ်ကျေးလိမ္မာအစပြု ဝတ်စားဆင်ရာယဉ်ကျေးမှု(၉)

ဦးမင်းဟန်(ဘီအေ)

“ဟဲ့ဟဲ့- ဘွားလေးရွှေမိက ဘောင်းဘီတိုကြီး ဝတ်ထားတာ ကြည့်ရတာတစ်မျိုးကြီးနော်”

“ဟုတ်တယ်နော်၊ ရွာထဲကသူတွေက သူ့ကို ဆိုရယ်ဘွားလေးလို့ နာမည်တောင်ပေးထား သေးတယ်”

“သူကလည်း လန်းတယ်လေ ကိုဦးရဲ့။ ဘောင်းဘီတိုနဲ့ တီရှပ်လက်ပြတ်ပဲဝတ်တာလေ။ ဖိနပ်ကိုလည်းကြည့်ဦး လေဒီရူးဆိုလားပဲ”

မောင်ထူး၊ ကိုဦးနှင့် ပုစွန်မတို့သုံးဦးအပြန်အလှန် ပြောနေကြသည်များကို ဘိုးလေးကြွက်က နားစွင့် နေသည်။ ပြီးမှ ဖြည်းဖြည်းချင်းပြန်ပြောသည်။

“ဒါကတော့ကွယ်။ ရွှေမိက ငယ်ငယ်ကတည်းက ဒီလိုပဲ ဝတ်စားလာတာ။ ခုလို အသက်အရွယ်ရလာတဲ့ အခါမှာလည်း ဒီအတိုင်းဝတ်တော့တာပေါ့။ ဒါပေမဲ့ ကြည့်ရတာ တစ်မျိုးကြီးကို ဖြစ်နေတော့တာပေါ့”

“ဟုတ်ကဲ့ ဘိုးလေးရေး ဝတ်စားဆင်ယင်မှုဟာ အသက်အရွယ်အလိုက် ကွဲပြားမှုရှိသင့်သလား”

“ရှိရမှာပေါ့ကွယ်။ ရှိကိုရှိရမယ်။ အသက်အရွယ် အလိုက် ဝတ်စားဆင်ရာ ယဉ်ကျေးမှုရှိဖို့တော့ လိုတယ်။ အသက်အရွယ်အားဖြင့် ကလေးဘဝမှာ ဝတ်ဆင်တဲ့အခါ နှစ်သက်ရာကို ဝတ်ဆင်လို့ရတယ် ဆိုပေမဲ့ ကျား၊ မခွဲခြားဝတ်ဆင်ရတာမျိုးတောင် ရှိသေးတာပဲ။ အသက်အပိုင်းအခြားအလိုက် ဝတ်ဆင်

တာကို ဝတ်ဆင်ဖို့လိုအပ်သလို မဝတ်သင့်တာကို လည်း မဝတ်ဆင်မိဖို့ လိုအပ်တယ်ကွယ်”

“ဟုတ်ကဲ့ ဘိုးလေး၊ မှတ်သားထားပါမယ်”

“ဝတ်စားဆင်ရာ ယဉ်ကျေးမှုအရ အသက် အရွယ်နဲ့ လိုက်ဖက်ညီတဲ့အရောင်တို့၊ ဒီဇိုင်းတို့ အဝတ်အထည်ပုံစံတို့ကို ရွေးချယ်ကြည့်ရှုကာ ယဉ်ကျေးသိမ်မွေ့စွာ ဝတ်ဆင်တတ်ဖို့လိုတယ်။ နိုင်ငံခြားသားတွေလို လွတ်လပ်မှုကို ရှေ့တန်းတင်ပြီး ဝတ်ချင်တာဝတ်ကြဆိုတာ အတုခိုးမှားတာ၊ ကိုယ့် ယဉ်ကျေးမှုကိုမေ့ပြီး လွတ်လပ်မှုကို အခွင့်အရေး တစ်ရပ်အဖြစ် အသုံးချတာ၊ ကိုယ်ကြိုက်တာ ကိုယ်ဝတ်တာပဲ ဆိုတာမျိုးတော့ ဆင်ခြင်ရမယ်နော်”

“ဟုတ်ကဲ့ပါ ဘိုးလေး။ ကျွန်တော့်ဝန်းကျင်မှာ တွေ့နေရတာတွေကတော့ အမျိုးမျိုးရှိပါတယ်။ အချို့ အဘိုးအဘွားအရွယ်တွေကိုက ဝတ်ဆင်ကြတာ လူငယ်တွေတောင် ငေးယူရတဲ့အထိပါပဲဘိုးလေးရေ”

မောင်ထူး၏စကားကို ဘိုးလေးကြွက်က နားစွင့်ရင်း ခေါင်းညိတ်နေလေသည်။ ပြီးမှ ရေနေကြမ်းပြည့်ပြည့်တစ်ခွက်ကို တစ်ကျိုက်တည်း မော့သောက်လိုက်သည်။

“မောင်ထူးပြောတာလည်း မှန်ပါတယ်။ အချို့ ကတော့ အတော်လေးအကျည်းတန်ပါတယ်။ ကျေးလက်ဒေသမှာထက် မြို့ကြီးတွေမှာ အမြင်

မတော်တဲ့ဝတ်စားဆင်ယင်မှုတွေကို ပိုပြီးတွေ့ရ တယ်။ ခုခေတ်အခေါ်အရတော့ ခေတ်မီတာ၊ ခေတ်ဆန်တာ၊ လန်းတာဆိုလားပဲ။ ပတ်ဝန်းကျင်ကို မေ့ထားတာလား၊ အလေးမထားတာလား မသိနိုင် အောင်ပါပဲ။ ကိုယ့်သဘော ကိုယ်ဆောင်တာ ဆိုပါ တော့။ အမြင်မတော်တာကိုတောင် ပြောမယ့်သူ မရှိဘူးဖြစ်နေတာ။ လွတ်လပ်ခွင့်ဆိုတာနဲ့ ကိုင်ပေါက် နေကြတာလေ”

“ဟုတ်ကဲ့ဘိုးလေး၊ ရွာက ဘွားလေးရွှေမိ ဝတ်ဆင်တာကတော့ အသက်အရွယ်နဲ့ မအပ်စပ် ဘူးလို့ ဆိုလို့ရပေမယ့် အမြင်မှာတော့ မရိုင်းဘူးနော် ဘိုးလေး”

ဘိုးလေးကြွက်၏ စကားအဆုံးမှာ ပုစွန်မ ပြောလိုက်သည့်စကားကြောင့် ဘိုးလေးကြွက်ခမျာ တွေခနဲဖြစ်သွားရသည်။ အတန်ငယ်နှုတ်ဆိတ် နေရာမှ ဖြည်းဖြည်းချင်းဆက်ပြောသည်။

“ပုစွန်မရေ မြေးပြောသလို ဖြေပြောပြောရရင် တော့ရတာပေါ့။ အမြင်မရိုင်းပေမယ့် ယဉ်ကျေးတာ တော့ မဟုတ်ဘူးလေ။ နောင်လာနောက်သားတွေ အတုယူ မှားမှားစိုးရိမ်ရတယ်ကွယ်။ ဝတ်စားဆင်ရာ ယဉ်ကျေးမှုရဲ့ မူဘောင်နဲ့တိုင်းတာရင် မတင့်တယ်ဘူး ဖြစ်နေတယ်။ မအပ်စပ်ဘူး ဆိုပါ တော့။ ယဉ်ကျေးမှုနဲ့ တိုင်းတာရာမှာ ရင်းနှီးရာရင်းနှီးကြောင်းမရှိရဘူး။

ခင်မင်လို့ ဆွေမျိုးမို့လို့၊ ဘက်လိုက်လို့လည်း မရဘူး။ လျှော့ပေါ့လို့လည်းမရဘူး။ တိကျသေချာနေရမယ်။ အသက်အရွယ် ကန့်သတ်ချက် မူဘောင်ကလည်း ရှိနေတယ်။ ဝေဖန်တယ်သုံးသပ်တယ်ဆိုတာ တာဝန် ကြီးတယ်။ မှန်ကန်ပြီးသဘောမျှနေဖို့လိုတယ်။”

“ဟုတ်ကဲ့ပါ ဘိုးလေး”

မောင်ထူးတို့သုံးဦးပြိုင်တူ ပြန်ပြောလိုက်ကြသည်။ ဘိုးလေးကြွက်က အဝေးသို့ငေးကြည့်နေသည်။

“အဝတ်အစား ဝတ်ဆင်တဲ့နေရာမှာ သိပ်အရေးကြီးတယ်။ အမှုမဲ့ အမှတ်မဲ့နေရင်တော့ ရတာပေါ့။ ဆိုပါဖို့ကွယ် ဘုရားကျောင်း၊ ဘုန်းကြီး ကျောင်းတွေဆီသွားမယ်ဆိုရင် ဘုရားကျောင်းကန် နဲ့သင့်လျော်တဲ့ အဝတ်အစားကို ဝတ်ရမယ်။ အိမ်မှာနေရင် အိမ်နဲ့သင့်လျော်တဲ့အဝတ်ပေါ့။ ဈေးသွားမယ်ဆိုရင် ဈေးနဲ့သင့်လျော်တဲ့ အဝတ် အစားမျိုး၊ ပွဲလမ်းသဘင်သွားမယ်ဆိုရင် ပွဲလမ်းနဲ့ သင့်လျော်တဲ့အဝတ်၊ အတန်းပညာသင်ကျောင်း သွားရင် ကျောင်းနဲ့သင့်လျော်တဲ့ အဝတ်အစား၊ ရုံး သွားရင် ရုံးနဲ့သင့်လျော်တဲ့ အဝတ်၊ အလုပ်သွားရင် အလုပ်နဲ့သင့်လျော်တဲ့ အဝတ်အစားတို့ကို နေရာ ဌာန သင့်မြတ်အောင် ယဉ်ကျေးစွာ ဝတ်စားတတ် ရမယ်”

“ဟုတ်ကဲ့ပါ ဘိုးလေး၊ မှတ်သားထားပါမယ်”

# အောင်ခြင်းရစ်ပါးမင်္ဂလာ

နန္ဒောပနန္ဒနဂါးမင်းကိုအောင်မြင်ခြင်း “ချစ်သားတို့ နဂါးသည် သင်တို့ အပေါ် စိတ်ဆိုးအမျက်ထွက်နေတယ်။ သူတန်ခိုးနဲ့ ဖုံးအုပ်ထားလို့ မြင်းမိုရ် တောင် ကွယ်နေခြင်းဖြစ်ပေတယ်။”

မြတ်စွာဘုရားက ရဟန်းတော် များအား မိန့်ကြားတော်မူလိုက်သည်။

ဖြစ်စဉ်မှာ နန္ဒောပနန္ဒနဂါးမင်း သည် စည်းစိမ်ခံစားရန် ပြင်ဆင် ခင်းကျင်းနေစဉ် ဘုရားအမျိုးပြုသော သံဃာတော်များ ကြွလာသည်ကို နဂါးက အလွန်စိတ်ဆိုးကာ ဒေါသ အမျက်ခြောင်းခြောင်း ထွက်လေသည်။ သံဃာတော်များ တာဝတိံသာခရီး ကြွမြန်းလျှင် မြင်းမိုရ်တောင်ကို မြင်နေရပြန်သော်လည်း ယခုမူ မမြင်ကြရဘဲ မည်းမှောင်နေသည်။ ထိုအကြောင်းကို အရှင်ရဋ္ဌပါလက မြတ်စွာဘုရားအား လျှောက်ထားခြင်း ကြောင့် မြတ်စွာဘုရားက ပြန်လည် မိန့်ကြားလိုက်ခြင်းဖြစ်သည်။

“ဒီနဂါးကို တပည့်တော်အား ဆုံးမခွင့်ပေးတော်မူပါ”

အရှင်ရဋ္ဌပါလ၏ ခွင့်တောင်းမှုကို မြတ်စွာဘုရားက ပယ်တော်မူသည်။ ထို့နောက် အရှင်ဘဒ္ဒိယကလည်း နှိမ်နင်းခွင့်တောင်းပြန်ရာ မြတ်စွာ ဘုရားက ပယ်တော်မူပြန်သည်။

မြတ်စွာဘုရား၏သားတော် အရှင် ရာဟုလာကလည်း နှိမ်နင်းခွင့် လျှောက်ထားသည်ကို မြတ်စွာဘုရားက ပယ်တော်မူပါသည်။

“တပည့်တော်အား ဒီနဂါးကို ဆုံးမခွင့် ပေးတော်မူပါ”

“ချစ်သားမောဂ္ဂလာန် နဂါးအား လိမ္မာယဉ်ကျေးအောင် ဆုံးမပါလော့”

မြတ်စွာဘုရားက နှိမ်နင်းခွင့် ပေးတော်မူလေရာ အရှင်မောဂ္ဂလာန် သည် နန္ဒောပနန္ဒနဂါးမင်းထက် ပိုမို ကြီးမားသော နဂါးကြီးအသွင်ဖန်ဆင်း ကာ ရစ်ပတ်ဖိညှစ်ပစ်လိုက်သည်။

ယင်းဒဏ်ကြောင့် နဂါးမှာ ပြတ်လု နီးပါး ဆင်းရဲဒုက္ခခံစားလိုက်ရသည်။ နဂါးက အခိုးအလှူများလွှတ်ကာ ရန်ပြု လေသည်။ သို့သော် အရှင်မောဂ္ဂလာန် တန်ခိုးတော်ကြောင့် နဂါး၏အခိုးများမှာ

မသိသာလှပေ။ နဂါးမီးလျှံတို့မှာလည်း အရှင်မောဂ္ဂလာန်အား လုံးဝမထိပါးနိုင် သဖြင့် နန္ဒောပနန္ဒနဂါးမင်းခမျာ ပြိုင်သမျှ ရှုံးရလေသည်။

“ငါ့ကို ဖိညှစ်တာ ဘယ်နဂါးပါလဲ”

“ငါ မောဂ္ဂလာန် နဂါးဖြစ်တယ်”

“ဤသို့ဆိုလျှင် ရဟန်းအသွင်ဖြင့် ပြပါဦးဘုရား”

အရှင်မောဂ္ဂလာန်က ပြန်ပြောလိုက် သောအခါ နန္ဒောပနန္ဒနဂါးမင်းက ပြန်လည် တောင်းဆိုလိုက်ခြင်းဖြစ်သည်။ အရှင် မောဂ္ဂလာန်က ရဟန်းအသွင်ဖန်ဆင်းပြီး နဂါး၏ နှာခေါင်းနှစ်ပေါက်ထဲ ဝင်ချည် ထွက်ချည် လုပ်နေလိုက်သည်။ ထို့နောက် နားနှစ်ဖက်ထဲသို့ ဝင်လိုက်သည်။

“ပါးစပ်ထဲဝင်လာရင် ဝါးစားပစ်လိုက် မယ်”ဟု နဂါးက ကြံရွယ်ထားသည်။ သို့တိုင် အရှင်မောဂ္ဂလာန် ဖန်ဆင်းထား သည့် ရဟန်းက ပါးစပ်ထဲသို့ဝင်ကာ စကြိုပင် ကြွနေလိုက်သေးသည်ဖြစ်၍ အသက်အန္တရာယ် နီးလှသော်လည်း အရှင်မောဂ္ဂလာန်သည် တန်ခိုးအရာ ကျွမ်းကျင်လှသဖြင့် နဂါးက ရန်မပြုနိုင်ဘဲ

ဖြစ်နေရသည်။

“မောဂ္ဂလာန် သတိထားလော့”

“ဣဒ္ဓိပါဒ်လေးပါးကို ကျွမ်းကျင် နိုင်နင်းစွာ ပွားများထားသဖြင့် ဤနဂါးမျိုး ရာထောင်မကပင် ဆုံးမနိုင်ပါတယ်ဘုရား၊ စိုးရိမ်တော်မမူပါနှင့်”

မြတ်စွာဘုရားက စိုးရိမ်မှုဖြင့် သတိပေးညွှန်ကြားတော်မူရာ အရှင် မောဂ္ဂလာန်က ဖြည်းဖြည်းချင်း ပြန်လည်ကာ လျှောက်ထားလိုက်ခြင်း ဖြစ်သည်။

“အရှင်မောဂ္ဂလာန် ခဏထွက်ပါဦး၊ ဝမ်းဗိုက်ထဲမှာ ခုလောက်အကြာကြီး စကြိုကြွနေတာ မသက်သာလှပါဘူး ဘုရား”

နဂါးက ဒုက္ခဆင်းရဲခံရလွန်းသဖြင့် တောင်းပန် လျှောက်ထားတော့သည်။ သို့သော် နဂါးက မာန်မကျသေး။ နဂါး ဝမ်းဗိုက်အတွင်းမှ အပြင်သို့ရောက်ရောက် ချင်းမှာပင် နဂါးက နှာခေါင်းလေဖြင့် တဂူးမူးထုတ်လွှတ်လိုက်ရာ အရှင် မောဂ္ဂလာန်က စတုတ္ထဈာန်ကို ဝင်စားပြီး ခုခံလိုက်သဖြင့် နဂါး၏ အခိုးအလှူများ

## သုတေသီ ဦးသိမ်းဇံ

အချည်းအနီး ဖြစ်သွားရလေသည်။ နဂါးမှာ မည်သို့မျှတိုက်ခိုက်မရသဖြင့် ရှက်စိတ်၊ ကြောက်စိတ်တို့ဖြင့် ထွက်ပြေးတော့သည်။ အရှင်မောဂ္ဂလာန် က ဂဠုန်အသွင်ဖန်ဆင်းပြီး တရကြမ်း လိုက်ဖမ်းရာ နဂါးက လူလင်အသွင် ပြောင်းကာ ဝန်ချတောင်းပန် ကန်တော့ ရှာသည်။

“အရှင်ဘုရားများကို ကိုးကွယ်ရာဟု ဆည်းကပ်ပါ၏။ ဆုံးမတော်မူပါ။ အပြစ်ကိုလည်း သည်းခံတော်မူကြပါ ဘုရား”

အရှင်မောဂ္ဂလာန်သည် နဂါးအား ဘုရားထံခေါ်လာပြီး မြတ်စွာဘုရားအား ဝန်ချကန်တော့စေလိုက်သည်။

“အို- နဂါးမင်း ချမ်းသာသုခနှင့် ပြည့်စုံပါစေတည်း”ဟု မြတ်စွာဘုရား က မေတ္တာပေးလေသည်။ ဤသည်မှာ မြတ်စွာဘုရားက နန္ဒောပနန္ဒနဂါးမင်းကို အောင်မြင်ခြင်းပင် ဖြစ်ပေတော့သည်။

# ယဉ်ကျေးလိမ္မာပဒေသာ ၃၈ - ဖြာ မင်္ဂလာ

အပြစ်ကင်းသော အလုပ်ကို လုပ်ရမယ် အနုဝဇ္ဇာနိကမ္မာနိ။

“အပြစ်မရှိသော အမှုတို့ကို ပြုရခြင်း၊ အပြစ်ကင်းသော အလုပ်တို့ ကို လုပ်ခြင်း (သို့မဟုတ်) အများအကျိုးသယံပိုးခြင်း၊ အပြစ်ကင်းသော အလုပ်ကို လုပ်ရမယ်” လို့ မြန်မာလို အဓိပ္ပာယ်ရတယ်။

၃၈-ဖြာ မင်္ဂလာကဗျာများရဲ့ ပဉ္စမမြောက် ကဗျာဖြစ်တဲ့ “လိုက်နာ ကျင့်သုံးရေးမင်္ဂလာလေးပါး” ထဲက နိပါတ်လေး မင်္ဂလာတရားပဲ ဖြစ်တယ်။ သားတို့သမီးတို့၊ မောင်တို့မယ်တို့အတွက် ဘဝတစ်သက်တာ မှတ်သားကြရမယ့် မင်္ဂလာတရားတွေပဲပေါ့။

ဟိုး.. ရှေးရှေးတုန်းအခါက...။

ကဿပမြတ်စွာဘုရားရှင်လက်ထက်တော်အချိန်က ဖြစ်ပေတယ်။ ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်းကြီး အုပ်ချုပ်စိုးစံနေစဉ် ကာလက ပေါ့ကွယ်။

“သံဃာတစ်ပါး ဆွမ်းကပ်လှူဖို့ စာရင်းပေးပါတယ်”

ဘုရားအမျိုးရှိတဲ့ သံဃာတော်များကို မြို့သူမြို့သားအားလုံး ဆွမ်းကပ်လှူကြမယ့်သတင်းက ဗာရာဏသီမြို့တွင်းမှာပျံ့နှံ့နေတာ ကြောင့် ဗာရာဏသီမြို့သားဖြစ်တဲ့ ဆင်းရဲသားလက်လုပ်လက်စား မဟာဒုက်ကလည်း သံဃာတစ်ပါးဆွမ်းကပ်လှူဖို့ စာရင်းပေးခဲ့တာ ဖြစ်တယ်။ မဟာဒုက်ဟာ ဝမ်းသာအားရစွာနဲ့ပြန်လာပြီး ဇနီးကို ပြောပြရာ နှစ်ဦးသဘောတူကြည့်ဖြူကြကာ ကျေနပ်ကြည့်နူးနေလေ တယ်။

“မဟာဒုက်ရေ၊ ဒီနေ့ အလုပ်တွင်ကျယ်တဲ့အပြင် သီချင်း တအေးအေးနဲ့ ပျော်ရွှင်နေပါလား”

ရေခပ်၊ ထင်းခွဲအလုပ်တွေကို တစ်ခဏအတွင်းမှာ ပြည့်စုံပြီးမြောက် အောင် လုပ်ဆောင်နိုင်တာကို သူဌေးကြီးက သတိထားမိတဲ့အတွက် မေးမြန်းခြင်းဖြစ်တယ်။

“ဟုတ်ကဲ့ပါ သူဌေးမင်း၊ သံဃာတစ်ပါးဆွမ်းကပ်လှူဖို့ စာရင်း ပေးထားတာကြောင့် ဒီနေ့လုပ်အားခနဲ့ ဆွမ်းကပ်လှူရတော့မှာဖြစ်လို့ ပျော်ရွှင်စွာနဲ့ အလုပ်ကြိုးစားနေကြောင်းပါခင်ဗျာ၊ သူဌေးမင်းခိုင်းစရာ များရှိသေးရင် အလိုရှိသမျှ ခိုင်းစေနိုင်ပါတယ်၊ ကျွန်တော်မျိုး အမှု ဆောင်ရွက်ရန် အသင့်ရှိကြောင်းပါ”

မဟာဒုက်စကားကို ကြားလိုက်ရတဲ့ သူဌေးကြီးဟာ များစွာ



ကျေနပ်အားရဖြစ်သွားပြီး ဆန်တစ်ကွမ်းစားနဲ့ ချက်ပြုတ်စရာအချို့ကို ပေးလိုက်သတဲ့။ မဟာဒုက်ရဲ့ ဇနီးကလည်း သူဌေးကတော်ကြီး အိမ်မှာ ဆန်ဖွပ်ရာ ထူးထူးခြားခြား ပျော်ရွှင်စွာနဲ့ စိတ်ပါလက်ပါဆောင်ရွက် နိုင်တာကြောင့် ဆန်ဖြူတွေများစွာရလို့ သူဌေးကတော်က မေးမြန်းရာ ယနေ့လုပ်အားခနဲ့ သံဃာတစ်ပါး ဆွမ်းကပ်လှူခွင့်ရမှာမို့ ပျော်ရွှင် ကြည့်နူးနေရပါကြောင်းပြောတဲ့အခါ ဆန်၊ ဆီ၊ နို့တို့အပြင် ချက်ပြုတ် စရာအိုးတို့ကို ပေးကမ်းလိုက်လေသတဲ့ကွယ်။

မဟာဒုက်တို့လင်မယားဟာ ပျော်ရွှင်စွာနဲ့ အိမ်ပြန်လာကြပြီး ဆွမ်းချက်ဖို့ပြင်ဆင်ကြတော့တာပေါ့။ မယားဖြစ်သူက ဆွမ်းချက်ဖို့ စီစဉ်နေစဉ်မှာ မဟာဒုက်က ဟင်းရွက်ဖူးဖို့ မြစ်ကမ်းဘက်သို့ သွားကာ ပျော်ရွှင်စွာနဲ့ ဟင်းရွက်များခူးပြီး တံငါတို့ကို ဝိုင်းဝန်းကူညီ ငါးရောင်း ပေးရာ ခဏအတွင်း ရောင်းကုန်လို့ သံဃာတစ်ပါး ဆွမ်းကပ်လှူဖို့ နောက်မကျအောင်ပြန်တော့မယ်လို့ဆိုလာတဲ့ မဟာဒုက်အား ဆွမ်းဟင်းချက်နိုင်ရန် ငါးကြင်းလေးကောင်ကို သံထဲကဖော်ပြီး ပေးလိုက်လေတယ်။ ငါးကြင်းသားနဲ့ ဆွမ်းကပ်လှူရမှာမို့ မဟာဒုက်ဟာ ပျော်လို့မဆုံး ဖြစ်နေတာပေါ့ကွယ်။

“ဆွမ်းကပ်လှူကြမှာဆိုတော့ ကုသိုလ်အဖို့ ကူညီပါရစေ၊ အချက် အပြုတ်ကောင်းစွာတတ်ပါတယ်”

မဟာဒုက်လင်မယားရဲ့ စေတနာပြင်းပြမှု၊ မြတ်စွာဘုရား ကိုယ်တော်တိုင်က သူဆင်းရဲမဟာဒုက်အိမ်မှာ ဆွမ်းဘုဉ်းပေးမယ့် အကြောင်း ကြိုတင်သိမြင်တာကြောင့် သိကြားမင်က လူလင်အသွင်

ဖန်ဆင်းကာ ဆွမ်းချက်ပြုတ်ရာမှာ ကူညီပေးရန်ပြောရာ လက်ခံမှု ပြုတာကြောင့် သိကြားမင်က နတ်ဩဇာတို့ကိုထည့်ကာ ချက်ပြုတ် လေတယ်။

“ခင်ဗျာ၊ ဘာဖြစ်တယ်၊ သံဃာတစ်ပါးမှ မကျန်တော့ဘူး၊ ဟုတ်လား၊ စာရင်းပေးထားရက်နဲ့ဗျာ၊ ဘယ်လိုဖြစ်လို့ ကျွန်ုပ်အတွက် သံဃာမကျန် တော့ရတာလဲ ကူညီကြပါဦးဗျာ၊ ဆွမ်းကလည်းအဆင်သင့် ချက်ပြုတ် ပြီးနေပါပြီ ကူညီကြပါဗျာ၊ ကူညီကြပါ”

မဟာဒုက်ခမျာ ခေါင်းနားပန်းကြီးသွားပြီး ပျာရိပျာယာဖြင့် ဟိုပြေးဒီပြေး၊ ဟိုလူပြော၊ ဒီလူပြောနဲ့ ဖြစ်နေလေရာ မြတ်စွာဘုရားက သိမြင်တော်မူပြီး မဟာဒုက်လာရောက်ပင့်လျှောက်မှုကို အဆင်သင့် စောင့်နေလေတော့တယ်။

“မဟာဒုက်ရေ စာရင်းသွင်းဖို့ကျန်ခဲ့လို့ သံဃာတစ်ပါးမှ မရှိတော့ ပေမယ့် မြတ်စွာဘုရားတော့ ရှိသေးတယ် မောင်မင်းသွားပင့်ကြည့် ပေါ့ကွာ”

စာရင်းမှတ်တမ်းရေးသွင်းသူက ပြောလေရာ မဟာဒုက်ဟာ မြတ်စွာဘုရားကျောင်းတော်ဆီသို့ အပြေးသွားလေတယ်။ ဗာရာဏသီ မြို့က ဘုရင်မင်းမြတ်နဲ့တကွ သူဌေးသူကြွယ်တို့က ဘုရားရှင်ဆီက သပိတ်ရရှိရေး စောင့်ဆိုင်းနေတဲ့ကြားက ဆင်းရဲသား မဟာဒုက် ရောက်လာလို့ ဝိုင်းဝန်းကာမောင်းထုတ်တာကိုခံရပေမယ့် ဇွဲမလျှော့ဘဲ မြတ်စွာဘုရားထံဝင်ရောက်လျှောက်ထားလေရာ မြတ်စွာဘုရား ကလည်း မဟာဒုက်အား သပိတ်တော်ကို ပေးသနားတော်မူလိုက်ရာ မြတ်စွာဘုရားကို ဆွမ်းကပ်လှူခွင့် ရရှိသွားတော့တာပေါ့ကွယ်။

ထူးကဲတဲ့ဆွမ်းအလှူကုသိုလ်ကောင်းမှုကြောင့် ရွှေမိုးငွေမိုးတို့ ရွာသွန်းကာ ဆင်းရဲသား မဟာဒုက်လင်မယားလည်း သူဌေးဘွဲ့ထူး ဂုဏ်ထူးကို ရရှိသွားကြတော့သတဲ့ကွယ်။

အနုဝဇ္ဇာနိကမ္မာနိ။ “အပြစ်မရှိသော အမှုတို့ကို ပြုရခြင်း၊ အပြစ် ကင်းသော အလုပ်ကို လုပ်ခြင်း (သို့မဟုတ်) အများအကျိုးသယံပိုးခြင်း၊ အပြစ်ကင်းသော အလုပ်ကို လုပ်ရမယ်” လို့ မြန်မာလို အဓိပ္ပာယ်ကို ဖော်ဆောင်တဲ့ နိပါတ်တော်လာမှတ်သားစရာ ပုံဝတ္ထုတစ်ခုပါ။

သားတို့သမီးတို့၊ မောင်တို့မယ်တို့အတွက်သာမက လူတိုင်းလူတိုင်း အသိကြွယ်ကာ ကျင့်ဆောင်ကြရမယ့် “လိုက်နာကျင့်သုံးရေးမင်္ဂလာ” နည်းနာတွေပေါ့ကွယ်။

ကြေးမုံသတင်းစာ စာဖတ်ပရိသတ်များ စာပေရသစုံ ခံစားဖတ်ရှုနိုင်ရန်အတွက် အခန်းဆက်ဝတ္ထုရှည်ကဏ္ဍကို ဖော်ပြပေးလျက်ရှိရာ စာရေးဆရာ မောင်သိန်းဆိုင်၏ ရေနံ့သာခင်ခင်ကြီး အခန်းဆက်ဝတ္ထုရှည်ကို အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

ယမန်နေ့မှအဆက်  
ကိုမောင်မောင်ဦး ရယ်လိုက်မိသည်။  
စကားဝိုင်းမှ သူ့ အလျင်စလို ထလာမိ  
ခြင်း၊ မျက်နှာပျက်ခဲ့ခြင်းများကို ပူစူးမ  
အကဲခတ်မိခဲ့ဟန် တူသည်။ ကိုမောင်  
မောင်ဦးမျက်နှာညိုသည်ကို တွေ့ခဲ့ဟန်  
တူသည်။

“လေးလေး အမှန်ပြောမယ်နော်။ ပူစူး  
ပြောတာကို သဘောမကျစရာ မရှိဘူး။  
စိတ်လည်းမဆိုးဘူး”

သူ့စကားကို ပူစူးမယုံကြည်ဟန်မတူ။  
“ပူစူးပြောတာကို လေးလေးစိတ်ဆိုး  
သွားပါတယ်”

“ဪ... ကလေးရယ်။ ကလေးကို  
လေးလေး တကယ်စိတ်မဆိုးပါဘူး။  
ကဲ ဒါကို မေ့ထားလိုက်ရအောင်နော်”

ပူစူးမ၏ မျက်ဝန်းကလေးမှာ ပိုမို  
တောက်ပြောင်လာသည်။ ကိုမောင်မောင်ဦး  
က အဘယ်မျှ နှစ်သိမ့်သည်ဆိုစေ ထို  
ကလေးမမှာ သူ့အမှားတစ်စုံတစ်ရာကို  
ကျူးလွန်မိခဲ့ပြီဟု ယုံကြည်ထားဟန်  
တူသည်။ ယင်းအမှားအတွက်လည်း  
စိတ်ထိခိုက်မိပုံရသည်။ မျက်ရည်စက်  
ကလေးများ ပါးပြင်ပေါ်သို့ လိမ့်လျှော  
ကျဆင်းလာသည်။

“ပူစူးကို ရိုက်ပါ လေးလေး”  
“ဟင်”

“လေးလေး မကျေနပ်တာရှိရင် ပူစူး  
ကို ရိုက်ပါ”

ကိုမောင်မောင်ဦးသည် ပူစူးမကို ရင်၌  
တင်းကျပ်စွာ ဖက်ထားလိုက်သည်။  
ထိုကလေးမသည် မိမိအား အဘယ်မျှ  
တွယ်တာသည်။ အဘယ်မျှ မိမိ၏ အပြု  
အငြင်မခံယူလိုဘဲရှိသည်များကို စဉ်းစား  
တတ်လာသည်။

“လေးလေးမှာ မကျေနပ်တာလည်း  
မရှိဘူး။ ပူစူးကိုလည်း မရိုက်ရက်ပါဘူး  
ကွယ်”

ကိုမောင်မောင်ဦး၏ရင်ထဲမှာ လှုပ်ရှား  
လာသည်။ ဆို့ဆို့နှင့်နှင့် ဖြစ်လာမိသည်။  
အဘယ်ကြောင့် သည်ပြဿနာ သည်မျှ  
မြန်မြန်ဆန်ဆန် ဖြစ်လာရပါလိမ့်ဟု  
မကျေမချမ်း တွေးမိသည်။

“မာမိကပြောတယ်။ လေးလေးစိတ်ဆိုး  
သွားပြီတဲ့။ သွားတောင်းပန်ချေတဲ့”

နားအနီးမှ ကပ်၍ပြောနေသော ပူစူးမ  
၏အသံကို ကြားရသည်။ ကိုယ်ချင်း  
ခွာကာ မျက်နှာကလေးကို လက်နှစ်  
ဖက်ဖြင့် ညှပ်ကိုင်လိုက်သည်။

“ဒီမယ်၊ လေးလေး ပြောမယ်။ လူကြီး  
တွေဟာ ကလေးတွေကို ဘယ်တော့မှ



စိတ်မဆိုးဘူး။ စိတ်ဆိုးတဲ့လူကြီးတွေ  
ဟာ ငရဲကြီးတတ်တယ်သိလား။ ဒီတော့  
လေးလေး ပူစူးကို ဘယ်တော့မှ စိတ်မဆိုး  
ဘူးလို့ မှတ်ထားနော်”

ပူစူးမ၏မျက်နှာမှာ ပြန်လည် ငြိမ်သက်  
လာသည်။ အနည်းအပါးဆိုသလို ရှင်ပျ  
လာသည်။

“တကယ်နော် လေးလေး” မေးဖော်  
ရလာသည်။

“တကယ်ပေါ့ ကလေးရဲ့”

ကိုမောင်မောင်ဦးသည် ပူစူးမ၏  
ပါးပြင်မှ မျက်ရည်များကို သုတ်ပေး  
သည်။ ရှင်ရှင်ပျပျ ဖြစ်လာစေရန်  
သူ့ကိုယ်တိုင် ပြုံးလိုက်ရသည်။

ပူစူးမသည် ကိုမောင်မောင်ဦး၏  
ပေါင်ပေါ်သို့ တက်ထိုင်သည်။ လည်ပင်း  
ကို သိုင်းဖက်ဖော်ရလာပြီ။ ပါးကို နမ်းဖော်  
ရလာသည်။

“ပူစူးလေ၊ လေးလေးကို သိပ်ချစ်  
တယ်။ လေးလေးကရော”

“သိပ်ချစ်တာပေါ့”

ပူစူးမသည်တစ်ခဏချင်းမှာပင်ပြန်လည်

ရှင်ပျလာသည်။ မျက်နှာကလေးမှာ  
ပြုံးလာသည်။ မျက်ရည်မခြောက်  
သေးသော မျက်ဝန်းကလေးများဖြင့်  
ပြုံးခဲ့ခြင်း ဖြစ်ပါသည်။

“လေးလေး”

“ဟင်”

“လေးလေးမှာ ပူစူးတို့လို သမီးကလေး  
မရှိဘူးလားဟင်”

“ဟင် ... ဟင်”

ကိုမောင်မောင်ဦး၏ရင်မှာ ထိတ်ခနဲ  
ဖြစ်သွားသည်။ အသည်းနှလုံးကို လက်ဖြင့်  
ဆွဲယူဆုပ်ခြေလိုက်သည့်နယ်ဖြစ်သည်။  
မမျှော်လင့်၊ မထင်မှတ်သော အမေး၊  
ပြီး-နှလုံးသည်းပွတ်ကို တိုက်ရိုက်ထိ  
ခိုက်နိုင်စွမ်းရှိသော အမေး။ ထို့ကြောင့်  
ကိုမောင်မောင်ဦး တုန်တုန်လှုပ်လှုပ်ကြီး  
ဖြစ်သွားရသည်။

မျက်လုံးများမှာ ဝိုင်းစက် ပြူးကျယ်  
သွားရသည်။ ပါးစပ် အဟောင်းသား  
ဖြစ်သွားရသည်။ ဪ... မသိကျိုးကျွန်  
နိုင်လှသည့်ကလေး။ သည်အမေးကိုမှ  
မေးရက်ပလေ။

“လေးလေး ပူစူးကို စိတ်ဆိုးသွားပြန်ပြီ  
လားဟင်”

မျက်နှာရိပ် မျက်နှာကဲကိုကြည့်ကာ  
ပူစူးမက စိုးရိမ်မကင်း ဖြစ်သွားသလိုမေး  
သည်။ သူ့မျက်နှာပေါ်မှ အပြုံးသည်  
ပျောက်ကွယ်သွားပြန်သည်။

ကိုမောင်မောင်ဦးသည် လစ်ဟင်းသွား  
သော သတိကို ပြန်လည်ထိန်းချုပ်ရ  
သည်။ ပျက်ယွင်းသွားသော ဣန္ဒြေကို  
ဆည်ရသည်။

စိတ်မဆိုးပါဘူးဆိုကာ မျက်နှာကို  
ပြုံးပြရသည်။

ဆို့ဆို့နှင့်နှင့်ရှိလာသောကာလတွင်  
ပြုံးရခြင်းဟူသည် အဘယ်မျှခက်ခဲ  
လှကြောင်းကို ကိုမောင်မောင်ဦး နားလည်  
လာသည်။

ပူစူးမ စကားဆက်သည်။

“မာမိကပြောတယ်။ လေးလေးဟာ  
ပူစူးကို သမီးလိုချစ်တာ၊ လေးလေးရဲ့  
သမီးကိုယ်စား ချစ်တာတဲ့။ လေးလေး  
မှာ ပူစူးလို သမီးကလေးတစ်ယောက်ရှိ  
တယ်တဲ့။ လေးလေးမှာ တကယ်သမီး  
ကလေး ရှိသလားဟင်”

ကိုမောင်မောင်ဦးသည် ပူစူးမ၏  
မျက်နှာကို စူးစိုက်ကြည့်မိသည်။ အဖြေ  
ကို မပေးမိသေး။ ထိုကလေးမ၏ စကား  
တတ်မှုကိုပင် အပြစ်ဆိုရမလား၊ မိမိနှင့်  
စပ်လျဉ်း၍ ပြောပြထားလေသော မေဘယ်  
ကိုပင် အပြစ်တင်ရမလားမသိ။ တစ်စုံ  
တစ်ယောက်ကိုတော့ အပြစ်တင်ချင်နေ  
သည်။

အကြောင်းမူ သည်အမေးများက  
ရင်ကို လှိုက်လှဲလာစေ၍၊ တမ်းဆွတ်  
ကြေကွဲရခြင်းကို အစဖော်ပေးခဲ့လေ၍။  
ကိုမောင်မောင်ဦး၏ မျက်ဝန်းဝယ်  
မျက်ရည်ကြည် ဝေလည်လာသည်။  
လှိုက်လှဲရခြင်းသည် မျက်ရည်ကို အဖော်  
အဖြစ် ခေါ်လာဟန်တူသည်။

သူသည် ပူစူးမကို ရင်ခွင်အတွင်း  
ထွေးပိုက်ထားလိုက်သည်။ မျစ်ညှစ်ထား  
လိုက်သည်။ ထိုကလေးမ၏ ခေါင်းကို  
မျက်နှာဖြင့် အပ်ထားလိုက်သည်။ နုနယ်  
သော ဆံပင်နွယ်များကို ပါးဖြင့် ပွတ်နေ  
မိသည်။

သူ၏ အသံသည် ကြေကွဲရခြင်း  
ရောစွက်လျက် ထွက်ပေါ်လာသည်။

“ကလေးရေ၊ လေးလေးမှာ သမီး  
ကလေးရှိပါတယ်။ တကယ်ရှိပါတယ်”

“သူ့အခု ဘယ်မှာလဲ လေးလေး”

“သူ့အခုဘယ်မှာလဲဟုတ်လား။ ဒါကို  
လေးလေးလည်း သိချင်တယ်။ သိပ်  
သိချင်မိတယ်ကွဲ့ သိလား”

“သူ ပျောက်သွားတာလား ဟင်”

“ဟုတ်တယ်။ လွှင့်ပစ်ခံရတာတဲ့ ကစား  
စရာ အရပ်ကလေးတစ်ရပ်လို ပျောက်  
သွားတာပေါ့”

“နှမြောပါတယ်နော် လေးလေး”

“ဒါပေါ့ ကလေးရဲ့။ သိပ်နှမြောစရာ  
ကောင်းတာပေါ့။ ကလေးတို့ဆိုရင် ကိုယ့်  
ကစားစရာကလေး ပျောက်သွားတာ  
တောင် နှမြောသေးတာပဲ မဟုတ်လား။  
လေးလေးမှာက သမီးကလေးအပျောက်ခံ  
ရတာပါ။ သက်ရှိ သမီးကလေးပါ”

အသံသည် တစ်စထက်တစ်စ တိမ်ဝင်  
လာသည်ဆိုခြင်းကို သိသည်။ လှိုက်လှဲ  
ကြေကွဲမှုများကလည်း ပိုမိုပေါ်ပေါက်  
လာရသည်။

ပူစူးမက ကိုယ်ချင်းခွာရန် ကြိုးစား  
သည်။ သူ့လွှတ် မပေးမိ။

ပူစူးသောမျက်ရည်တို့ ပါးပြင်ပေါ်သို့  
လိမ့်ဆင်းလာသည်ကို ကလေးမ မတွေ့  
ရစေချင်။ မမြင်ရစေချင်။ ထို့ကြောင့်  
လည်း လွှတ်မပေးဘဲ ဖက်မြဲဖက်ထား  
မိသည်။

“လေးလေး သူ့ကို သိပ်ချစ်မှာပေါ့နော်”  
“သူ့ကို လိုက်ရှာပါလား လေးလေးရဲ့”  
“ဟင်”

“ပူစူးမဆိုရင် မတွေ့တွေ့အောင်  
လိုက်ရှာမှာပဲ။ တလောက အိမ်က  
ကြောင်ကလေးရွှေဝါ ပျောက်သွားတော့  
ပူစူးမ လိုက်ရှာတာပဲ။ လမ်းထိပ်အိမ်က  
ပြန်တွေ့ရတာ ကြည့်ပါလား”

အသည်းနှလုံးမှာ တဆတ်ဆတ်တုန်ခါ  
လာသည် ထင်မိသည်။ ရင်မှာ ချက်ချင်း  
ပင် ပွင့်ထွက်သွားလေတော့မလား  
ထင်မှတ်ရသည်။ ပူစူးမ၏ ပြောစကား  
သည် တစ်သက်လုံး ကလေးကချေနှင့်  
အရာရာကို အမေ့မေ့အလျော့လျော့နေ  
တတ်ခဲ့လေသော မိမိကိုယ်ကို ရွံရှာ  
မုန်းတီးစိတ် ဝင်လာစေနိုင်စွမ်းရှိသည်  
ထင်မိ၏။

ပူစူးမက စိတ်အိုက်လာသလို  
သူ့ကိုယ်ကို ရင်ခွင်အတွင်းမှ ရုန်းထွက်  
သည်။ ကိုမောင်မောင်ဦးသည် ပူစူးမ၏  
ဆံပင်ဖြင့် မျက်ရည်သုတ်သည်။ တစ်ပြိုင်  
တည်းမှာပင် ခဲခဲယဉ်းယဉ်းဖြင့် ပြုံးနိုင်  
အောင် ကြိုးစားရပြန်သည်။

လက်ကို လျှော့ပေးလိုက်သည်။  
ကိုယ်ချင်း ခွာပေးလိုက်သည်။

ပူစူးမ သူ့မျက်နှာကို အကဲခတ်သလို  
ကြည့်သည်။

မျက်ရည်ရစ်ဝဲရင်း ပြုံးနေသော အပြုံး  
ကို တွေ့ရသည်။ သို့ပေမဲ့ ဟန်ဆောင်ပြုံး  
ဖြစ်ကြောင်း နားလည်နိုင်ပုံမရှိ။ မျက်ရည်  
ဖြင့် ပြုံးတတ်သူချင်းတူပါလျက် ခံစား  
ချက်ချင်း ကွဲလွဲသည့်အကြောင်းကို သူ  
မသိ။

“ဒီနေ့ည လေးလေး ဘယ်မှမသွားနဲ့  
နော်။ ဒယ်ဒီက ပူစူးတို့ကို ရုပ်ရှင်ပြမယ်လို့  
ပြောတယ်။ ရုပ်ရှင်ပြီးလို့ အိမ်ပြန်လာရင်  
လေးလေးဖို့ခေါက်ဆွဲဝယ်ခွဲမယ်ဟုတ်လား။  
ဪ... လေးလေးနဲ့ ခေါက်ဆွဲနဲ့ တည့်ပျံ  
မလားဟင်”

“ကိစ္စမရှိပါဘူး ကလေးရဲ့။ မတည့်တဲ့  
တိုင် ကလေးဝယ်လာတာကို လေးလေး  
စားပျံမယ်”

ပူစူးမသည် သူ့တွင် ပြောစရာကုန်  
သွားသလို စကားဖြတ်သည်။

“ပူစူး အပြင်သွားတော့မယ်နော်”  
ကိုမောင်မောင်ဦး ခေါင်းညိတ်ပြလိုက်  
သည်။ သူ့ထံပါးမှ ထွက်သွားသော ပူစူးမ  
၏ ကျောပြင်ကို စိုက်ကြည့်ရင်း ကျန်ရစ်  
သည်။

ပြင်ပတွင် မိုးသည်းထန်ဆဲဖြစ်သည်။  
ထိုနေ့ညက ပူစူးမတို့ ရုပ်ရှင်သွားဖြစ်  
ကြသည်။ ပူစူးမသည် ကတိအတိုင်း  
ရုပ်ရှင်မှအပြန်တွင် ကိုမောင်မောင်ဦး  
အတွက် ခေါက်ဆွဲဝယ်လာသည်။

ဆက်လက်ဖော်ပြပါမည်။

ဆရာမောင်သိန်းဆိုင်၏ “ရေနံ့သာ  
ခင်ခင်ကြီး” စာအုပ်အား စာရေးသူ၏  
မိသားစု ခွင့်ပြုချက်ဖြင့် ကူးယူဖော်  
ပြခြင်းဖြစ်ပါသည်။ စာတည်း

“မာမိကပြောတယ်။ လေးလေးဟာ ပူစူးကို သမီးလိုချစ်တာ၊ လေးလေးရဲ့ သမီးကိုယ်စား  
ချစ်တာတဲ့။ လေးလေးမှာ ပူစူးလို သမီးကလေးတစ်ယောက်ရှိတယ်တဲ့။  
လေးလေးမှာ တကယ်သမီးကလေး ရှိသလားဟင်”  
ကိုမောင်မောင်ဦးသည် ပူစူးမ၏မျက်နှာကို စူးစိုက်ကြည့်မိသည်။ အဖြေကိုမပေးမိသေး။  
ထိုကလေးမ၏ စကားတတ်မှုကိုပင် အပြစ်ဆိုရမလား၊ မိမိနှင့်စပ်လျဉ်း၍ ပြောပြထားလေသော  
မေဘယ်ကိုပင် အပြစ်တင်ရမလားမသိ။ တစ်စုံတစ်ယောက်ကိုတော့ အပြစ်တင်ချင်နေသည်။  
အကြောင်းမူ သည်အမေးများက ရင်ကိုလှိုက်လှဲလာစေ၍  
တမ်းဆွတ် ကြေကွဲရခြင်းကို အစဖော်...

# မန္တလေးဈေးကွက်၌ ပေါ်ဦးပေါ်ဖျားနှမ်းနက်များ အဖွင့်ဈေးကောင်းဖြင့် စတင်ဝင်ရောက်လာ

မန္တလေး ဇွန် ၇

ယခုရက်ပိုင်းအတွင်း ပေါ်ဦးပေါ်ဖျား နှမ်းနက်များ မန္တလေးဈေးကွက်တွင် အဖွင့်ဈေးကောင်းဖြင့် စတင်ဝင်ရောက်လာကာ အရောင်းအဝယ်သွက်နေကြောင်း မန္တလေးနှမ်းကုန်သည်များထံမှ သိရသည်။

အဆိုပါ နှမ်းနက်များကို နေရာသီကာလတွင် ရေသွင်းစိုက်ပျိုးထားခြင်းဖြစ်ပြီး ဈေးကွက်အတွင်းသို့ ရွှေ့ဖို့၊ ဝက်လက်၊ ရေဦး၊ ဇီးကုန်းနယ်တို့မှ စတင် ထွက်ရှိကာ ဝင်ရောက်လာကြောင်း၊ ပြီးခဲ့သည့်နှစ်က ယခုလိုပေါ်ဦးပေါ်ဖျားချိန်က နှမ်းနက်သုံးတင်းဝင် တစ်အိတ်လျှင်ငွေကျပ် ၁၈၅၀၀၀ ဈေးနှုန်းရှိခဲ့သော်လည်း ယခုနှစ်လက်ရှိချိန်တွင် နှမ်းနက် သုံးတင်းဝင် တစ်အိတ်လျှင်ငွေကျပ် ၂၅၀၀၀၀ ဈေးနှုန်းဖြင့် အဖွင့်ဈေးကောင်းကာ အရောင်းအဝယ်သွက်လျက်ရှိကြောင်း မန္တလေးမြို့မှ စိုးဝင်းမြင့်ပွဲရုံပိုင်ရှင် ဦးစိုးဝင်းမြင့်က ပြောသည်။

“ဒီရက်ပိုင်းမှာ မန္တလေးဈေးကွက်ကို နှမ်းနက် သာမက နှမ်းဖြူတွေပါ စတင်ဝင်လာပြီး အဖွင့်ဈေး



ကောင်းနေကြတယ်။ မူးမြစ်ကမ်းနားဘေး နေရာသီမှာ ရေသွင်းစိုက်ပျိုးထားတဲ့ နှမ်းတွေဖြစ်တယ်။ တချို့ နေရာတွေမှာ မြေအောက်ရေနဲ့လည်း စိုက်ပါတယ်။ နှမ်းနက်ကလည်း ပြည်ပပို့ကုန်အနေနဲ့ ပို့ခွင့်ရ

ထားပါတယ်။ ရွှေ့ဖို့ခရိုင်မှာတော့ ဒီနှစ်အနေနဲ့ ရာသီဥတုကောင်းမွန်ပြီး အထွက်နှုန်းလည်း ကောင်းမွန်တာတွေရှိပါတယ်။ ဂျပန်နှမ်းဖြူကလည်း အခုရက်ပိုင်းမှာ ကျောက်ဆည်၊ မြောင်၊ မြင်းမူနယ်

တွေက စတင်ဝင်ရောက်နေတယ်။ နှမ်းသီးနှံတွေက ဒီနှစ်ဈေးကောင်းတယ်။ ထွက်သမျှနှမ်းရဲ့ ၉၅ ရာခိုင်နှုန်းက ပြည်ပကို ပို့ကုန်အနေနဲ့ပို့တယ်။ အဓိကအနေနဲ့ တရုတ်ဈေးကွက်ကို ပို့ဆောင်ရောင်းချနေရတယ်။ ဒီနှစ်မှာ နှမ်းဈေးက ကောင်းတဲ့အတွက် ပိုမိုစိုက်ပျိုးလာတာကို နယ်တကာမှာ တွေ့ရှိရပါတယ်” ဟု ၎င်းက ရှင်းပြသည်။

မြန်မာ့ထွက်ကုန်ဖြစ်သော နှမ်းသီးနှံကို မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးတို့တွင် အဓိကထားကာ အများဆုံးစိုက်ပျိုးကြကြောင်း၊ မကွေးတိုင်းဒေသကြီးကို မြန်မာပြည်၏ ဆီအိုးကြီးဟုခေါ်ဆိုရသည်အထိ အများဆုံးစိုက်ပျိုးကြကြောင်း၊ နှမ်းနက်ကို သီးထပ်အဖြစ် ရာသီမရွေးစိုက်ပျိုးနိုင်ပြီး ရက် ၁၀၀ အတွင်း ပေါ်ထွက်လေ့ရှိသော သီးနှံဖြစ်သည့်အပြင် ရောင်းချရာတွင်လည်း အခက်အခဲမရှိသော မြန်မာ့ထွက်ကုန်တစ်ခုဖြစ်ကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)



ဇွန် ၇ ရက်က အမှတ် (၁၈) လုံခြုံရေးရတပ်ဖွဲ့ခွဲ(ပုဗ္ဗသီရိ)တွင် ၂၀၂၂ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ ကျင်းပရာ တပ်ဖွဲ့ခွဲမှူး ဒုရဲမှူးကြီးချမ်းမြေဝင်း ဦးစီးတပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များ စုစုပေါင်းအင်အား ၁၃၀ တို့က သစ်ပင်/ပျိုးပင် ၈၀၀ တို့ကို စိုက်ပျိုးစဉ်။

၂၂၂

အာရှဖလားမှ မြန်မာအသင်းပါဝင်သည့် အုပ်စု(စ)ပွဲစဉ်များကို ကာဂျစ်တန်နိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် ပထမပွဲကစားရခြင်းဖြစ်သည်။ အုပ်စုခွဲဝေထားမှုအရ အုပ်စု(က)တွင် ကျော်ဒန်၊ ကူပိတ်၊ အင်ဒိုနီးရှား၊ နီပေါ၊ အုပ်စု (ခ) တွင် ပါလက်စတိုင်း၊ ဖိလစ်ပိုင်၊ ယီမင်၊ မွန်ဂိုလီးယား၊ အုပ်စု (ဂ)တွင် ဥရောပတိုက်တိုက်၊ ထိုင်း၊ မော်လဒိုက်၊ သီရိလင်္ကာ၊ အုပ်စု(ဃ)တွင် အိန္ဒိယ၊ ဟောင်ကောင်၊ အာဖဂန်နစ္စတန်၊ ကမ္ဘောဒီးယား၊ အုပ်စု(င)တွင် ဘာရိန်း၊ တာ့ခ်မင်နစ္စတန်၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်၊ အုပ်စု(စ)တွင် ကာဂျစ်တန်၊ တာဂျစ်ကစ္စတန်၊ မြန်မာနှင့် စင်ကာပူအသင်းတို့ ပါဝင်နေသည်။ အာရှဘောလုံးအဖွဲ့ချုပ်သည် ပထမအဆင့်နှင့် ဒုတိယအဆင့်ခြေစစ်ပွဲများကို အိမ်ကွင်း၊ အဝေးကွင်းစနစ်ဖြင့် ကျင်းပခဲ့သော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အုပ်စုတစ်ခုကို အိမ်ရှင်နိုင်ငံ တစ်နိုင်ငံရွေးချယ်၍ တစ်ကျော့တည်းပြုလုပ်သွားမည်ဖြစ်သည်။ တတိယအဆင့်ခြေစစ်ပွဲကို အုပ်စုခြောက်ခုခွဲ၍ ပြုလုပ်မည်ဖြစ်ပြီး အုပ်စုခြောက်ခုမှ ထိပ်ဆုံးခြောက်သင်းနှင့် ဒုတိယနေရာရအသင်းများအနက် အကောင်းဆုံးငါးသင်း စုစုပေါင်း ၁၁ သင်း ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သည်။

ကိုညီလေး

## ပြည်မြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ပြည် ဇွန် ၇

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဦးဆောင်၍ ပြည်ခရိုင် ၎င်းကွယ်ရောဂါတိုက်ဖျက်ရေးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပြည်သူများနှင့်ပူးပေါင်းပြီး သွေးလွန်တုပ်ကွေး ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ပြည်မြို့ပေါ်ရှိ ဆင်စုရပ်ကွက်နှင့် နဝင်းရပ်ကွက်များသို့ ကွင်းဆင်းဆောင်ရွက်ကြသည်။

ထိုသို့ဆောင်ရွက်ရာ၌ အဆိုပါရပ်ကွက်များရှိ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ သုံးဦး၏ ပတ်ဝန်းကျင်ရှိ နေအိမ် ၁၂၈ အိမ်နှင့် လူဦးရေ ၆၄၈ ဦးတို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်ရေးနှင့်ပတ်သက်၍ ကျန်းမာရေးအသိပညာ ပေးခြင်း၊ ကျန်းမာရေးလက်ကမ်းစာစောင်များ ဝေငှခြင်း၊ မိမိတို့နေအိမ်ပတ်ဝန်းကျင်အတွင်း ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ကိုယ်တိုင်လုပ်ဆောင်နိုင်စေရန် သင်ကြားပြသ



ပေးခြင်း၊ အတိတ်ဆေးများခတ်ခြင်း၊ ၁၅ နှစ်အောက် ကလေးများ၏ ဖျားနာမှုအခြေအနေနှင့် သွေးလွန်တုပ်ကွေးသံသယ လက္ခဏာများ ရှိ၊ မရှိ စစ်ဆေးခြင်းလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

### ကြော်ငြာ

**ကန့်ကွက်နိုင်ကြောင်းကြော်ငြာ**

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ မြေကွက်အမှတ်-၃/က၊ မြေတိုင်းရပ်ကွက်အမှတ်-၄၁/ပ၊ မြေအမှတ် (၂.၀၄)စက အကျယ်အဝန်းရှိ မြေကွက်ပေါ်တွင် တည်ဆောက်ထားသော သီရိရိပ်သာအဆင့်မြင့်အိမ်ရာ အဆောက်အအုံရှိ အခန်း-D1, Tower-B, Penthouse, စုစုပေါင်းဧရိယာ(၁၈၈၆+၂၀၁၇=၃၉၀၃) စတုဂံပေရှိ သော အခန်းနှင့်ယင်းအခန်း၏ အရပ်ရပ်ပိုင်ဆိုင်မှုဆိုင်ရာ အကျိုးခံစားခွင့်အားလုံးတို့ကို တရားဝင်ပိုင်ဆိုင်ပြီး လွှဲပြောင်းရောင်းချပိုင်ခွင့်ရှိကြောင်း ဝန်ခံကတိပြုသူ တော်ဝင် မိသားစု ဆောက်လုပ်ရေးကုမ္ပဏီလီမိတက် (ကုမ္ပဏီမှတ်ပုံတင်အမှတ်-၁၈၄၄၇၈၄၇) ထံမှ ကျွန်ုပ်၏မိတ်ဆွေက အဆိုပါ အခန်းနှင့် ယင်းအခန်းများ၏ အရပ်ရပ်ပိုင်ဆိုင်မှုဆိုင်ရာ အကျိုးခံစားခွင့်အားလုံးတို့ကို အပြီးအပိုင် တရားဝင်လွှဲပြောင်းရယူမည်ဖြစ်ပါ၍ ကန့်ကွက်လို့ပါက ခိုင်လုံသော စာရွက်စာတမ်းအထောက်အထား(မှရင်း၊ များဖြင့် ဤကြော်ငြာပါ သည့်ရက်မှစ၍ (၇)ရက်အတွင်း လာရောက်ကန့်ကွက်နိုင်ပါသည်။ သတ်မှတ်ရက်ထက် ကျော်လွန်ပါက လွှဲပြောင်းရယူခြင်းကို ဥပဒေနှင့်အညီ ပြီးဆုံးသည်အထိ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

လွှဲအပ်သူကြားချက်အရ-  
ဦးစောညွန့် LL.B, LL.M, M.Res(Law), Ph.D. ဒေါ်မေနှင်းမြင့် LL.B, LL.M  
အထက်တန်းကျွန်း(စဉ်-၃၇၆၅) အထက်တန်းကျွန်း(စဉ်-၂၂၉၈၈)

KST Legal  
အခန်းနံပါတ်-၁၆၁၊ ၁၆၁၂၊ (၁၆)လွှာ၊ Time City၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။  
ဖုန်း-၀၉-၇၉၂၀၂၆၀၀၊ Email: info@kstlegal.com

**ကန့်ကွက်နိုင်ပါသည်**

ရန်ကုန်မြို့၊ သပန်းကျွန်းမြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ်-ကြီးပွားရေး (မြောက်)၊ မြေကွက်အမှတ် (၆၇/က)၊ အကျယ်အဝန်း ဧရိယာ(၁၂၀၀စတုဂံပေ) အကျယ်ရှိ နှစ်(၆၀)ဂရန်မြေကွက်နှင့် ယင်းမြေကွက်ပေါ်ရှိ အကျိုးခံစားခွင့်အရပ်ရပ်အားလုံးတို့အား ဂရန်အမည်ပေါက်ထံမှတစ်ဆင့် အရပ်ကတိစာချုပ် အထက် ဆက်ဖြင့် ဝယ်ယူပိုင်ဆိုင်ထားပြီး ရောင်းချပိုင်ခွင့်ရှိသူဟု ဝန်ခံကတိပြုသူ ဒေါ်ဥမ္မာထွန်း [၁၂/၃ကတ(နိုင်)၁၃၄၂၅၇]ထံမှ ကျွန်ုပ်၏မိတ်ဆွေက ဝယ်ယူရန် စရန်ငွေ ပေးချေထားပြီးဖြစ်ပါသည်။ အဆိုပါအရောင်းအဝယ်အား ကန့်ကွက်လို့ပါက ခိုင်လုံသော အထောက်အထား စာချုပ်စာတမ်းများနှင့်တကွ ကျွန်ုပ်ထံသို့ ဤကြော်ငြာပါသည့်ရက်မှ (၁၀)ရက်အတွင်း ကန့်ကွက်နိုင်ပါသည်။ သတ်မှတ်ရက်ကျန်ဆုံးသည့်နေ့အထိ လာရောက်ကန့်ကွက်ခြင်းမရှိပါက အရောင်းအဝယ်ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ကြေညာအပ်ပါသည်။

လွှဲအပ်သူကြားချက်အရ-  
ဒေါ်မိုးစိုး ဒေါ်စုမြတ်ငြိမ်း  
တရားလွှတ်တော်ရှေ့နေ(စဉ်-၇၁၉၃) တရားလွှတ်တော်ရှေ့နေ(စဉ်-၁၅၂၉၆)  
အမှတ်-၃၂၊ (ဒုတိယထပ်)၊ မင်းရဲကျော်စွာလမ်း၊ ကြီးပွားရေးရပ်ကွက်၊  
သပန်းကျွန်းမြို့နယ်၊ ဖုန်း-၀၉-၄၂၀၄၃၆၈၊ ၀၉-၂၅၈၇၆၅၁၃၄

**ကန့်ကွက်နိုင်ကြောင်း အများသိစေရန်ကြေညာချက်**

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ သုံးခွဲစံပြရပ်ကွက်၊ ကွင်းအမှတ် (၁၁၁၁)၊ ကွင်းအမည် (ဘအောင်တောင်ကွင်း)၊ ရွာအနောက်လမ်းပေါ်ရှိ(၁၃၀'x၇၀') အိမ်ခြံမြေကွက်နှင့် ၎င်းမြေပေါ်ရှိ အကျိုးခံစားခွင့်အရပ်ရပ်ကို လက်ဝယ်ထားရှိပိုင်ဆိုင်ထားသူ ဦးဟန်တင်၏ အမွေဆက်ခံပိုင်ဆိုင်ထားသော မြေး- ဦးအောင်ဇော်ဝမ်း [၁၂/၃ကတ(နိုင်)၁၂၃၀၆]ထံမှ ကျွန်ုပ်၏မိတ်ဆွေဖြစ်သူက အပြီးအပိုင် ဝယ်ယူရန် စရန်ငွေပေးချေထားပြီးဖြစ်၍ ဤအရောင်းအဝယ်ကို ကန့်ကွက်လို့ပါက ခိုင်လုံသော အထောက်အထား ခိုင်လုံစွာဖြင့် ယနေ့မှစ၍ (၇)ရက်အတွင်း ကျွန်ုပ်ထံသို့ ကိုယ်တိုင်လာရောက် ကန့်ကွက်နိုင်ပါသည်။ သတ်မှတ်ရက်ကျော်လွန်ပါက အရောင်းအဝယ်ကို ဥပဒေနှင့်အညီ ပြီးဆုံးအောင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။

လွှဲအပ်သူကြားချက်အရ-  
ဒေါ်ထိုက်ထိုက်ဟန်  
[၁၂/၃ကတ(နိုင်)၁၁၆၂၉၉]  
ဖုန်း-၀၉-၄၄၃၃၇၀၂၉၇

လွှဲအပ်သူကြားချက်အရ-  
ဒေါ်သော်သော်မင်းသူ(LL.B)  
တရားလွှတ်တော်ရှေ့နေ  
(စဉ်-၁၄၁၄၇)(၁၆-၁-၂၀၁၈)  
အမှတ်(၆၂)၊ ရွှေလှိုင်လမ်း၊  
ကြည့်မြင်တိုင်မြို့နယ်  
Ph:09-2201693

**ကန့်ကွက်နိုင်ပါသည်**

ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ကျိုက္ကစံရပ်ကွက်၊ စိန်ချယ်လမ်း၊ အမှတ်-၁၉(ဒုတိယထပ်)၊ ခေါင်းရင်းခန်း)ဟုခေါ်တွင်သော အကျယ် (၁၀x၄၀)ပေရှိ တိုက်ခန်းနှင့်တကွ အကျိုးခံစားခွင့်အရပ်ရပ်တို့ကို ရောင်းချသူ ဒေါ်သက်မွန် [၉/လ၀န(နိုင်)၂၂၇၇၇၄]ထံမှ ကျွန်ုပ်၏မိတ်ဆွေက ဝယ်ယူရန် စရန်ငွေ ပေးချေထားပြီးဖြစ်ပါသည်။ အဆိုပါအရောင်းအဝယ်အား ကန့်ကွက်လို့ပါက အထောက်အထားများနှင့်တကွ ကျွန်ုပ်ထံသို့ ဤကြော်ငြာပါသည့်ရက်မှ (၇)ရက်အတွင်း ကန့်ကွက်နိုင်ပါကြောင်းနှင့် သတ်မှတ်ရက်ကျန်ဆုံးသည့်နေ့အထိ လာရောက်ကန့်ကွက်ခြင်းမရှိပါက အရောင်းအဝယ်ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်။

လွှဲအပ်သူကြားချက်အရ-  
ဒေါ်စုမြတ်ငြိမ်း  
တရားလွှတ်တော်ရှေ့နေ(စဉ်-၁၅၂၉၆)  
အမှတ်-၃၂၊ (ဒုတိယထပ်)၊ မင်းရဲကျော်စွာလမ်း၊ ကြီးပွားရေးရပ်ကွက်၊  
သပန်းကျွန်းမြို့နယ်၊ ဖုန်း-၀၉-၂၅၈၇၆၅၁၃၄













# ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆင်ပုဒ္ဒရုပ်ပွားဆင်းတုတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယပုဒ္ဒရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်ခြင်းလုပ်ငန်းများတွင် အလှူငွေထည့်ဝင်လှူဒါန်းနိုင်ရေးနှိုးဆော်ခြင်း



ကျောက်စာရုံစေတီ(၁၂ x ၁၂x ၁၈)ပေ ၁ ဆူ တန်ဖိုး- ၂၇၉ သိန်း

မုစလိန္နအိုင်

၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် (၇)ရက်သား၊ သမီး၊ ဘုရားဒါယကာ၊ ဒါယိကာမတို့က မာရဝိဇယပုဒ္ဒရုပ်ပွားတော်မြတ်ကြီးအား မြန်မာနိုင်ငံတွင် ထေရဝါဒပုဒ္ဓသာသနာတော်ထွန်းလင်းတောက်ပလျက်ရှိသည်ကို ကမ္ဘာကိုပြသရန်၊ တိုင်းပြည်အေးချမ်းသာယာမှုရှိစေရန်၊ ရုပ်ပွားတော် မြတ်ကြီးအား ပြည်တွင်း၊ ပြည်ပဘုရားဖူးများလာရောက်ခြင်းဖြင့် ဒေသတိုးတက်စည်ကားမှုကို အထောက်အကူဖြစ်စေရန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအား အထောက်အကူဖြစ်စေရန် ရည်သန်လျက် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိန္ဒာသီရိမြို့နယ်အတွင်း၌ သာသနာတော်ထုံး၊ ရုပ်ပွားဆင်းတုတော်ထုံး၊ မြန်မာ့ရိုးရာတည်ထုံးများနှင့်အညီ တည်ဆောက်ပူဇော်လျက် ရှိပါသည်။

၂။ မာရဝိဇယပုဒ္ဒရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ရေးလုပ်ငန်းများအား တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများ၊ စေတနာရှင်များ၊ တိုင်းရင်းသားပြည်သူတို့၏ စုပေါင်းလှူဒါန်းမှုဖြင့် အောက်ပါအတိုင်းတည်ဆောက်ပူဇော်သွားမည်ဖြစ်ပါသည်-

စဉ်	လှူဒါန်းနိုင်သည့်အမျိုးအစား	တန်ဖိုး (ကျပ်သိန်း)	လှူဒါန်းနိုင်သည့် အရေအတွက်	လှူဒါန်းပြီး အရေအတွက်	လှူဒါန်းရန်ကျန်ရှိ အရေအတွက်	စဉ်	လှူဒါန်းနိုင်သည့်အမျိုးအစား	တန်ဖိုး (ကျပ်သိန်း)	လှူဒါန်းနိုင်သည့် အရေအတွက်	လှူဒါန်းပြီး အရေအတွက်	လှူဒါန်းရန်ကျန်ရှိ အရေအတွက်
၁။	ကျောက်စာရုံစေတီ ၁ ဆူ(ပိဋကတ်သုံးပုံ မြန်မာပါဠိနှင့် ရိုမန်အင်္ဂလိပ် ၂ ချပ်ပါ)	၂၇၉.၀၀	၇၂၀ ဆူ	၂၆၁ ဆူ	၄၅၉ ဆူ	၁၃။	ကြွေပြား ၁ ကျင်းနှုန်း	၂.၀၀	၁၇၃၆.၀၈ ကျင်း	၁၀၅ ကျင်း	၁၆၃၁.၀၈ ကျင်း
၂။	သာသနာ့ဗိမာန်တော်(သိမ်တော်ကြီး)(၂၈၀x၂၀၅)ပေ	၄၀၀၀၀	၁ လုံး	၁၃၀၀၀ သိန်း	၂၇၀၀၀ သိန်း	၁၄။	မုစလိန္နအိုင်	၁၀၅၁၉.၀၀	၁ ကန်	-	၁ ကန်
၃။	ရေပန်းအသေး(အချင်း ၁၅ ပေ၊ အမြင့် ၉ ပေ)	၈၀၅.၀၀	၁၈ ခု	၁ ခု	၁၇ ခု	(က)	အဝင်မုခ်အဆောက်အဦ စကျင်မြန်မာမှု လုပ်ငန်း(အတွင်းမီးအပါ)	၃၅၃၆.၀၀	၁ ခု	-	၁ ခု
၄။	High Mast မီးတိုင် (၂၀ မီတာ)၁ တိုင်လျှင်	၄၉၄.၀၀	၉ တိုင်	၁ တိုင်	၈ တိုင်	(ခ)	ရေကန်ဆောက်လုပ်ခြင်း(၃၁၅ ပေ x ၂၃၄ ပေ)၁၆၂၄.၀၀	၁ ကန်	-	-	၁ ကန်
၅။	မဟာရံတံတိုင်း၏မြေထိန်းနံရံ(၁၀ ပေ ၁ ခန်း)	၇၂.၀၀	၂၀၀ ခန်း	၈ ခန်း	၁၉၂ ခန်း	(ဂ)	ရေကန်အတွင်းပတ်လမ်းနှင့် လက်ရန်းလုပ်ငန်း	၉၁၇.၀၀	၁ ခု	-	၁ ခု
၆။	မြန်မာမှုတစ်ဖက်လှ ခြံစည်းရိုး ၂၇ ပေခန်း	၃၁.၀၀	၄၅၅ ခန်း	၄၈ ခန်း	၄၀၇ ခန်း	(ဃ)	ရေကန်အပြင်ပတ်လမ်းဘေးလှေကား	၁၀၀၈.၀၀	၁ ခု	-	၁ ခု
၇။	မဟာရံတံတိုင်းရှိ ထောင့်တိုင်(စကျင်မြန်မာမှုပါ)	၁၅.၀၀	၅၀ တိုင်	၃၀ တိုင်	၂၀ တိုင်	(င)	စင်းနှင့်လက်ရန်းလုပ်ငန်း	၇၀၃.၀၀	၇၄ တိုင်	-	၇၄ တိုင်
၈။	လမ်းမီးတိုင်(၉ မီတာ) ၁ တိုင်လျှင်	၁၀.၀၀	၁၈၀ တိုင်	၁၁၂ တိုင်	၆၈ တိုင်	(စ)	ရေကန်ပတ်လမ်းမီးတိုင်များထွန်းညှိပေးခြင်း လုပ်ငန်း(၁ တိုင် ၉.၅) သိန်း	၉၄.၀၀	-	-	၉၄ တိုင်
၉။	မဟာရံတံတိုင်း စိန်တောင်စကျင်ကနုတ်ပန်း (စကျင်မြန်မာမှုပါ)	၇.၀၀	၆၅၂ ခု	၉၇ ခု	၅၅၅ ခု	၁၅။	ချောင်းမြောင်းမြေထိန်းနံရံ(၁၂ ပေ x ၁၇၆ ပေ)	၁၉၃.၀၀	၈၂ ခု	-	၈၂ ခု
၁၀။	စကျင်ကျောက်ပြား ၁ ကျင်းနှုန်း	၄.၇၀	၂၁၁၉.၅၃ ကျင်း	၃၃ ကျင်း	၂၀၈၆.၅၃ ကျင်း						
၁၁။	မဟာရံတံတိုင်း၏(အင်္ဂတေမြန်မာမှု)	၄.၁၀	၂၁၈.၁၄ ကျင်း	၁၆ ကျင်း	၂၀၂.၁၄ ကျင်း						
၁၂။	ကွန်ကရစ် ၈ လက်မထုခင်းခြင်း	၃.၆၀	၅၉၁၀.၆၆ ကျင်း	၁၄ ကျင်း	၅၈၉၆.၆၆ ကျင်း						

၃။ မာရဝိဇယပုဒ္ဒရုပ်ပွားတော်မြတ်ကြီး၏ မဟာရံအတွင်း တည်ဆောက်လှူဒါန်းမည့် သာသနိကအဆောက်အဦများအတွက် ကြိုတင်လျာထားစာရင်းပေးသွင်းလှူဒါန်းထားကြသည့် ဘုရားဒါယကာ၊ ဒါယိကာမများအနေဖြင့် မိမိတို့ရည်စူးလှူဒါန်းထားသည့် အလှူငွေများအားလည်းကောင်း၊ အထက်ပါတည်ဆောက်ရေးလုပ်ငန်းများအတွက် အလှူငွေများထည့်ဝင် လှူဒါန်းလိုသည့် ဘုရားဒါယကာ၊ ဒါယိကာမများသည်လည်းကောင်း၊ အင်းဝဘဏ်ငွေစာရင်းအမှတ်၊ ၁၀၀၀၁၀၀၀၁၃၃၅၆၁၇၊ မြဝတီဘဏ်ငွေစာရင်းအမှတ်၊ ၁၀၀၀၁၀၀၀၁၇၆၂၆၆၆၊ ကမ္ဘောဇဘဏ်ငွေစာရင်းအမှတ်၊ ၀၃၄၃၀၂၀၁၇၀၀၂၈၇၀၀၁ တို့သို့ ငွေသားဖြင့်ဖြစ်စေ၊ Account Transfer ဖြင့်ဖြစ်စေ ဦးစွာဆက်သွယ်ပေးသွင်းလှူဒါန်းနိုင်ပြီဖြစ်ပါကြောင်းနှင့် အသေးစိတ်သိရှိလိုပါက အောက်ပါဖုန်းနံပါတ်များတွင် စုံစမ်းနိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ အသိပေးနှိုးဆော်အပ်ပါသည်-

- (က) ဒုတိယဗိုလ်မှူးကြီးအောင်ကျော်ဇော ၀၉-၆၅၁၀၉၉၉၉၆၊ ၀၃၆-၃၁၀၀၅
- (ခ) ဒေါ်အေးအေးကြည် ၀၉-၄၂၉၇၂၂၅၄၈၊ ၀၉-၂၅၅၈၂၅၂၀၆



ဘုရား၊ ရဟန်း၊ သိမ်၊ ကျောင်း၊ တန်ဆောင်း ဒါယိကာမကြီး

ဒေါ်မိုး

အသက် (၈၇)နှစ်

မိတ္ထီလာမြို့၊ အောင်ဇေယျာ (၁၆) ရပ်ကွက်၊ အောင်သုခလမ်းနေ ဦးကျော်လွင် (ကန်တော်မင် စက်ချုပ်ဆိုင်)၏ဇနီး၊ (ဦးစိုးလွင်)-ဒေါ်မွှေးမွှေး၊ (ဦးနေဝင်း)-ဒေါ်တင်တင်၊ ဦးစိုးဝင်း-ဒေါ်ဌေးဌေး၊ ဦးသန်းဝင်း-ဒေါ်အေးနွယ်ဝင်း၊ ဦးသန်းထွန်း (Managing Director, Top Ten Star Production Co.,Ltd)-ဒေါ်ခင်မြတ်မွန်၊ ဦးကိုကိုလွင်-ဒေါ်အောင်ကြည်၊ ဦးညီညီလွင်၊ ဦးနိုင်ဝင်း-ဒေါ်ခင်ခင်အေး၊ ဦးသောင်းထိုက်မင်း (Vice Chairman, Jewellery Luck Group Of Companies)-ဒေါ်လွင်လွင်မော်၊ ဦးတင်ထွေး-ဒေါ်ဥမ္မာလွင်၊ ဦးမင်းမျိုးသန့် (Executive Director, Jewellery Luck Group Of Companies)-ဒေါ်အိရွှေဇင်တို့၏ မိခင်၊ မြေး ၂၈ ယောက်၊ မြစ် ၁၃ ယောက်တို့၏အဘွားသည် ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းရှိ Dagon Golf City အိမ်ရာ၊ အမှတ်(C-2) နေအိမ်၌ ၇-၆-၂၀၂၂ (အင်္ဂါနေ့) နံနက် ၆:၄၅ နာရီတွင် ဘဝတစ်ပါးသို့ ကူးပြောင်းသွားပြီဖြစ်ပါသောကြောင့် ၈-၆-၂၀၂၂ (ဗုဒ္ဓဟူးနေ့) မွန်းလွဲ ၁ နာရီတွင် ရေဝေးသုသာန်သို့ ပို့ဆောင် မီးသင်္ဂြိုဟ်မည်ဖြစ်ပါသည်။ (အထက်ပါနေအိမ်မှ ကားများ နံနက် ၁၁:၃၀ နာရီတွင် ထွက်ပါမည်။) [ကွယ်လွန်သူအားရည်စူး၍ ၁၃-၆-၂၀၂၂ (တနင်္လာနေ့) နံနက် ၈ နာရီမှ ၁၂ နာရီထိ အထက်ပါနေအိမ်သို့ ရက်လည်ဆွမ်းကျွေးတရားတော်နာကြွရောက်ပါရန် ညှိုးငယ်သောစိတ်ထားဖြင့် ဖိတ်ကြားအပ်ပါသည်။]

ကျန်ရစ်သူမိသားစု

မြေတွက်ဝယ်လိုသည် အံ့ပြုသစ်မြေထွက်များ ဖျော်ကောင်းပေး ဝယ်လိုသည်။ 09-5179360 09-250644566

အထူးဝမ်းနည်းကြေကွဲခြင်း ဘုရား၊ ရဟန်း၊ သိမ်၊ ကျောင်း၊ တန်ဆောင်း ဒါယိကာမကြီး ဒေါ်မိုး အသက် (၈၇)နှစ်

မိတ္ထီလာမြို့၊ အောင်ဇေယျာ (၁၆)ရပ်ကွက်၊ အောင်သုခလမ်းနေ (ဦးကျော်လွင်)၏ဇနီး၊ ရန်ကုန်မြို့နေ ဦးသန်းထွန်း(Managing Director, Top Ten Star Production Co.,Ltd)-ဒေါ်ခင်မြတ်မွန်၊ ဦးသောင်းထိုက်မင်း (Vice Chairman, Jewellery Luck Group Of Companies)-ဒေါ်လွင်လွင်မော်၊ ဦးမင်းမျိုးသန့် (Executive Director, Jewellery Luck Group Of Companies)-ဒေါ်အိရွှေဇင်တို့အပါအဝင် သားသမီး ၁၁ ယောက်တို့၏ ချစ်လှစွာ သောမိခင် အလှူဒါယိကာမကြီး ဒေါ်မိုးသည် ၇-၆-၂၀၂၂ (အင်္ဂါနေ့) နံနက် ၆:၄၅ နာရီတွင် ကွယ်လွန်သွားပါသဖြင့် ကျန်ရစ်သူမိသားစုနှင့်တကွ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါသည်။

ဦးကျော်စိန် (Chairman)-ဒေါ်အကြူနှင့် Jewellery Luck Group Of Companies မိသားစု

အထူးဝမ်းနည်းကြေကွဲခြင်း ဘုရား၊ ရဟန်း၊ သိမ်၊ ကျောင်း၊ တန်ဆောင်း ဒါယိကာမကြီး ဒေါ်မိုး (မိတ္ထီလာမြို့) အသက် (၈၇)နှစ် မိတ္ထီလာအသင်း(ရန်ကုန်)၏ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်း၏ မိခင်ကြီး ဒေါ်မိုး အသက်(၈၇)နှစ်သည် ၇-၆-၂၀၂၂ (အင်္ဂါနေ့) နံနက် ၆:၄၅ နာရီတွင် ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းရှိ Dagon Golf City အိမ်ရာ၊ အမှတ် (C-2) နေအိမ်၌ ကွယ်လွန်သွားပါကြောင်း သိရှိရပါသဖြင့် မိသားစုနှင့်အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါကြောင်း။ မိတ္ထီလာအသင်း(ရန်ကုန်)

အထူးဝမ်းနည်းကြေကွဲခြင်း ဘုရား၊ ရဟန်း၊ သိမ်၊ ကျောင်း၊ တန်ဆောင်း ဒါယိကာမကြီး ဒေါ်မိုး (မိတ္ထီလာမြို့) အသက် (၈၇)နှစ် မြန်မာနိုင်ငံလေ့လျော်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်း၏ မိခင်ကြီး ဒေါ်မိုး အသက် (၈၇)နှစ်သည် ၇-၆-၂၀၂၂ (အင်္ဂါနေ့) နံနက် ၆:၄၅ နာရီတွင် ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းရှိ Dagon Golf City အိမ်ရာ၊ အမှတ်(C-2) နေအိမ်၌ ကွယ်လွန်သွားပါကြောင်း သိရှိရပါသဖြင့် မိသားစုနှင့်အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါကြောင်း။ မြန်မာနိုင်ငံလေ့လျော်အဖွဲ့ချုပ်

ပတ်စ်ပို့ပျောက် ကျွန်တော် မောင်နေကိုလွင်[၉/မကန(နိုင်)၁၀၉၂၈၇]၏ ပတ်စ်ပို့နံပါတ် (မမှတ်မိ)မှာ ပျောက်ဆုံးသွားပါသဖြင့် တွေ့ရှိက အကြောင်းကြားပေးပါရန်။ ဖုန်း-၀၉-၄၀၀၀၃၆၂၈၈

ပတ်စ်ပို့ပျောက် ကျွန်တော် မောင်ဂါနာရမ်း[၁/မကန(နိုင်)၂၅၁၈၇၈]၏ ပတ်စ်ပို့နံပါတ် (မမှတ်မိ)မှာ ပျောက်ဆုံးသွားပါသဖြင့် တွေ့ရှိက အကြောင်းကြားပေးပါရန်။ ဖုန်း-၀၉-၄၅၉၅၅၇၄၀၀

အထူးဝမ်းနည်းကြေကွဲခြင်း ဦးရဲမင်းထက် (Director, United Living Mall Co.,Ltd Supershine Co.,Ltd) အသက်(၂၅)နှစ်

ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ဦးထွန်းမြတ်လမ်း၊ အမှတ်(၇/A)နေ ဦးဝင်းစိုး (Managing Director, United Living Mall Co.,Ltd)-ဒေါ်ခိုင်သီတာဝင်း (Director, United Living Mall Co.,Ltd)တို့၏ ချစ်လှစွာသောသားကြီး၊ (Mr.Yunus Yusuf Rogathia-Mrs.Sara Ali Mohammed Dadabhai)တို့နှင့် (ဟာဂျီဦးဝင်းတင်)-ဟာဂျီမဒေါ်နုနုရီတို့၏ချစ်လှစွာသောမြေး၊ ကိုထွန်းနေဝင်း-မမေသူဝင်းစိုး၊ မောင်ကျော်ရဲစိုး၊ မရည်မွန်ဝင်းစိုး၊ မဟန်နီဝင်းစိုးတို့၏ ချစ်လှစွာသော အစ်ကိုအကြီးဆုံး၊ မရှင်းသန့်၏ချစ်လှစွာသော ခင်ပွန်း၊ မရွှေစင်ဝင်းလဲ့ထွန်း၊ မောင်ဝေယံမင်းခန့်တို့၏ ချစ်လှစွာသော ဦးလေးဖြစ်သူ Siraj @ Ye Min Htetသည် ၄-၆-၂၀၂၂ရက်၊ နံနက် ၅ နာရီတွင် အလ္လာဟ်ရှင်မြတ် အမိန့်တော်ခံယူသွားကြောင်းသိရှိရပါသဖြင့် မိသားစုနှင့်အတူ ထပ်တူထပ်မျှ အထူးဝမ်းနည်းစိတ်မကောင်းဖြစ်ရပါသည်။ United Living Mall Co.,Ltd ဝန်ထမ်းများ

ပတ်စ်ပို့ပျောက် ကျွန်မ မဆီလားဒေါ်ခင်[၁/မကတ(နိုင်)၁၃၄၈၅၀]၏ ပတ်စ်ပို့နံပါတ် (မမှတ်မိ)မှာ ပျောက်ဆုံးသွားပါသဖြင့် တွေ့ရှိက အကြောင်းကြားပေးပါရန်။ ဖုန်း-၀၉-၇၉၅၅၀၃၉၂၈

ပတ်စ်ပို့ပျောက် ကျွန်တော် မောင်အိုမီးလာလ် [၁/မန(နိုင်)၁၁၄၉၀၈]၏ ပတ်စ်ပို့နံပါတ် (မမှတ်မိ)မှာ ပျောက်ဆုံးသွားပါသဖြင့် တွေ့ရှိက အကြောင်းကြားပေးပါရန်။ ဖုန်း-၀၉-၇၉၅၅၀၃၉၂၈

ပျောက်ဆုံးကြောင်း ကျွန်တော် ဦးမင်းစည်သူကိုသည် အကောက်ခွန်ဦးစီးဌာနမှ ထုတ်ပေးသော Agent ကတ် ပျောက်ဆုံးသွားပါသဖြင့် တွေ့ရှိပါက အကြောင်းကြားပေးပါရန်။ ဖုန်း-၀၉-၇၆၀၂၆၉၂၅၁

ကန့်ကွက်နိုင်ကြောင်း ကြေညာခြင်း နေပြည်တော်၊ ဧရာဝတီမြို့၊ သပြေကုန်းရပ်ကွက်၊ မြေတိုင်းရပ်ကွက်အမှတ်-၁/သပြေကုန်း၊ မြေကွက်အမှတ်(၆)၊ ဧရိယာ(၀.၁၁၀)ဧကရှိ ဦးမြင့်စိုး အမည်ပေါက် နှစ်(၃၀)မြေငှားစာချုပ်မြေကွက်အား အမည်ပေါက်သူ၏ အထူးကိုယ်စားလှယ်လွှဲစာရရှိသူ ဒေါ်ကြည်ကြည်မြင့်(ဘ)မြို့မြင့်ဦး[၁/ရပသ(နိုင်)၀၅၁၁၁၅]မှ မြေငှားစာချုပ် အထူးကိုယ်စားလှယ်လွှဲစာအမှတ်(၁၁၆/၂၀၂၁) နိုင်ငံသားစိစစ်ရေးကော်မတီ၊ အိမ်ထောင်စုလူဦးရေစာရင်းမှရင်းများတင်ပြပြီး ဒေါ်ခင်စောဦး[၁/ကမတ(နိုင်)၀၁၉၃၉၅]နှင့် မှတ်ပုံတင်အရောင်းအဝယ် စာချုပ်ချုပ်ဆိုရန်အတွက် မြေပုံ/မြေရာဇဝင်ရေးကူးနှင့် လျှောက်ထားလာပါသဖြင့် ကန့်ကွက်လိုသူများအနေဖြင့် တရားဝင်ပိုင်ဆိုင်မှုစာချုပ်စာတမ်းများ၊ တရားရုံး အမိန့်ဒီကရီများ အထောက်အထားနိုင်လုံစွာတင်ပြ၍ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနသို့ ဤကြေညာချက်ပါရှိသည့်ရက်မှစ၍ (၁၅)ရက်အတွင်း လာရောက်ကန့်ကွက်နိုင်ကြောင်းနှင့် သတ်မှတ်ကာလအတွင်း ကန့်ကွက်မှုမရှိပါက ဌာန၏လုပ်ထုံးလုပ်နည်းများနှင့်အညီ မြေပုံ၊ မြေရာဇဝင် ရေးကူးနှင့် လျှောက်ထားလာမှုအား ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ

မူး ယစ် ကို ပစ် ပန်း တိုင် သစ် စိတ် သစ် လူ သစ် ဘ ဝ သစ်



## ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဦးတည်ချက် ၉ ရပ်

### ၁။ နိုင်ငံရေး

- (က) စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို တရားမျှတမှုအပြည့်ကျင့်သုံးပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေး
- (ခ) တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ပါအတိုင်း အလေးထားလုပ်ဆောင်ရေး
- (ဂ) လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးပြီး နိုင်ငံများအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး “မူ” ကို ဆက်လက်လိုက်နာကျင့်သုံးရေး

### ၂။ စီးပွားရေး

- (က) စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက် အောင် တည်ဆောက်ရေး
- (ခ) ဈေးကွက်စီးပွားရေးစနစ် တည်ငြိမ်အောင်ဖော်ဆောင်ပြီး နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်၍ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး
- (ဂ) ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို အားပေးကူညီပြီး နိုင်ငံတော်၏ ထုတ်ကုန်များစွာ ထုတ်လုပ် နိုင်သည့် အလုပ်အကိုင်အခွင့်အလမ်းများ ဆောင်ရွက်ဖော်ဆောင်ရေး

### ၃။ လူမှုရေး

- (က) စစ်မှန်သောမျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ထက်မြက်ရေး
- (ခ) တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်း အစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး
- (ဂ) တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေး

တိုတပ်မတော်ဟာ အတိတ်ကာလက နိုင်ငံနဲ့လူမျိုးအပေါ် တာဝန်ကျေပွန်မှု သစ္စာစောင့်သိမှု၊ ပေးဆပ်မှုအမျိုးမျိုးတွေကို ကြိုးစားလုပ်ဆောင်ခဲ့ပြီးဖြစ် သလို ယခုပစ္စုပ္ပန်ကာလမှာလည်း နိုင်ငံနဲ့လူမျိုးအတွက် တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကြီး တည်ဆောက်ရေးကို တည့်မတ်ထိန်းသိမ်း ဆောင်ရွက်ပေးလျက်ရှိတယ်။ တပ်မတော်ရဲ့ ကြိုးပမ်းဆောင်ရွက်မှုမှန်သမျှဟာ အမိနိုင်ငံနဲ့ တိုင်းရင်းသား ပြည်သူလူထု ကောင်းကျိုးဖြစ်ထွန်းပြီး ကမ္ဘာ့အလယ်မှာ ဆက်လက်ရပ်တည် သွားနိုင်ဖို့ ကိုယ်ကျိုးမဲ့ မွန်မြတ်တဲ့ စိတ်ရင်းစေတနာနဲ့ လုပ်ဆောင်နေတာ ဖြစ်ကြောင်း ပြောကြားလိုတယ်။

(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်၏ ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်း သင်တန်းအမှတ်စဉ်(၈) သင်တန်းဆင်းပွဲအခမ်းအနားတွင် ပြောကြားခဲ့သည့် မိန့်ခွန်းမှ ကောက်နုတ်ချက်)

၂၂-၁၂-၂၀၂၁



PDF အမည်ခံအကြမ်းဖက်အဖွဲ့များက ဆင်ခြင်တုံတရားမဲ့စွာ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် တန့်ကြည်တောင် ဘုရားဖူးပြည်သူတစ်ဦး သေဆုံးမှုမှတစ်ဆင့် ဖမ်းဆီးခံရပုံ။

## PDF အမည်ခံအကြမ်းဖက်အဖွဲ့များ၏ ပစ်ခတ်မှုကြောင့် တန့်ကြည်တောင်ဘုရားဖူးလာ ပြည်သူတစ်ဦး သေဆုံး

နေပြည်တော် ဇွန် ၇

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် တန့်ကြည်တောင်ဘုရားအား ဖူးမြော်ကြည့်ညိုရန်လာရောက်သည့် ဘုရားဖူးယာဉ်ကို ယနေ့နံနက်ပိုင်းတွင် PDF အမည်ခံအကြမ်းဖက်သမားများက ဘုရားကုန်းပေါ်သို့ တက်ရောက်သည့်လမ်း၌ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ်သဖြင့် ဘုရားဖူးပြည်သူတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။ စာမျက်နှာ ၁၅ ကော်လံ ၁ သို့ ❖

## အာရှဖလား တတိယအဆင့်ခြေစစ်ပွဲ အုပ်စုပထမပွဲအဖြစ် မြန်မာနှင့် တာဂျစ်ကစွတန် ယနေ့ကစားမည်

ရန်ကုန် ဇွန် ၇

၂၀၂၃ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲ အုပ်စုပထမပွဲကို ဇွန် ၈ ရက်တွင် (ယနေ့)စတင်မည်ဖြစ်ပြီး မြန်မာအသင်းသည် တာဂျစ်ကစွတန်အသင်းနှင့် ကစားရ မည်ဖြစ်သည်။ ယင်းပွဲကို ယနေ့ မြန်မာစံတော်ချိန် ညနေ ၅ နာရီတွင် ကာဂျစ်တန်နိုင်ငံ၌ ကျင်းပမည်ဖြစ်သည်။

အာရှဖလား တတိယအဆင့်ခြေစစ်ပွဲကို အုပ်စုခြောက်စုခွဲ၍ ကျင်းပမည်ဖြစ်ပြီး အုပ်စုပထမနေ့တွင် စုစုပေါင်း ၁၂ ပွဲ ပြုလုပ်မည်ဖြစ်သည်။ အုပ်စုပထမနေ့အဖြစ် ကူဝိတ်နှင့် အင်ဒိုနီးရှား၊ ဂျော်ဒန်နှင့် နီပေါ၊ ဖိလစ်ပိုင်နှင့် ယီမင်၊ ပါလက်စတိုင်းနှင့် မွန်ဂိုလီးယား၊ ထိုင်းနှင့် မော်လ်ဒိုဗား၊ ဥဒဘက်ကစွတန်နှင့် သီရိလင်္ကာ၊ ဟောင်ကောင် နှင့် အာဖဂန်နစ္စတန်၊ အိန္ဒိယနှင့် ကမ္ဘောဒီးယား၊ တာ့ခ်မင်နစ္စတန်နှင့် မလေးရှား၊ ဘာရိန်း နှင့် ဘင်္ဂလားဒေ့ရှ်၊ တာဂျစ်ကစွတန်နှင့် မြန်မာ၊ ကာဂျစ်တန်နှင့် စင်ကာပူအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ စာမျက်နှာ ၂၁ ကော်လံ ၁ သို့ ၀

## ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘတ်ပီ ကမ္ဘာ့တန်ဖိုးအမြင့်ဆုံးကစားသမားအဖြစ် ရပ်တည်နေ

ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘတ်ပီဟာ ကမ္ဘာ့တန်ဖိုးအမြင့်ဆုံးကစားသမား အဖြစ် ရပ်တည်နေပြီး အမ်ဘတ်ပီနဲ့အတူ ရီးယဲလ်မက်ဒရစ်အသင်းတောင်ပံကစား သမား ဗီနီစီးယပ်ဂျူနီယာနဲ့ မန်စီးစီးအသင်းတိုက်စစ်မှူး ဟာလန်းတို့ဟာလည်း ကမ္ဘာ့တန်ဖိုးအမြင့်ဆုံးကစားသမားစာရင်းရဲ့ ထိပ်ဆုံးကစားသမားသုံးဦးစာရင်းမှာ ပါဝင်နေတယ်လို့ CIEF ဘောလုံးဆိုင်ရာလေ့လာရေးသုတေသနအဖွဲ့က ပြောကြား ခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းမှာ ဆက်လက်ကစားဖို့အတွက် ရီးယဲလ်မက်ဒရစ်အသင်းဆီ ပြောင်းရွှေ့မယ့်ကိစ္စကို ငြင်းဆိုခဲ့တဲ့ ပြင်သစ်တိုက်စစ်မှူး အမ်ဘတ်ပီဟာ ပေါင် ၂၀၅ ဒသမ ၆ သန်းနဲ့ စာမျက်နှာ ၂၁ ကော်လံ ၁ သို့ ❖



**ယနေ့ ဖတ်စရာ**

NUG အမည်ခံအကြမ်းဖက်အဖွဲ့၏ လက်အောက်ခံ PDF အမည်ခံအကြမ်းဖက်သမားများက အခြေခံပညာကျောင်းများအား လက်လုပ်မိုင်းများ/လက်ပစ်ပုံးများဖြင့် အကြမ်းဖက် ဖောက်ခွဲဖျက်ဆီး၊ ဝက်လက်မြို့နယ် ဘိုတဲကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲ မှ ကျောင်းအုပ်ဆရာမကြီးဖြစ်သူနှင့် ၎င်း၏ညီမအား လက်နက်ငယ်များဖြင့် ပစ်ခတ် သတ်ဖြတ်